

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး
(၁၃)ရက်မြောက်နေ့မှတ်တမ်း

၁၃၇၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်
(၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်)
(တနင်္လာနေ့)

နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမတွင် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို နံနက် ၁၀:၀၀ နာရီအချိန်၌ စတင် ကျင်းပပါသည်။

[ပြည်သူ့လွှတ်တော်အစည်းအဝေးကို ကြီးကြပ်ကွပ်ကဲသူအဖြစ် ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဆောင်ရွက်ပြီး၊ အခမ်းအနားမှူးအဖြစ် ဦးတင်ဝင်းအောင်၊ ခေတ္တ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့လွှတ်တော်ရုံးက ဆောင်ရွက်ပါသည်။]

အချိန်၊ ၁၀:၀၀။

အခမ်းအနားမှူး။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များခင်ဗျား။ ယခုအချိန်ကစပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ အစီအစဉ်စတင်ပါ တော့မယ်။

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနေရာယူခြင်း

အခမ်းအနားမှူး။ ။ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ကြွရောက်လာပါပြီခင်ဗျား။

[ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌသည် ဒုတိယဥက္ကဋ္ဌအတွက် သတ်မှတ်ထားသည့် စင်မြင့်ပေါ် သို့ကြွရောက်နေရာယူပါသည်။]

ဒုတိယဥက္ကဋ္ဌ။ ။ အားလုံးမင်္ဂလာပါ။

ကိုယ်စားလှယ်များ။ ။ မင်္ဂလာပါ။

အခမ်းအနားမှူး။ ။ အားလုံးထိုင်နိုင်ပါပြီခင်ဗျား။

မူကြမ်း

ပြည်သူ့လွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း

ဒုတိယဥက္ကဋ္ဌ။ ။ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များ သုမင်္ဂလာအပေါင်း နှင့်ပြည့်စုံတော်မူကြပါစေခင်ဗျား။ ဒီကနေ့ ကျင်းပတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ် မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့မှာ ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေး ကော်မတီရဲ့ တင်ပြချက်အရ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၁၇ ဦးရှိတဲ့အနက် ၃၁၄ ဦး တက်ရောက်ပါတယ်။ အစည်းအဝေးသို့ တက်ရောက် ခွင့်ရှိသူဦးရေ စုစုပေါင်းရဲ့ ၇၅.၃ ရာခိုင်နှုန်းရှိတဲ့အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါတယ်။ (ဩဘာသံများ)

အစည်းအဝေးအစီအစဉ်ဖြန့်ဝေထားကြောင်း တင်ပြခြင်း

ဒုတိယဥက္ကဋ္ဌ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အစီအစဉ်များကို ကြိုတင်ဖြန့်ဝေ ထားတဲ့အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်း

ဒုတိယဥက္ကဋ္ဌ။ ။ ယခု အစည်းအဝေး မတက်ရောက်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ် များအတွက် ခွင့်ပန်ကြားရန် ဖြစ်ပါတယ်။

ဒေါက်တာစိုးရင်(အတွင်းရေးမှူး၊ လွှတ်တော်အခွင့်အရေးကော်မတီ)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌကြီးခင်ဗျား။ ယနေ့ကျင်းပတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့မှာ ခွင့်ပန်ကြားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအမည်စာရင်းကို ကျွန်တော် ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူးက တင်ပြပါ့မယ်။ ယနေ့ ခွင့်ပန်ကြားသူများမှာ-

- (၁) ရေဖြူမဲဆန္ဒနယ်မှ ဦးဝင်းဦး ခွင့် ၃ ရက်၊
- (၂) ဘုတလင်မဲဆန္ဒနယ်မှ ဦးသန်းနွယ် ခွင့် ၁ ရက်၊
- (၃) ကျောက်တန်းမဲဆန္ဒနယ်မှ ဦးအောင်ကျော်ခင် ခွင့် ၁ ရက်၊
- (၄) တုံတေးမဲဆန္ဒနယ်မှ ဦးစိုးသာ ခွင့် ၁ ရက်၊

မူကြမ်း

- (၅) ပင်လောင်းမဲဆန္ဒနယ်မှ ဦးခွန်မောင်သောင်း ခွင့် ၁ ရက်၊
- (၆) တပ်ကုန်းမဲဆန္ဒနယ်မှ ဦးမောင်ဦး ခွင့် ၁ ရက်၊
- (၇) အမရပူရမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦး ခွင့် ၁ ရက်၊
- (၈) အောင်မြေသာစံမဲဆန္ဒနယ်မှ ဦးကိုကြီး ခွင့် ၅ ရက်၊
- (၉) ချမ်းအေးသာစံမဲဆန္ဒနယ်မှ ဒေါက်တာကျော်မြင့် ခွင့် ၂ ရက်၊
- (၁၀) ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးမြင့်စိုး ခွင့် ၃ ရက်၊
- (၁၁) ပြည်ကြီးတံခွန်မဲဆန္ဒနယ်မှ ဦးမောင်ကို ခွင့် ၅ ရက်၊
- (၁၂) ဖယ်ခုံမဲဆန္ဒနယ်မှ ဦးဖရန်စစ္စကို ခွင့် ၅ ရက်၊
- (၁၃) ဂန့်ဂေါမဲဆန္ဒနယ်မှ ဦးအောင်မြင့် ခွင့် ၅ ရက်၊
- (၁၄) နတ်မောက်မဲဆန္ဒနယ်မှ ဦးအောင်ကျော်စိုး ခွင့် ၂ ရက်၊
- (၁၅) မြို့သစ်မဲဆန္ဒနယ်မှ ဦးမြင့်သူ ခွင့် ၂ ရက်၊
- (၁၆) သရက်မဲဆန္ဒနယ်မှ ဦးဝင်းကျော် ခွင့် ၁ ရက်၊
- (၁၇) မင်းဘူးမဲဆန္ဒနယ်မှ ဦးအေးသူ ခွင့် ၁ ရက်၊
- (၁၈) စေတုတ္ထရာမဲဆန္ဒနယ်မှ ဦးသန်းထွန်း ခွင့် ၁ ရက်၊
- (၁၉) ကျောက်မဲမဲဆန္ဒနယ်မှ ဦးနယ်လ်ဆင်(ခ)ဦးဆောင်ဆီ အစည်းအဝေးပြီးဆုံးသည်ထိ၊
- (၂၀) မုံရွာမဲဆန္ဒနယ်မှ ဦးခင်မောင်ဦး ခွင့် ၁ ရက်၊
- (၂၁) လမ်းမတော်မဲဆန္ဒနယ်မှ ဦးခင်မောင်ဝင်း ခွင့် ၁ ရက်၊
- (၂၂) မိုင်းပြင်းမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန် ခွင့် ၅ ရက်၊
- (၂၃) သီပေါမဲဆန္ဒနယ်မှ ဦးရဲထွန်း ခွင့် ၂ ရက်၊
- (၂၄) ဒေးဒရဲမဲဆန္ဒနယ်မှ ဦးတင်ဝင်း ခွင့် ၅ ရက်၊
- (၂၅) ပေါင်းတည်မဲဆန္ဒနယ်မှ ဦးအောင်မြင့်သိန်း ခွင့် ၁ ရက်၊
- (၂၆) ပဲခူးမဲဆန္ဒနယ်မှ ဦးကြင်သိန်း ခွင့် ၁ ရက်၊
- (၂၇) ဆင်ပေါင်ဝဲမဲဆန္ဒနယ်မှ ဦးအေးနိုင် ခွင့် ၅ ရက်၊
- (၂၈) သဲကုန်းမဲဆန္ဒနယ်မှ ဦးစိုးအောင် ခွင့် ၁ ရက်၊
- (၂၉) လှိုင်သာယာမဲဆန္ဒနယ်မှ ဦးဉာဏ်ဝင်း ခွင့် ၁၂ ရက်၊
- (၃၀) သန်လျင်မဲဆန္ဒနယ်မှ ဦးလွင်ဦး ခွင့် ၅ ရက်၊

- (၃၁) တာမေ့မဲဆန္ဒနယ်မှ ဒေါ်လဲ့လဲ့ဝင်းဆွေ ခွင့် ၂ ရက်၊
- (၃၂) စဉ့်ကိုင်မဲဆန္ဒနယ်မှ ဦးကြည်ပြုံး ခွင့် ၂ ရက်၊
- (၃၃) အရာတော်မဲဆန္ဒနယ်မှ ဦးကျော်မြင့် ခွင့် ၂ ရက်၊
- (၃၄) တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးအောင်ကျော်လွင် ခွင့် ၅ ရက်၊
- (၃၅) တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးသိန်းထွန်းတင် ခွင့် ၁ ရက်၊
- (၃၆) မြဝတီမဲဆန္ဒနယ်မှ ဦးသန်းဦး ခွင့် ၁ ရက်၊
- (၃၇) မံစီမဲဆန္ဒနယ်မှ ဦးထွန်းသိန်း(ခ)ဦးထွန်းထွန်း ခွင့် ၁ ရက်၊
- (၃၈) ဆီဆိုင်မဲဆန္ဒနယ်မှ ဦးဝင်းကို ခွင့် ၁၂ ရက်၊
- (၃၉) နောင်ချိုမဲဆန္ဒနယ်မှ ဦးကျော်မြင့် ခွင့် ၁ ရက်၊
- (၄၀) ဒေါပုံမဲဆန္ဒနယ်မှ ဦးလှမြင့် ခွင့် ၁ ရက်၊
- (၄၁) ဖာပွန်မဲဆန္ဒနယ်မှ ဦးစိုင်းသိန်းနိုင် ခွင့် ၁ ရက်၊
- (၄၂) မိုးမိတ်မဲဆန္ဒနယ်မှ ဦးကျော်မြင့်(ခ)ဦးဖိုးတုတ် ခွင့် ၂ ရက်၊
- (၄၃) ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းစေအော ခွင့် ၁ ရက်၊
- (၄၄) နွားထိုးကြီးမဲဆန္ဒနယ်မှ ဦးပေါခင် ခွင့် ၃ ရက်၊
- (၄၅) သရက်ချောင်းမဲဆန္ဒနယ်မှ ဦးကင်းစိန် ခွင့် ၅ ရက်၊
- (၄၆) မတူပီမဲဆန္ဒနယ်မှ ဒေါက်တာရီအုပ် ခွင့် ၅ ရက်၊
- (၄၇) ကြို့ပင်ကောက်မဲဆန္ဒနယ်မှ ဦးသန့်ဇင် ခွင့် ၂ ရက်၊
- (၄၈) မန်တုံမဲဆန္ဒနယ်မှ ဦးအိုက်မုန်း ခွင့် ၂၅ ရက်၊
- (၄၉) သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦး ခွင့် ၁ ရက်၊
- (၅၀) လက်ပံတန်းမဲဆန္ဒနယ်မှ ဦးကျော်မင်း ခွင့် ၁ ရက်၊
- (၅၁) ထီးလင်းမဲဆန္ဒနယ်မှ ဦးခင်မောင်းဌေး ခွင့် ၁ ရက်၊
- (၅၂) ဆောမဲဆန္ဒနယ်မှ ဦးဌေးမောင် ခွင့် ၅ ရက်၊
- (၅၃) ပွင့်ဖြူမဲဆန္ဒနယ်မှ ဒေါက်တာအောင်မိုးညို ခွင့် ၁ ရက်၊
- (၅၄) နန်းယွန်းမဲဆန္ဒနယ်မှ ဦးဇင်းဝမ် ခွင့် ၂၆ ရက်၊
- (၅၅) လဟယ်မဲဆန္ဒနယ်မှ ဦးဆားမူ ခွင့် ၂၆ ရက်၊
- (၅၆) ခန္တီးမဲဆန္ဒနယ်မှ ဦးလှထွန်း ခွင့် ၂၆ ရက်၊

- (၅၇) စစ်ကိုင်းမဲဆန္ဒနယ်မှ ဦးခင်မောင်သိန်း ခွင့် ၂ ရက်၊
- (၅၈) ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းဝါနု ခွင့် ၂ ရက်၊
- (၅၉) မြန်အောင်မဲဆန္ဒနယ်မှ ဦးကျော်မြင့် ခွင့် ၁ ရက်၊
- (၆၀) မိုးမောက်မဲဆန္ဒနယ်မှ ဦးဇော်ထွန်း အစည်းအဝေးပြီးဆုံးသည်ထိ၊
- (၆၁) ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ်မှ ဒေါက်တာမျိုးအောင် ခွင့် ၁ ရက်၊
- (၆၂) ကောလင်းမဲဆန္ဒနယ်မှ ဦးတင်ဝင်း ခွင့် ၃ ရက်၊
- (၆၃) ဗန်းမောက်မဲဆန္ဒနယ်မှ ဦးကျော်သန်း ခွင့် ၃ ရက်၊
- (၆၄) အင်းတော်မဲဆန္ဒနယ်မှ ဦးကျော်နိုင်ဌေး ခွင့် ၃ ရက်၊
- (၆၅) ဝန်းသိုမဲဆန္ဒနယ်မှ ဦးစိုးပိုင် ခွင့် ၃ ရက်၊
- (၆၆) လဲချားမဲဆန္ဒနယ်မှ ဦးစိုင်းမောင်တင် ခွင့် ၅ ရက်၊
- (၆၇) အိမ်မဲမဲဆန္ဒနယ်မှ ဦးစောဂျိမ်း ခွင့် ၁ ရက်၊
- (၆၈) ဆော့လော်မဲဆန္ဒနယ်မှ ဦးဇောင်းခေါင် အစည်းအဝေးပြီးဆုံးသည်ထိ၊
- (၆၉) ညောင်တုန်းမဲဆန္ဒနယ်မှ ဦးအောင်မြသန်း ခွင့် ၂ ရက်၊
- (၇၀) တာချီလိတ်မဲဆန္ဒနယ်မှ ဦးစိုင်းသိန်းအောင် ခွင့် ၃ ရက်၊
- (၇၁) မိုင်းပန်မဲဆန္ဒနယ်မှ ဦးထွန်းမြင့်ဦး ခွင့် ၅ ရက်၊
- (၇၂) မှော်ဘီမဲဆန္ဒနယ်မှ ဦးကြည်မြင့် ခွင့် ၁ ရက်၊
- (၇၃) ကျုံပျော်မဲဆန္ဒနယ်မှ ဒေါက်တာစိုးသူရ ခွင့် ၁ ရက်၊
- (၇၄) မြစ်ကြီးနားမဲဆန္ဒနယ်မှ ဦးသိန်းဇော် ခွင့် ၁ ရက်၊
- (၇၅) တောင်ကုတ်မဲဆန္ဒနယ်မှ ဒေါက်တာစံလှိုင် ခွင့် ၅ ရက်၊
- (၇၆) မော်လမြိုင်ကျွန်းမဲဆန္ဒနယ်မှ ဦးကိုကိုလွင် ခွင့် ၅ ရက်၊
- (၇၇) ဘိုကလေးမဲဆန္ဒနယ်မှ ဦးမြသိန်း ခွင့် ၅ ရက်၊
- (၇၈) ဝါးခယ်မဲဆန္ဒနယ်မှ ဒေါ်မြင့်မြင့်စန်း ခွင့် ၅ ရက်၊
- (၇၉) ငပုတောမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းမြင့် ခွင့် ၁ ရက်၊
- (၈၀) ကန်ကြီးထောင့်မဲဆန္ဒနယ်မှ ဦးကျော်ဝင်း ခွင့် ၃ ရက်၊
- (၈၁) သာပေါင်းမဲဆန္ဒနယ်မှ ဦးဝင်းသန်း ခွင့် ၁ ရက်၊
- (၈၂) ဝက်လက်မဲဆန္ဒနယ်မှ သူရဦးအေးမြင့် ခွင့် ၁ ရက်၊

(၈၃) မိုးညှင်းမဲဆန္ဒနယ်မှ ဦးကျော်စိုးလေး ခွင့် ၂၄ ရက်နှင့်

(၈၄) ကျွန်းစုမဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီ ခွင့် ၂ ရက်တို့ဖြစ်ကြပါတယ်။ ယနေ့ ခွင့်ပန်ကြားသူများအား ခွင့်ပြုပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ခင်ဗျား။

ဒုတိယဥက္ကဋ္ဌ။ ။ ခွင့်ပန်ကြားသူအားလုံးကို ခွင့်ပြုပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း

ဒုတိယဥက္ကဋ္ဌ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒီကနေ့ အစည်းအဝေးမှာ တက်ရောက်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ၄၁၇ ဦး၊ ယခင်က ခွင့်ပန်ကြား၍ ခွင့်ပြုထားသူ ၁၉ ဦး၊ ယနေ့ခွင့်ပြုထားသူ ၈၄ ဦးဖြစ်၍ လွှတ်တော်ကခွင့်ပြုထားသူစုစုပေါင်း ၁၀၃ ဦးဖြစ်ပါတယ်။ ခွင့်မဲ့ပျက်ကွက်သူမရှိပါ။ ယခု လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှု အခြေအနေကို လွှတ်တော်ရဲ့အတည်ပြုချက်ရယူပါမယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှုအခြေအနေတင်ပြချက်ကို အတည်ပြုရန် လွှတ်တော်က သဘောတူ ပါသလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

ဒုတိယဥက္ကဋ္ဌ။ ။ လွှတ်တော်က သဘောတူတဲ့အတွက် ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါတယ်။ (ဩဘာသံများ)

ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာတင်ပြခြင်း

ဒုတိယဥက္ကဋ္ဌ။ ။ အစီအစဉ် ၅ ကိုဆောင်ရွက်မှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် များခင်ဗျား။ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီက အစီရင်ခံစာကို တင်ပြရန်ဖြစ်၍ အစီရင်ခံစာတင်ပြဖို့ ဖိတ်ခေါ်ပါတယ်။

ဦးမောင်တိုး(အတွင်းရေးမှူး၊ ပြည်သူ့ငွေစာရင်းကော်မတီ)။ ။ လေးစားအပ်ပါသော ဒုတိယဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ကြွရောက်လာသောဧည့်သည်တော်များ အားလုံး လေးစားစွာဂရုပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုးဖြစ်ပါတယ်။ ပြည်သူ့ငွေစာရင်းကော်မတီရဲ့

အတွင်းရေးမှူးဖြစ်ပါတယ်။ ပြည်သူ့ငွေစာရင်းကော်မတီရဲ့အစီရင်ခံစာကို ကျွန်တော့်အနေနဲ့ အသေးစိတ်ဖြန့်ဝေပြီးဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီးများ သိသင့်တဲ့အချို့အချက်တွေကိုပဲ ကျွန်တော့်အနေနဲ့တင်ပြမှာဖြစ်ပါတယ်။

ကျွန်တော်တို့ပြည်သူ့လွှတ်တော်မှာ ပြည်သူ့ငွေစာရင်းကော်မတီကို မတ်လ ၃ ရက်နေ့က စဖွဲ့ပြီးတဲ့အချိန်မှာပဲ ကျွန်တော်တို့ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ဦးသူရိန်ဇော်ကနေပြီးတော့ မော်ကွန်းတိုက်မှာရှိတဲ့ ပြည်သူ့ငွေစာရင်းကော်မတီနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ရှာဖွေပြီးတော့ ကျွန်တော်တို့ကိုပေးပါတယ်။ အဲဒီမှာ ရေးထားတာဆိုလို့ရှိရင်တော့ Slide မှာပါတဲ့အတိုင်းပါပဲ။ လွှတ်တော်ဟာ တာဝန်ရှိတယ်ဆိုပြီးတော့ သိရတဲ့အတွက် ဒီအတိုင်းပဲ ကျွန်တော်တို့လုပ်ခဲ့ပါတယ်။ အဲဒီတော့ PAC ဆိုတော့ ကျွန်တော်တို့ အင်္ဂလန်နိုင်ငံရဲ့ PAC ကိုလေ့လာပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ PAC ဟာ အစောကြီးဖွဲ့ခဲ့တာဖြစ်ပြီးတော့ ယခုလည်းပဲ တကယ့်ကိုတန်ခိုးကြီးတဲ့ကော်မတီတစ်ခုဖြစ်ပါတယ်။ သူကတော့ Value-for-Money နှင့် EEE ကိုစစ်တယ်ဆိုပြီးတော့ သူက ex-post လို့ခေါ်တဲ့ လုပ်ဆောင်ပြီးတော့မှ စစ်တဲ့စနစ်ဖြစ်ပါတယ်။ ဒါ ex-post နဲ့ ex-ante နှစ်မျိုးရှိပါတယ်။ ex-post ဆိုတာ အဲဒီလိုဖြစ်ပါတယ်။ တကယ့်စာရင်းအမှန်တွေကိုစစ်တာ ဖြစ်ပါတယ်။ Estimate တွေကိုမစစ်ပါဘူး။ ex-ante ဆိုတာကတော့ ဘတ်ဂျက်ကိုစစ်တယ်။ ဒါ အမေရိကန်စနစ်ကိုပြောရမှာဖြစ်ပါတယ်။ အကြမ်းဖျင်းပြောလို့ရှိရင်တော့ အမေရိကန်နိုင်ငံရဲ့စနစ်ကတော့ Separation of Power ကိုကျင့်သုံးတာဖြစ်တဲ့အတွက် အုပ်ချုပ်ရေးအဖွဲ့ကို အစကတည်းက ဘတ်ဂျက်မတိုင်မီကတည်းက ဘတ်ဂျက်ကိုစစ်ဖို့အတွက်ကို ၈ လအချိန်ယူပြီးတော့ သူကစစ်ပြီးတော့ နောက်ဆုံးမှာ အကုန်လုံး လုပ်နေတဲ့ကာလမှာလည်းစစ်တယ်။ ပြီးလို့ရှိရင်လည်းပဲ နောက်ပိုင်းမှာ GAO ဆိုတာနဲ့ စစ်ပါတယ်။ အုပ်ချုပ်ရေးအဖွဲ့ကို တောက်လျှောက်စစ်ဆေးတဲ့စနစ်က အမေရိကန်စနစ်ဖြစ်ပါတယ်။ ဒါက စောစောက ကျွန်တော်ပြောတဲ့ဟာပါ။ စောစောက PAC ကော်မတီတွေက Effectiveness နဲ့ Efficiency တို့ဆိုသလို ဒီ US Congress ရဲ့ကော်မတီတွေကတော့ ဒီဟာတွေကိုစစ်တယ်လို့ Waste တို့၊ Fraud တို့၊ Abuse တို့၊ Mismanagement တို့ကိုစစ်တယ်လို့ဆိုပါတယ်။

ကော်မတီတွေရဲ့တာဝန်တွေမှာလည်းပဲ US Congress မှာတော့ ကော်မတီတွေဟာ အဓိကပါ။ ကော်မတီတွေဟာ ပေါ်လစီကိုလည်းပဲချမှတ်တယ်။ ကော်မတီတွေဟာ GAO ရဲ့ Objection တွေကိုလည်း ကော်မတီတွေကစစ်ပါတယ်။ ဒါကြောင့်မို့လို့ PAC ဆိုတာ US Congress မှာမရှိပါဘူး။ ဘတ်ဂျက်ကော်မတီတော့ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့စနစ်ကို ကြည့်လို့ရှိရင် ကျွန်တော်တို့ဟာ

မူကြမ်း

အမေရိကန်နိုင်ငံရဲ့စနစ်ကို ယူထားပြီးတော့ Separation of Power လုပ်ထားတယ်။ သို့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ PAC ကိုပဲ ဖွဲ့စည်းဖို့ဖော်ပြထားပါတယ်။ ဘတ်ဂျက်ကော်မတီဖွဲ့ရမယ်လို့ ရေးထားခြင်းမရှိပါဘူး။ PAC ဟာ Standing ကော်မတီ(၄)ခုအနက်ကတစ်ခုဖြစ်ပါတယ်။ ကျွန်တော် တို့နိုင်ငံရဲ့ဥစ္စာက bi-cameral လို့ခေါ်သော်လည်းပဲ အမေရိကန်နိုင်ငံလို bi-cameral ကိုပီပြင်တာ မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံ Senate ဆိုတာ လူ ၁၀၀ ပဲရှိပါတယ်။ အောက်လွှတ်တော်က လူ ၄၀၀ ကျော်လောက်ရှိသော်လည်းပဲ လူ ၁၀၀ ကသဘောမတူရင် ၄၀၀ ကျော်က ဘာမှလုပ်လို့မရပါဘူး။ ဒါမှ bi-cameral အစစ်ပါ။ ကျွန်တော်တို့ကတော့ bi-cameral အသွင်ဆောင်သော်လည်းပဲ အရေး ကြီးတဲ့ဥပဒေ(၃)ခုကို ပြည်ထောင်စုလွှတ်တော်မှာ တင်ရမယ်လို့ရေးထားသလို လွှတ်တော်(၂)ခုဟာ သဘောကွဲလွဲလို့ရှိရင် ပြည်ထောင်စုလွှတ်တော်မှာ ထိုင်ပြီးတော့ မဲခွဲရမယ်လို့ပြောတာဖြစ်တဲ့အတွက် ကြောင့် uni-cameral ဆန်ဆန်ပဲဖြစ်နေတာဆိုတာကို တွေ့ရပါတယ်။

ဒါကြောင့်မို့လို့ ဒီမှာရှိတဲ့ ပြည်သူ့လွှတ်တော်ရဲ့ ပြည်သူ့ငွေစာရင်းကော်မတီ၊ အမျိုးသား လွှတ်တော်ရဲ့ ပြည်သူ့ငွေစာရင်းကော်မတီတို့နှင့် ပြည်ထောင်စုလွှတ်တော်ရဲ့ ပူးပေါင်းကော်မတီ၊ ပြည်ထောင်စုလွှတ်တော်ရဲ့ ပူးပေါင်းကော်မတီကသာလျှင် အလုပ်ရှုပ်ပြီးတော့ နောက်ပိုင်းမှာ အထူး သဖြင့် စာရင်းစစ်ဥပဒေကိုပြင်ပြီးတဲ့နောက်ပိုင်းမှာ ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်တို့ရဲ့ ငွေစာရင်းကော်မတီဟာ သိပ်ပြီးတော့ အလုပ်မရှိသလိုဖြစ်သွားခဲ့ပါတယ်။ PAC ဆိုတာတော့ ကမ္ဘာမှာကြည့်မယ်ဆိုရင်တော့ Opposition Party Member တွေကိုတော့ရင် ပါတီအချိုးကျ အရပါသော်လည်းပဲ ဒါကို Counter Balance အနေနဲ့ PAC ရဲ့ဥက္ကဋ္ဌကို ကျွန်တော်တို့ Opposition ပါတီကို ခန့်အပ်လေ့ရှိပါတယ်။ အားလုံးတော့မဟုတ်ပါ ဘူး။ Two, Third of the PAC ဖြစ်ပါတယ်။ ကျွန်တော်တို့ကော်မတီအနေနဲ့ Common Wealth Countries တွေဖြစ်တဲ့ အင်္ဂလန်နိုင်ငံရဲ့ PAC စနစ်ကိုကျင့်သုံးတဲ့ ကနေဒါနိုင်ငံ၊ နောက်တစ်ခါ အင်္ဂလန်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ကိုသွားရောက်ပြီးတော့ PAC တွေ ဘာတွေလုပ်တယ်ဆိုတာကို ကျွန်တော်တို့ လေ့လာခဲ့ပါတယ်။ PAC ရဲ့သဘောကတော့ ပါလီမန်တွေဟာ Executive ကို လုပ်ပိုင်ခွင့်၊ ဘတ်ဂျက်တွေချပေးမယ်။ ပြီးလို့ရှိရင် Executive က ပြန်ပြီးတော့ Accountability ပြန်အစီရင် ခံရမှာဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ Audit နဲ့စစ်တာဖြစ်ပါတယ်။ ဒါ PAC ဖွဲ့ထားရင်တော့ ဒီလိုပဲ Accountability ကိုလုပ်ရမှာဖြစ်ပါတယ်။

သူတို့ဆီက PAC ဆိုလို့ရှိရင် ဒါ ကျွန်တော်တို့ PAC ရဲ့ Hearing တွေဟာ ကျွန်တော်တို့ အစည်းအဝေးမဟုတ်ပါဘူး။ ကြားနာမှုပါ။ ဒါကိုလည်းပဲ ကျွန်တော်တို့က အစည်းအဝေးလုပ်သလိုပဲ မူကြမ်း

ကြားနာမှုဆိုပြီးတော့ ရှေ့မှာထိုင်ရတဲ့ဥစ္စာကို လက်မခံနိုင်လို့ရှိရင်တော့ ကျွန်တော်တို့ PAC အနေနဲ့ ဝီပြင်မှုမရှိပါဘူး။ သူတို့နိုင်ငံကဟာပါ။ ဒါ ကျွန်တော်တို့ အင်္ဂလန်နိုင်ငံရဲ့ PAC က Westminster Foundation for Democracy ရဲ့အစီအမံနဲ့ ကျွန်တော်တို့ဆီကို PAC နဲ့ပတ်သက်တဲ့သင်တန်းတွေ ကို လာပြီးတော့ Workshop တွေလာပြီးတော့လုပ်ပါတယ်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေမှာ ဆိုလို့ရှိရင်တော့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဟာ အမျိုးသားလွှတ်တော်ကိုရော၊ ပြည်ထောင်စု လွှတ်တော်ကိုရော တင်ပြရမယ်ဆိုတဲ့သဘော ဒါဥပဒေထဲမှာ (က)မှာပါပါတယ်။ ပထမပိုင်းတုန်း ကတော့ အဲဒီလိုပဲ လွှတ်တော်နှစ်ခုလုံးကိုတင်ပါတယ်။ နောက်ပိုင်းမှာတော့ ပြည်ထောင်စုစာရင်းစစ် ချုပ်ဥပဒေပြင်ပြီးတဲ့အခါမှာတော့ ပြည်ထောင်စုလွှတ်တော်ကိုပဲတင်တာကို တွေ့ရမှာဖြစ်ပါတယ်။ ပြည်သူ့ငွေစာရင်းကော်မတီဝင်များဟာလည်းပဲ ဒီဥပဒေအရ ငွေစာရင်းပူးပေါင်းမှာ သွားရောက်ပြီး တော့ ပြည်ထောင်စုလွှတ်တော်မှာ တာဝန်ထမ်းဆောင်ရပါတယ်။ ပထမဦးဆုံးဖွဲ့တဲ့ ပြည်ထောင်စု ပူးပေါင်းကော်မတီမှာဆိုလို့ရှိရင် ပြည်သူ့လွှတ်တော်က ၇ ယောက်၊ အမျိုးသားလွှတ်တော်က ၇ ယောက်၊ ၁၄ ယောက်နဲ့ဖွဲ့ခဲ့ပြီးတော့ နောက်ပိုင်းမှာတော့ ၁၅ ယောက်စီနဲ့ ၃၀ ဖွဲ့ပါတယ်။ အခု နောက် ဆုံးမှာတော့ ပြည်သူ့လွှတ်တော်က ၇ ယောက်၊ အမျိုးသားလွှတ်တော်က ၇ ယောက်၊ ၁၄ ယောက်။ နောက်တစ်ခါ ဒုတိယနာယက ဥက္ကဋ္ဌဖြစ်တဲ့အတွက် ၁၅ ယောက်နဲ့ ကျွန်တော်တို့ ပူးပေါင်းကို ဖွဲ့ပါ တယ်။ မြန်မာနိုင်ငံရဲ့ ဘတ်ဂျက်ကိစ္စလေးကို ကျွန်တော်တို့က နည်းနည်းပြောရမှာဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ပြည်သူ့ငွေစာရင်းကော်မတီဟာ ဘတ်ဂျက်ကိုလည်းပဲ အစကတည်းက ကျွန်တော်တို့ အနည်းနဲ့အများတော့လုပ်ခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ ဒီစိစစ်ချက်တွေကို ဥပဒေကြမ်း ကိုပေးပြီးတော့ ဥပဒေကြမ်းကော်မတီကနေပြီးတော့မှ သူ့ရဲ့ထင်မြင်ချက်ကို လွှတ်တော်မှာတင်တာဖြစ် ပါတယ်။ ကျွန်တော်တို့ဟာတွေကိုတော့ ကျွန်တော်တို့ တိုက်ရိုက်တင်လို့မရပါဘူး။ ကျွန်တော်တို့ရဲ့ ဘတ်ဂျက်အနေအထားကတော့ International အဖွဲ့အစည်းတွေက ပြောတာဆိုလို့ရှိရင် ကျွန်တော် တို့ဆီမှာ ဘတ်ဂျက်ဟာဆိုလို့ရှိရင်တော့ Authority ကလည်းပဲ အရမ်းနည်းတယ်။ အလယ်ခေါင်က မြန်မာနိုင်ငံပါ။ နောက်ပြီးလို့ရှိရင် Transparency လည်းနည်းတယ်ဆိုတာရှိပါတယ်။ ဘတ်ဂျက် ဆိုလို့ရှိရင်တော့ လုပ်ငန်းစဉ်(၄)ခုရှိပါတယ်။ Drafting တို့ ၊ Approval တို့ ၊ Implementation။ Audit မှာရှိတုန်းကဆိုလို့ရှိရင် အင်ဒိုနီးရှားနိုင်ငံကဆိုလို့ရှိရင်တော့ Drafting ထဲကစပြီးတော့ လုပ်ပါတယ်။ ဘတ်ဂျက်ရေးဆွဲတာကစပြီးတော့ အင်ဒိုနီးရှားနိုင်ငံမှာ ဒီဟာလုပ်ပါတယ်။ သူဟာ

ကျွန်တော်တို့လိုပဲ သမ္မတစနစ်ကိုကျင့်သုံးတဲ့နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ဒါကိုမလုပ်နိုင်သေးပါဘူး။

ကျွန်တော်တို့က ဒီမှာ Parliamentary Budget Office ဆိုတာဖွဲ့ဖို့လိုပါတယ်။ ဒါကို ကျွန်တော်တို့ Budget System Law မှာလည်းထည့်ဆွဲပါတယ်။ သို့သော်လည်းပဲ အမျိုးသားလွှတ်တော်မှာ ဒီဟာကို ပြန်ပြီးတော့ဖြုတ်ချလိုက်ပြီးတော့ အတည်ပြုတဲ့အခါမှာ ဒီ Parliamentary Budget Office ဆိုတဲ့ဥစ္စာဟာ ပါမသွားပါဘူး။ ဒါလေးကို ကျွန်တော်က အနည်းငယ်ရှင်းပြခြင်းသာ ဖြစ်ပါတယ်။ PBO ဆိုတဲ့ဥစ္စာက ဘဏ္ဍာရေးကော်မရှင်နဲ့ယှဉ်ပြိုင်လုပ်ဖို့မဟုတ်ပါဘူး။ တကယ်တော့ အချုပ်အားဖြင့်ပြောလို့ရှိရင် လွှတ်တော်မှာရှိတဲ့ လွှတ်တော်ရဲ့ကိုယ်စားလှယ်တွေဟာ ဘတ်ဂျက်ကို မကျွမ်းကျင်နိုင်ပါဘူး။ ဒီ Accountant ပဲလုပ်ခဲ့ဖူးဖူး၊ Audit ပဲလုပ်ဖူးဖူး ဒါတွေကမတူပါဘူး။ ကျွန်တော်တို့ကိုယ်တိုင်လည်းပဲ MD လုပ်ခဲ့တာပါ။ ဘတ်ဂျက်ဆိုတာက လွှတ်တော်ရောက်မှ တွေ့ဖူးတာပါ။ ပြည်ထောင်စုတစ်ခုလုံးရဲ့ဘတ်ဂျက်ဆိုတာ။ အဲဒီတော့ ရေးဆွဲတဲ့ပုဂ္ဂိုလ်တွေကတော့ အမြဲတမ်း ဒါကိုဆွဲနေရတဲ့အခါကျတော့ သိသော်လည်းပဲ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေက တချို့ဟာတွေမသိနိုင်ပါဘူး။ သူတို့ကိုလည်းပဲ ရှင်းအောင်ဆွဲခိုင်းဖို့၊ ဘဏ္ဍာရေးဝန်ကြီးဌာနကိုဆွဲခိုင်းလို့လည်းမရပါဘူး။ သူတို့က သူတို့ဟာသူတို့ ရှင်းနေတာဖြစ်တဲ့အတွက် ဒီထက်ရှင်းအောင် သူတို့က မလုပ်တတ်ပါဘူး။ နောက် သူတို့ကလည်း အမြဲတမ်းအလုပ်ရှုပ်နေတဲ့အခါကျတော့။ အဲဒီတော့ ဒီလိုမျိုး Executive နဲ့ လွှတ်တော် MP တွေရဲ့ကြားမှာရှိတဲ့ဟာကို ဒီ PBO ဆိုတဲ့ Parliamentary Budget Office နဲ့လုပ်တယ်ဆိုတာဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ဒါဟာ နိုင်ငံတကာမှာကျင့်သုံးလာတယ်ဆိုတာကို ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ PBO ဟာဘာလုပ်လဲဆိုလို့ရှိရင် ရှုပ်ထွေးနေတဲ့ဘတ်ဂျက်တွေကိုရှင်းအောင်လုပ်ပေးမယ်။ နောက်တစ်ခါ Transparency မရှိဘူးဆိုလို့ရှိရင် မရှိတဲ့ဟာကို ရှိအောင်ထောက်ပြပြီးတော့ Executive ကိုလုပ်ဖို့အတွက် ပါလီမန်ကိုတင်ပြမယ်။ ဒါလိုဟာမျိုးတွေ Credibility, Budget Process အဓိကကတော့ဖြင့် Accountability ကို Promote လုပ်ဖို့အတွက်ကို လွှတ်တော်ကို Support လုပ်မယ့်အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါဟာ ပါတီစွဲကင်းတဲ့ Nonpartisan အဖွဲ့အစည်းမျိုးဖြစ်ပါတယ်။ ဒီဟာတွေကို ကျွန်တော်တို့ ကိုရီးယားနိုင်ငံမှာ ၂၀၀၃ ခုနှစ်မှာဖွဲ့ခဲ့ပါတယ်။ National Assembly Budget Office လို့ခေါ်ပါတယ်။ ကျန်တဲ့ ကနေဒါတို့၊ ဆွီဒင်တို့၊ South Africa တို့မှာက (PBO)Parliamentary Budget Office လို့ပဲခေါ်ပါတယ်။ နောက် United Kingdom မှာကတော့ Office for Budget Responsibility ဆိုပြီးတော့ဖွဲ့ပြီး

ဒါကိုတော့ UK ကတော့ တခြားနိုင်ငံတွေနဲ့ မတူတာကတော့ Executive ကနေပြီးတော့ဖွဲ့တာ ဖြစ်ပါတယ်။ ဖြစ်ပြီးတဲ့အခါမှာ ဒါဟာ Independent Analysis လုပ်တဲ့ ဘတ်ဂျက်နဲ့ပတ်သက် ပြီးလုပ်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ပါလီမန်မှာဖွဲ့တာတော့ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာကတော့ ပါလီမန်မှာဖွဲ့တဲ့အဖွဲ့အစည်းတွေဖြစ်ပါတယ်။

ဩစတြေးလျမှာဆိုလို့ရှိရင် ၂၀၁၂ ခုနှစ်မှာ ဖွဲ့ခဲ့ပါတယ်။ ထိုင်းမှာဆိုလို့ရှိရင်လည်း ၂၀၁၃ ခုနှစ်မှာ စဖွဲ့ပါပြီ။ နောက် ဗီယက်နမ်တို့၊ ကမ္ဘောဒီးယားတို့မှာလည်းပဲ စပြီးတော့ဖွဲ့နေပါပြီ။ အိန္ဒိယ မှာကတော့ စပြီးတော့ ဒါကိုဆွေးနွေးတုန်းပဲရှိပါတယ်။ ဖွဲ့နိုင်တာ မတွေ့ရသေးပါဘူး။ ဖိလစ်ပိုင် ကတော့ အမေရိကန်စနစ်ဖြစ်တဲ့အတွက် Congressional Planning and Budget Department ဆိုပြီးတော့ ၁၉၉၀ ခုနှစ်ကတည်းက ဖိလစ်ပိုင်မှာဖွဲ့ထားပါတယ်။ နောက် အင်ဒိုနီးရှားမှာကတော့ သူလည်းပဲသမ္မတစနစ်ဖြစ်တဲ့အတွက် ဘတ်ဂျက်ကော်မရှင်ဆိုပြီးတော့ ၂၀၀၅ ခုနှစ်က ဖွဲ့ထားပြီးတော့ ဘတ်ဂျက်ကိုအသေးစိတ် ဖိလစ်ပိုင်တို့၊ အင်ဒိုနီးရှားတို့မှာ စိစစ်တယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရမှာ ဖြစ်ပါတယ်။ UK ကဲ့သို့သော Common Wealth Countries တွေဟာဆိုလို့ရှိရင် ယခင်တုန်းက ဆိုလို့ရှိရင် PAC ပဲရှိပြီးတော့ ဘတ်ဂျက်ကို Executive ကတင်လာလို့ရှိရင် တစ်ပတ်အတွင်းမှာ၊ သုံး၊ လေးရက်အတွင်းမှာ ဘတ်ဂျက်ကိုအတည်ပြုပေးလေ့ရှိပါတယ်။ ဒါဟာလည်းပဲ ပါတီနဲ့အစိုးရနဲ့က အရမ်းပေါင်းနေပြီးတော့ အာဏာရပါတီကတင်တာဖြစ်တဲ့အတွက် ဘတ်ဂျက်ကို စစ်လေ့မရှိပါဘူး။ သို့သော်လည်းပဲ နောက်ပိုင်းမှာတော့ ဒီလိုမျိုးဘတ်ဂျက်ကို မစစ်ဘဲလွှတ်ထားတဲ့အချိန်မှာ နိုင်ငံတွေမှာ ကြွေးမြီ Debt တွေဖြစ်လာတဲ့အခါကျတော့ ဘတ်ဂျက်ကို လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ လွှတ်တော် တွေဟာ ဘတ်ဂျက်ကိုလည်းပဲ စစ်ဖို့လိုတယ်။ စောင့်ကြည့်ဖို့လိုတယ်။ အကြွေးတွေကိုလည်း ကြည့်ဖို့ လိုတယ်ဆိုတဲ့အတွေးအခေါ်ဟာ ပြောင်းလာတာဖြစ်ပါတယ်။ ဟိုးအရင်တုန်းက အတွေးအခေါ်နဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကပြောင်းသွားပြီ။ ဒါကြောင့်မို့လို့ လွှတ်တော်တွေဟာ အထူးသဖြင့် ကျွန်တော် တို့လို သမ္မတ စနစ်ကို Separation of Power ကျင့်သုံးတဲ့နိုင်ငံတွေဟာ ဘတ်ဂျက်ကိုစစ်ဖို့လိုတယ်။ စစ်တဲ့အခါ မှာလည်းပဲ ကျွမ်းကျင်ဖို့လိုတဲ့အတွက် PBO လိုဟာမျိုးဟာ မဖွဲ့လို့ရှိရင်မဖြစ်ဘူး။ ဖွဲ့ရမယ်ဆိုတာကို ကျွန်တော် အနေနဲ့ တင်ပြခြင်းဖြစ်ပါတယ်။ အခုမဖွဲ့ရင်လည်း နောင်တော့ ဖွဲ့ရမှာဖြစ်ပါတယ်။ နောက်တစ်ခု ဒါ ကျွန်တော်တို့ကို AIPA ကနေပြီးတော့ ဘတ်ဂျက်နဲ့ပတ်သက်တဲ့ Workshop တွေ လာလုပ်တာပါ။

နောက်တစ်ခု ကျွန်တော် ငွေစာရင်းကော်မတီအနေနဲ့ Achievement ပေါ့။ အောင်မြင်မှုအနေနဲ့ ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ MF ရဲ့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ အစိုးရအဖွဲ့ကို တင်တဲ့ Report မှာ ဒီလိုပဲ ရေးထားပါတယ်။ ကျွန်တော်တို့ Public Account Committee ဟာဆိုလို့ရှိရင် ဘတ်ဂျက်ကိစ္စတွေမှာ လုပ်လာပြီးတော့ Transparency နဲ့ Accountability တွေကို တောင်းဆိုလာ တယ်ဆိုပြီးတော့။ နောက်တစ်ခု ၂၀၀၈ ခုနှစ်၊ Constitution ကတော့ Executive ကို အားသာပြီးတော့ ဆွဲထားသော်လည်းပဲ လွှတ်တော်ဟာဆိုလို့ရှိရင်တော့ ဒီဘတ်ဂျက်နဲ့ပတ်သက် ပြီးတော့ Auditor General ရဲ့ဥပဒေကိုပြင်လိုက်ပြီးတော့ ပြည်သူတွေရဲ့ကိုယ်စား ပိုပြီးတော့လုပ်လာ တယ်ဆိုတာကို နောက်တစ်ခု IMF ရဲ့ Report မှာ ထည့်ရေးထားတာဟာ ရှိပါတယ်။ Budget Management Law ကိုလည်းပဲ အဲဒီတုန်းက ပြင်ဆင်ထားပြီးတော့ Budget Management Law ကို အတည်ပြုခဲ့ပြီးပါပြီ။ သို့သော်လည်းပဲ PBO ဖွဲ့စည်းဖို့လို့ ထည့်ဆွဲထားတဲ့ဥပဒေက ဖြုတ်ချခံ လိုက်ရပါတယ်။

နောက်တစ်ခု ကျွန်တော်တို့ ပြည်သူ့ငွေစာရင်းကော်မတီအနေနဲ့တော့ IPU ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ Better Parliament Stronger Democracy ဆိုတဲ့အတိုင်း ကျွန်တော်တို့ ကြိုးစားပြီးတော့ လုပ်ခဲ့ပါတယ်။ Parliament များဟာ အရည်အသွေးပြည့်ဝပြီးတော့ တကယ်အလုပ်လုပ်မှသာလျှင် ဒီမိုကရေစီဟာ ပိုပြီးတော့ ရမှာဖြစ်ပါတယ်။ Parliament တွေက ဒီအတိုင်းပဲ Rubber stamp လုပ်မယ်ဆိုရင်တော့ ဒီမိုကရေစီဟာ ရဖို့ခက်မှာဖြစ်ပါတယ်။ နောက်တစ်ခု ကျွန်တော်တို့ သုံးသပ်ချက် ဖြစ်ပါတယ်။ သုံးသပ်ချက်တွေ ကတော့ Parliamentary Budget Office ဖွဲ့သင့်တယ်လို့ ကျွန်တော် တို့အနေနဲ့ တွေ့ရှိရပါတယ်။ ဒီဟာက နိုင်ငံတကာတွေမှာလည်း ဖွဲ့နေပြီ။ လိုလည်းလိုအပ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့လို Separation of Power ကျင့်သုံးတဲ့နိုင်ငံမှာ ဒါ လိုပါတယ်။ နောက်တစ်ခု ပြည်သူ့ငွေစာရင်းကော်မတီအနေနဲ့ကတော့ အမျိုးသားတို့၊ ပြည်သူတို့ဟာ ကျွန်တော်တို့ နိုင်ငံမှာ လက်ရှိရှိနေတဲ့ SE တွေရဲ့ ပတ်သက်တာတွေ SE တွေဟာ အများကြီးအရှုံးပေါ်နေတာ ရှိပါတယ်။ နောက်တစ်ခု SE အများစုဟာဆိုလို့ရှိရင် နိုင်ငံတော်ရဲ့ သယံဇာတတွေကိုပဲ ရောင်းစားနေ တာဖြစ်ပြီးတော့ တကယ်လုပ်နေတာမဟုတ်တာဖြစ်တဲ့အတွက် ဒါတွေကို ကျွန်တော်တို့ သေချာစစ်ဆေး ဖို့လိုတယ်ဆိုတာ တွေ့ရပါတယ်။

နောက်တစ်ခုကတော့ Procurement ပါ။ Procurement Law ဟာ ကျွန်တော်တို့နိုင်ငံမှာ မရှိသေးပါဘူး။ တကယ် Executive မှာ အများကြီးယိုပေါက် Procurement ဖြစ်ပါတယ်။

Procurement ဆိုတာ ဝယ်တာတစ်ခုတည်းမဟုတ်ပါဘူး။ ကန်ထရိုက်ပေးတာတွေအားလုံးက Procurement ပါ။ ငှားပြီးလုပ်တာတို့။ နောက်တစ်ခါ ပစ္စည်းဝယ်တာတို့ ဒါတွေဟာ Procurement။ ကမ္ဘာမှာ Procurement ကို သေချာလုပ်လာပါတယ်။ ဒါတွေကို လွှတ်တော်တွေကလည်း စောင့်ကြည့်ပါတယ်။ ကျွန်တော်တို့နိုင်ငံတွေဟာ ဒီဟာတွေဟာ မလုပ်နိုင်သေးဘူး။ Procurement Law လည်း မရှိသေးတဲ့အတွက် ဘဏ္ဍာရေးဝန်ကြီးဌာနကိုတော့ ဒါကိုပြောထား၊ ဆွေးနွေးထားပါတယ်။ Procurement Law တွေထွက်လာဖို့နဲ့ ဒီဟာကို ကျွန်တော်တို့ လွှတ်တော်အနေနဲ့ စောင့်ကြည့်ဖို့ လိုမှာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ PAC တစ်ခုတည်းနဲ့ အစိုးရကို ဟိုးယခင်တုန်းကတော့ ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံဆိုလို့ရှိရင် ဒီစာအုပ်ထဲမှာရေးထားပါတယ်။ အစောပိုင်းကတည်းက PAC ရှိခဲ့ပြီးတော့ PAC တစ်ခုတည်းကနေ တောက်လျှောက် Oversight ကိုလုပ်ခဲ့ပါတယ်။ သို့သော်လည်းပဲ ၁၉၇၉ ခုနှစ် မာဂရက်သက်ချာအစိုးရလက်ထက်မှာ ဒီလွှတ်တော်ကနေပြီးတော့ ပါလီမန်ကနေပြီးတော့ PAC နဲ့ မရတော့ဘူး။ ဒီဝန်ကြီးဌာနတွေစောင့်ကြည့်မယ့် Departmental Related Committee တွေဖွဲ့ရမယ် ဆိုပြီးတော့ မာဂရက်သက်ချာအစိုးရကနေပြီးတော့ ကန့်ကွက်တဲ့ ကြားကနေ လွှတ်တော်ကိုအတည်ပြုပြီးတော့ အဲဒီနောက်ပိုင်းကစပြီးတော့ ၁၉၇၉ ကစပြီးတော့ ကော်မတီတွေနဲ့ ဝန်ကြီးဌာနတွေကို စိစစ်တဲ့အလုပ်ကို လုပ်ခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးဌာနတွေကို သက်ဆိုင်ရာကော်မတီတွေက တောက်လျှောက်စောင့်ကြည့်မှသာလျှင် ကျွန်တော်တို့ဟာ ပြည်သူ တွေရဲ့ဘဏ္ဍာငွေ မဆုံးရှုံးသင့်တာတွေကို ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ကျွန်တော်တို့ရဲ့ PAC ရဲ့ Recommendation တွေကို Follow up လုပ်ဖို့လိုပါတယ်။ နောက်ပိုင်းမှာတော့ ငွေစာရင်းပူးပေါင်းတာကို အစိုးရအနေနဲ့ ဘာတွေလုပ်တယ် ဆိုတာ ပြန်ကြားလာတာရှိပါတယ်။ PAC နဲ့ Recommendation ကိုလုပ်နေရင်လည်းလုပ်မယ်။ မလုပ်နိုင်လို့ရှိ ရင်လည်း ဘာကြောင့်ဆိုတဲ့ဟာကို ပြန်ဖြေရှင်းပေးဖို့ လိုတယ်ဆိုတာ တွေ့ရပါတယ်။ ပြည်သူငွေစာရင်း ကောမတီတွေဟာ ကြားနာမှုတွေ ပုံမှန်ဆောင်ရွက်သင့်ပါတယ်။ ကျွန်တော်တို့ ပုံမှန်မဆောင်ရွက်နိုင် ခြင်းမရှိပါဘူး။ ဒီလိုဖြစ်ရတာတော့ ကော်မတီတွေ လုပ်ဖို့ရက်ကို လွှတ်တော်က တိတိကျကျသတ်မှတ် ပေးနိုင်ခြင်းမရှိပါဘူး။ လွှတ်တော်ပြင်ပအချိန်မှာ လုပ်ဆိုသော်လည်းပဲ လွှတ်တော်ပြင်ပအချိန်မှာ လုပ်ဖို့အခက်အခဲရှိတဲ့အတွက် ကျွန်တော်တို့ ပုံမှန်လုပ်ချင်သော်လည်းပဲ မလုပ်နိုင်တဲ့အနေအထား တွေရှိတဲ့အတွက် ဒါကိုလည်းပဲ လွှတ်တော်ကြီးက တစ်ပတ်မှာ ငါးရက်လုံး မူကြမ်း

လုပ်တာကို ပြန်စဉ်းစားဖို့သင့်ပါတယ်။ နိုင်ငံတကာမှာ လွှတ်တော်က ငါးရက်လုပ်လေ့မရှိပါဘူး။ အဲလိုဖြစ်တဲ့အတွက် ကော်မတီတွေအတွက်ကို အချိန်ပေးဖို့လိုတယ်ဆိုတာ တွေ့ရပါတယ်။

နောက်တစ်ခု ကျွန်တော်တို့ ဘတ်လျက်ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကော်မတီတွေဟာ ကြားနာမှုတွေ လုပ်တဲ့အခါမှာ အထူးသဖြင့် ဘတ်လျက်ပေါ့။ လုပ်တဲ့ကြားနာမှုတွေကို ဘယ်ဝန်ကြီးဌာနကို ဘယ်ကော်မတီဟာ ဘယ်နေ့၊ ဘယ်အချိန်မှာ ဘယ်မှာလုပ်မယ်ဆိုတာတွေကို လွှတ်တော်ကိုယ်စား လှယ်အားလုံးကို အသိပေးသင့်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကြားနာမှုတွေကို သွားရောက်တက်ပြီးတော့ ကိုယ်စိတ်ဝင်စားတဲ့ဝန်ကြီးဌာနကို သွားရောက်ပြီးတော့ မေးမြန်းဆွေးနွေး တာလုပ်သင့်ပါတယ်။ အဲလိုမလုပ်နိုင်ဘူး။ လွှတ်တော်ကိုယ်စားလှယ်ကလည်း မသိတဲ့အတွက် အဲဒီမှာ မတက်နိုင်ဘူးဆိုရင် လွှတ်တော်ထဲမှာ စမ်းစစ်တာတွေ လုပ်မယ်ဆိုရင် လွှတ်တော်ရဲ့အချိန်တွေဟာ အများကြီးကုန်မှာဖြစ်ပါတယ်။ တကယ့်နိုင်ငံတကာလွှတ်တော်တွေမှာဆိုရင်တော့ အချိန်ဟာ အရမ်းကို တိတိကျကျကိုခွဲဝေပြီးတော့ အင်မတန်တန်ဖိုးရှိတဲ့အချိန်တွေ ဖြစ်တာဖြစ်တဲ့အတွက် ဒီကော်မတီတွေရဲ့ ကြားနာခြင်းတွေကို လွှတ်တော်ကိုယ်စားလှယ်တွေကို ကြိုတင်အသိပေးပြီးတော့ရင် စိတ်ဝင်စားတဲ့ လွှတ်တော်ကိုယ်စားလှယ် ကော်မတီမှာ သွားရောက်ဆွေးနွေးပြီးတော့ အဲဒီမှာ မေးခြင်းအားဖြင့် ပိုပြီး တော့ ထိရောက်ပါတယ်။ ဒီထဲမှာလာလို့ရှိရင် ဝန်ကြီး၊ ဒုတိယဝန်ကြီးပဲ လာတယ်ဆိုရင် မေးလည်း သူတို့လည်း မသိပါဘူး။ မသိဘူးဆိုတာ သူတို့ဟာ မသိနိုင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ ကော်မတီ Hearing လုပ်ရင် ဝန်ကြီးဌာနတွေက ဝန်ကြီးဌာနတစ်ခုတစ်ခုကို လူ သုံး၊ လေးဆယ် လာပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့ဌာနတွေက အကြီးတွေပါ။ Enterprise တွေ ခုနစ်ခု၊ ရှစ်ခုရှိတယ်။ Directorate တွေရှိတယ်ဆိုရင် ဟိုကဟာရော၊ ဒီကဟာရော မသိပါဘူး။ ဒါကြောင့် ဝန်ကြီးတွေကလည်းပဲ မသိနိုင်ပါဘူး။ ဝန်ကြီးလည်းပဲ သာမန်လူပဲ။ ဒုတိယဝန်ကြီးလည်း မသိနိုင်ပါဘူး။ အဲဒီလိုဖြစ်တဲ့အတွက် ဒီထဲမှာမေးတာတွေဟာ သိပ်ပြီးတော့ မထိရောက်တာဖြစ်တဲ့ အတွက် ကော်မတီတွေရဲ့ Hearing တွေမှာဆိုလို့ရှိရင်တော့ ကျွန်တော်တို့ အသေးစိတ်မေးလို့ရှိရင် သူတို့ရဲ့ တကယ့်လက်တွေ့လုပ်နေတဲ့ Staff တွေက ဖြေတာဖြစ်တဲ့အတွက် ပိုပြီးတော့ကောင်းတယ် ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။

နောက်တစ်ခု Performance Audit ကို ကျွန်တော်တို့က မလုပ်နိုင်ပါဘူး။ လွှတ်တော်အစမှာ တော့ ယခင် နယက အစိုးရကနေပြီးတော့ Performance Audit တွေကိုစစ်ဖို့ Auditor General ကို ပြောခဲ့တဲ့အခါမှာ Performance Audit ကို စာရင်းစစ်ချုပ်ရုံးမှာ စစ်ခဲ့ပါတယ်။ ဒါ ယခင်တုန်းက မူကြမ်း

ခိုင်းခဲ့တာကို စစ်ထားပြီးသားကို ကျွန်တော်တို့ လွှတ်တော်ကို အစပိုင်းမှာ တင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ လွှတ်တော် အစကတည်းကပါတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ သိမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီ ဆည်မြောင်းတာတမံကြီးတွေဟာဆိုလို့ရှိရင် Performance ဘယ်လောက်လုပ်နိုင်လဲ ဆိုတာကို ကျွန်တော်တို့ စစ်ဆေးပြီးတော့ တင်တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Performance Audit ကို မစစ်တော့ပါဘူး။ ကျွန်တော်တို့ကိုလည်းပဲ မတင်တော့ပါဘူး။ ကျွန်တော်တို့ကလည်းပဲ မခိုင်းနိုင်ခဲ့ ပါဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်က ငွေချပေးပြီးတော့ရင် လယ်မြေဧက ၁၀၀ ကို ရေပေးဖို့ လုပ်ခိုင်းတယ်။ တကယ်ပေးနိုင်သလားဆိုတာကို ပြန်ပြီးတော့ရင် ကြည့်ရမှာဖြစ်ပါတယ်။ နမူနာပြော တာပါ။ Performance Audit တွေကို စစ်ဖို့လိုတယ်ဆိုတာကို တွေ့ရပါတယ်။ ဒီဟာကိုလည်း ပုဒ်မ ၁၁(၃)အရ ကျွန်တော်တို့ ပြင်ထားတဲ့အတွက် နောင်ကိုတော့ Performance Audit တွေကို ကျွန်တော်တို့က စစ်ဖို့အတွက် ဒီလွှတ်တော်ကနေပြီးတော့ စာရင်းစစ်ချုပ်ရုံးကို ခိုင်းပြီးတော့ လွှတ်တော်မှာ ဆွေးနွေးဖို့သင့်တယ်ဆိုတာ တွေ့ရပါတယ်။

နောက်တစ်ခု ကျွန်တော်တို့ကော်မတီဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်နဲ့ Website ကို ၂၀၁၄ ခုနှစ် စောစောပိုင်းကတည်းက Website လွှင့်တင်ထားပြီးတော့ ကျွန်တော်တို့ရဲ့ Website မှာ ဒီအစီရင်ခံစာတွေ နောက်သိသင့်တဲ့အချက်တွေအားလုံးကို တင်ထားကြောင်း ပြောကြား ရင်းနဲ့ ကျွန်တော်တို့ ကော်မတီရဲ့ အစီရင်ခံစာကို နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

[အစီရင်ခံစာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။]

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်သူ့လွှတ်တော်

ပြည်သူ့ငွေစာရင်းကော်မတီ

ပထမအကြိမ် ပြည်သူ့လွှတ်တော် သက်တမ်းကာလအတွင်း ကော်မတီ၏

ဖွဲ့စည်းဆောင်ရွက်မှုအစီရင်ခံစာ (၃-၃-၂၀၁၁) မှ (၃-၁-၂၀၁၆)ထိ

နိဒါန်း

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ၃-၁-၂၀၁၁ ရက်နေ့တွင် စတင်ကျင်းပခဲ့ပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၄၁ အရ ထိုနေ့မှစ၍

မူကြမ်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) သည် နိုင်ငံတော် တစ်ဝန်းလုံး၌ အာဏာတည်ခဲ့ပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း(၄) ဥပဒေပြုရေး ပုဒ်မ ၁၁၅ ပုဒ်မခွဲ (က)တွင် အောက်ပါအတိုင်း ပြဋ္ဌာန်း ထားပါသည်-

“ပြည်သူ့လွှတ်တော်သည် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော် အခွင့်အရေးကော်မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်”

၂။ အထက်ဖော်ပြပါ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပထမအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်း အဝေး၏ တတိယနေ့ ၃-၃-၂၀၁၁ (ကြာသပတေးနေ့)တွင် ပြည်သူ့ငွေစာရင်းကော်မတီကို ဥက္ကဋ္ဌ (၁)ဦး၊ အတွင်းရေးမှူး(၁)ဦးနှင့် အဖွဲ့ဝင်(၁၃)ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့ငွေစာရင်းကော်မတီ၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းအတိုင်းဖြစ်သဖြင့် ကော်မတီ၏သက်တမ်းသည် ၃၁-၁-၂၀၁၆ ရက်နေ့အထိ ဖြစ်ပါသည်။

၃။ ပထမအကြိမ်ပြည်သူ့လွှတ်တော်သက်တမ်းကာလအတွင်း ဖွဲ့စည်းခဲ့သော ပြည်သူ့ငွေစာရင်း ကော်မတီ၏ ဖွဲ့စည်းမှုများ၊ လုပ်ငန်းဆောင်ရွက်မှုများ၊ တွေ့ရှိချက်များကို အစီရင်ခံစာရေးသားပြုစု၍ ပြည်သူ့ လွှတ်တော်သို့ တင်ပြအစီရင်ခံအပ်ပါသည်။

ရည်ရွယ်ချက်

၄။ ပထမအကြိမ်၊ ပြည်သူ့လွှတ်တော်သက်တမ်းကာလအတွင်း ပြည်သူ့ငွေစာရင်းကော်မတီ၏ ဖွဲ့စည်း ဆောင်ရွက်မှုအခြေအနေများကို မှတ်တမ်းအဖြစ် ထားရှိနိုင်စေရန်နှင့် ယခင်(၅)နှစ်တာ ကာလအတွင်း အတွေ့အကြုံများကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီမှ လေ့လာသိရှိ အထောက်အကူဖြစ်စေရန်။

နိုင်ငံတကာ ပြည်သူ့ငွေစာရင်းကော်မတီ

၅။ မြန်မာနိုင်ငံတွင် ပြည်သူ့ငွေစာရင်းကော်မတီကို ၁၉၃၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ လွတ်လပ်ရေးရပြီးနောက် တိုင်းပြည်ပြုလွှတ်တော်(ပါလီမန်) ပြည်သူ့ငွေစာရင်းကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် ဦးစံလွင်(နိုင်ငံတော်စာရင်းစစ်ချုပ်)က အောက်ပါအတိုင်း ပြောကြားခဲ့ပါသည် -

“မြန်မာပြည်ရဲ့ အခွန်တော်ငွေများ ထုတ်ယူသုံးစွဲတဲ့ကိစ္စမှာ ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်မှု အက်ဥပဒေအရ ဆောင်ရွက်ပုံနဲ့ ယခုလက်ရှိ ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဆောင်ရွက်ခြင်းမှာ များစွာခြားနားမှုရှိကြောင်းကို အထူးသဖြင့် မျက်ခြေ မပြတ်ဖို့ အလွန်ဘဲအရေးကြီးပါတယ်။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် ယခင်က ဘုရင်ခံမင်းကြီးဟာ ဘဏ္ဍာရေးကိစ္စ၊ အုပ်ချုပ်ရေးကိစ္စတို့မှာ စေတလုံးပိုင်တဲ့ ပုဂ္ဂိုလ်ကြီး ဆိုရင်မမှားပါဘူး။ လက်ရှိအခြေခံဥပဒေအရမှာဆိုရင် ဘဏ္ဍာရေးကိစ္စများနဲ့တကွ အခြားကိစ္စ အရပ်ရပ်မှာ ပါလီမန်သာလျှင် အချုပ်အခြာဖြစ်နေပြန်ပါတယ်။”

၆။ အင်္ဂလန်နိုင်ငံပါလီမန်သည် ပြည်သူ့ဘဏ္ဍာငွေများသုံးစွဲမှုကို စိစစ်ရန်အတွက် အထူး ကော်မတီတစ်ခုဖြစ်သော (Select Committee on Public Monies)ကို ၁၈၅၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၀၇ ခုနှစ်တွင် ကော်မတီ၏ နှစ်(၁၅၀)မြောက်အထိမ်းအမှတ် အခမ်းအနား ကို Holding Government to Account: 150 years of the Committee of Public Accounts ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ PAC သည် Value-for-Money ဖြစ်၊ မဖြစ်ကို Economy Efficiency, Effectiveness ဖြင့် စစ်ဆေးပါသည်။

၇။ အင်္ဂလန်နိုင်ငံ၏ ပါလီမန်ဒီမိုကရေစီစနစ်တွင် အုပ်ချုပ်ရေးအဖွဲ့ကို ဦးဆောင်သော ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများအားလုံးသည် ပြည်သူ့ကိုယ်စားလှယ်များဖြစ်ကြရပါသည်။ အုပ်ချုပ်ရေးအဖွဲ့အား Oversight လုပ်ရန်အတွက် ယခင်က ပြည်သူ့ငွေစာရင်းကော်မတီ (PAC)တစ်ခုကိုသာ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ဝန်ကြီးဌာနများအား စောင့်ကြည့်ထိန်းညှိရန် အတွက် ဝေဖန်ဆွေးနွေးခြင်း နှင့် မေးခွန်းမေးမြန်းခြင်း(Debate and Question)စနစ်ကိုသာ ကျင့်သုံးခဲ့ပါသည်။ ၁၉၇၉ ခုနှစ်တွင်မှ ဝန်ကြီးဌာနများဆိုင်ရာကော်မတီများ (Departmental Select Committees)များကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်သော မာဂရက်သက်ချာမှ ကန့်ကွက်သည့်ကြားမှ လွတ်တော်သည် အတည်ပြုခဲ့ခြင်းဖြစ်ပါသည်။

အမေရိကန်ကွန်ဂရက်၏ ဘတ်လျက်ကော်မတီ

၈။ အမေရိကန်နိုင်ငံသည် အာဏာ(၃)ရပ်ခွဲဝေမှုကို ပီပီပြင်ပြင်ကျင့်သုံးသဖြင့် သမ္မတနှင့် ဒုတိယ သမ္မတသာ ပြည်သူများမှ တိုက်ရိုက်ရွေးချယ် တင်မြှောက်ခံရသူဖြစ်ပြီး ကျန် Cabinet အဖွဲ့ဝင်များ သည် ရွေးကောက်တင်မြှောက်ခံရသူများဖြစ်ရန်မလိုပါ။ ထို့ကြောင့် Congress သည် သမ္မတ၏ အုပ်ချုပ်ရေးအဖွဲ့အား စောင့်ကြည့်ထိန်းညှိခြင်းကို အသေးစိတ်ဆောင်ရွက်ပါသည်။ ex-ante ခေါ် ကြိုတင်စိစစ်ခြင်းနှင့် ex-post ခေါ် ဆောင်ရွက်ပြီးနောက် စိစစ်ခြင်း(၂)မျိုးလုံးကို ဆောင်ရွက်ပါ သည်။ နှစ်စဉ်အရအသုံးခန့်မှန်းခြေ စာရင်း(Budget)စတင် တင်သွင်းချိန်တွင် အသေးစိတ်စိစစ်ခြင်း၊

ဘတ်ဂျက်အား အကောင်အထည်ဖော်ဆောင်ရွက်နေစဉ်တွင် Oversight လုပ်ခြင်း၊ ဘတ်ဂျက်အား သုံးစွဲပြီးနောက် Government Accountability Office(GAO)ဖြင့် စစ်ဆေး၍ သက်ဆိုင်ရာ ကော်မတီများသို့ အစီရင်ခံပါသည်။ ထိုလုပ်ငန်းများကို Congress သည် တိုက်ရိုက်ဆောင်ရွက် နိုင်ခြင်းမရှိပါ။ ကော်မတီများမှတစ်ဆင့်သာ ဆောင်ရွက်ရပါသည်။ ကော်မတီများအား တရားရုံး များကဲ့သို့ ဆင့်ခေါ်နိုင်ခွင့် (Subpoena) အာဏာပေးအပ်ထားသည့်အပြင် ကော်မတီကြားနာမှုများ တွင် လာရောက်ထွက်ဆိုသော သက်သေများသည် ကျမ်းကျိန်ကြရပါသည်။

၉။ အမေရိကန်နိုင်ငံ Congress တွင် ကော်မတီတစ်ခုချင်း၏ လုပ်ငန်းတာဝန်များ (Committees and their Legislative Jurisdiction) ကို သတ်မှတ်ထားသည့်အပြင် (General Oversight Responsibilities, Special Oversight Functions နှင့် Additional Functions of Committees) များကို သတ်မှတ်ပြဌာန်းထားပါသည်။ ထို့အပြင် နှစ်စဉ်ဘတ်ဂျက်အား စိစစ်ရာတွင် ကော်မတီများ လိုက်နာလုပ်ဆောင်ရန်အတွက် Budget Act Responsibilities ကို ထုတ်ပြန် ထားပါသည်။ ကော်မတီများသည် (၂)နှစ်တစ်ကြိမ် လွှတ်တော်စတင်သည်နှင့် ကော်မတီတစ်ခုချင်း အလိုက် Written Rules များကို ရေးဆွဲချမှတ်ရပါသည်။ ကော်မတီတစ်ခုချင်းအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာနများအား စောင့်ကြည့်ထိန်းညှိမည့်အစီအစဉ် (Oversight Plan)ရေးဆွဲ၍ လွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူထားရပါသည်။

၁၀။ အမေရိကန်နိုင်ငံ Congress ၏ အမြဲတမ်းကော်မတီနှင့် အမြဲတမ်းကော်မတီ၏ Sub Committee များသည် မိမိတို့နှင့်သက်ဆိုင်သော အစိုးရအဖွဲ့ဌာနများ၏ အလဟဿဖြစ်မှု (Waste)၊ လိမ်လည်မှု (Fraud)၊ အလွဲသုံးစားပြုမှု(Abuse)၊ ညံ့ဖျင်းသော စီမံခန့်ခွဲမှု (Mismanagement)များနှင့် ပတ်သက်၍ ကြားနာမှု(Hearing)ကို ရက်ပေါင်း(၁၂၀)လျှင် အနည်းဆုံးတစ်ကြိမ် ပြုလုပ်ရပါသည်။ ကော်မတီများသည် ကော်မတီ၏(၆)လတစ်ကြိမ် ပုံမှန် အစီရင်ခံစာများကို လွှတ်တော်သို့တင်သွင်းရပါသည်။

မြန်မာနိုင်ငံပြည်သူ့ငွေစာရင်းကော်မတီ

၁၁။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေးအဖွဲ့ကို ဦးဆောင်သော နိုင်ငံတော် အကြီးအကဲဖြစ်သည့် သမ္မတနှင့် ဒုတိယသမ္မတများအပါအဝင် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများအားလုံးသည် ပြည်သူများရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ် များမဟုတ်ပါ။ ထို့ကြောင့် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လွှတ်တော်များသည် အုပ်ချုပ်ရေးအဖွဲ့အား အထူးစောင့်ကြည့်ထိန်းညှိရန် လိုအပ်မည်ဖြစ်ပါသည်။

၁၂။ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ၏ ထူးခြားချက်မှာ ပြည်ထောင်စုအဆင့်တွင် အမေရိကန် နိုင်ငံကွန်ဂရက်၏ပုံစံဖြစ်သော အာဏာခွဲဝေမှု (Separation of Power) စနစ်ကို ချမှတ်ထားသော် လည်း ကော်မတီဖွဲ့စည်းမှုတွင် အင်္ဂလန်ပါလီမန်စနစ်တွင် ကျင့်သုံးသော ပြည်သူ့ငွေစာရင်းကော်မတီ (PAC) ကို ဖွဲ့စည်းရန် အတိအကျဖော်ပြထားခြင်း ဖြစ်ပါသည်။ အမေရိကန်နိုင်ငံ၏ပုံစံအရ ကက်ဘီနက် အဖွဲ့ဝင်များသည် ပြည်သူ့ကိုယ်စားလှယ်များ မဟုတ်သည့်အပြင် လွှတ်တော်ထဲ တွင်မရှိသဖြင့် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လွှတ်တော်သည် ပြည်သူများ၏ ကိုယ်စား အစိုးရအဖွဲ့၏ဘတ်ဂျက်ကို အသေးစိတ်စိစစ်သင့်သည်မှာ ဖြစ်သင့်သော လုပ်ဆောင်မှု ပင်ဖြစ်ပါသည်။ အမေရိကန်ကွန်ဂရက်တွင် ဘတ်ဂျက်ကော်မတီကို လွှတ်တော်(၂)ရပ်လုံးတွင် ဖွဲ့စည်း ထားပါသည်။ သို့ရာတွင် မြန်မာနိုင်ငံ၌ အမြဲတမ်းကော်မတီ (Standing Committee) ဟု ခေါ်ဆိုရမည့် ကော်မတီ(၄)ခုတွင် ဘတ်ဂျက်ကော်မတီ ပါဝင်ခြင်းမရှိပါ။ ဘတ်ဂျက်ကော်မတီကို ဖွဲ့စည်းလျှင် ယာယီကော်မတီဟု ခေါ်ဆိုရမည့် (ad-hoc committee) အနေဖြင့်သာ စိစစ်ရမည်ဖြစ် ပါသည်။ ထို့ကြောင့် ပြည်သူ့ငွေစာရင်းကော်မတီသည် ဘတ်ဂျက်ကိစ္စများကိုပါ ဆောင်ရွက်ရန် တာဝန်ရှိလာပါသည်။

၁၃။ မြန်မာနိုင်ငံ၏ ပါလီမန်စနစ်သည် လွှတ်တော်(၂)ရပ်စနစ် (bi-cameral) စနစ်ဟု ခေါ်ဆိုရ မည်ဖြစ်သော်လည်း နိုင်ငံတော်အတွက် အရေးကြီးဆုံးဖြစ်သော နှစ်စဉ်လွှတ်တော်သို့ တင်သွင်းရသည့် ဥပဒေကြမ်း(၃)ခုကို ပြည်ထောင်စုလွှတ်တော်သို့သာ တင်သွင်းနိုင်ခြင်း၊ အခြားဥပဒေကြမ်းများတွင် လည်း လွှတ်တော်(၂)ရပ် သဘောကွဲလွဲလျှင် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရခြင်း တို့ကြောင့် အနှစ်သာရအားဖြင့် ပြည်ထောင်စုလွှတ်တော်သည်သာ ဆုံးဖြတ်ချက်ချမှတ်နိုင်သော လွှတ်တော်(၁)ရပ်စနစ် (uni-cameral) စနစ်ကဲ့သို့ ဖြစ်နေပါသည်။ အမေရိကန်နိုင်ငံ၏စနစ်တွင် လွှတ်တော် (၂)ရပ်စလုံးမှသဘောမတူလျှင် ဥပဒေမဖြစ်ပါ။ သဘောမတူညီမှုများကို ပူးပေါင်း ကော်မတီဖွဲ့စည်းညှိနှိုင်းလေ့ရှိသော်လည်း လွှတ်တော်(၂)ရပ် ပူးပေါင်းထိုင်ပြီး မဲခွဲဆုံးဖြတ်ခြင်းမျိုး ပြုလုပ်၍မရပါ။

၁၄။ လွှတ်တော်များစတင်စအချိန်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာများကို လွှတ်တော် (၂)ရပ်လုံးသို့ ပေးပို့ခဲ့ပါသည်။ ယခင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက် တွင် နိုင်ငံတော်ခေါင်းဆောင်များ၏ လမ်းညွှန်ချက်အရ ဝန်ကြီးဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက်များ အောင်မြင်မှု ရှိ/မရှိအပေါ် စစ်ဆေးသည့်အစီရင်ခံစာ (Performance Audit Report) ကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ ၃၀-၉-၂၀၁၁ ရက်စွဲပါစာအမှတ်၊ စဆ/၂၁၈(၄၅/၂၀၁၁)ဖြင့် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြပြီး ပြည်သူ့လွှတ်တော် ပြည်သူ့ငွေ

စာရင်းကော်မတီနှင့် အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီတို့သို့ မိတ္တူပေးပို့ခဲ့ပါသည်။ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီသည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနက တည်ဆောက်ပြီးစီးသော မြစ်ရေတင်စီမံကိန်း များနှင့်ပတ်သက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းကော်မတီ ၏သုံးသပ်အကြံပြုချက်အစီရင်ခံစာ အမှတ်စဉ်(၁/၂၀၁၂)ဖြင့်လည်းကောင်း၊ လယ်ယာစိုက်ပျိုး ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းဦးစီးဌာနက တည်ဆောက်ပြီးစီးသော ရေလှောင်တံ များ၊ ရေလွှဲဆည်များနှင့်ပတ်သက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာအပေါ် ပြည်သူ့ ငွေစာရင်းကော်မတီ၏ သုံးသပ်အကြံပြုချက်အစီရင်ခံစာအမှတ်စဉ် (၂/၂၀၁၂)တို့ဖြင့်လည်းကောင်း ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့ပါသည်။

ဘတ်ဂျက်ကို စိစစ်ခြင်း

၁၅။ အင်္ဂလန်နိုင်ငံ၏စနစ်တွင် အနိုင်ရသည့်ပါတီသည် အစိုးရအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ အစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်သည့် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် လွှတ်တော်အတွင်းရှိနေခြင်း၊ ဝန်ကြီးချုပ်ကိုယ်တိုင် လွှတ်တော်သို့ မေးခွန်းများလာရောက်ဖြေကြားရခြင်းတို့ကြောင့် လွှတ်တော် နှင့် အုပ်ချုပ်ရေးအဖွဲ့တို့သည် တပေါင်းတစည်းတည်းဖြစ်ကာ မိမိအစိုးရအဖွဲ့မှတင်သည့် ဘတ်ဂျက်ကို လွှတ်တော်များမှအချိန်ယူ၍ အသေးစိတ်စိစစ်မှုမပြုလုပ်ခြင်းဖြစ်ပါသည်။ သို့ရာတွင် နောက်ပိုင်း ကာလများတွင် အစိုးရအဖွဲ့ကို ပါတီတစ်ခုတည်းမှ ဖွဲ့စည်းနိုင်ခြင်းမရှိဘဲ ညွန့်ပေါင်းအစိုးရများ ဖွဲ့စည်းလာရသည်နှင့်အမျှ အင်္ဂလန်စနစ်ကိုကျင့်သုံးသည့် လွှတ်တော်များသည်လည်း အစိုးရအဖွဲ့၏ ဘတ်ဂျက်ကို အချိန်ယူစိစစ်မှုများ ပြုလုပ်လာကြပါသည်။

၁၆။ ဘတ်ဂျက်ရေးဆွဲတင်ပြခြင်းသည် ရှုပ်ထွေးသည့်အပြင် ပညာရပ်ပိုင်းဆိုင်ရာများပါရှိခြင်း၊ ဈေးကွက်စီးပွားရေးစနစ်တွင် ပစ္စည်းအမျိုးအစား၊ အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုး ဖြစ်နိုင်ခြင်းတို့ကြောင့် ပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် ထိရောက်မှန်ကန်သည့် စိစစ်မှုကို ပြုလုပ်ရန် အခက်အခဲရှိပါသည်။ အချို့သော လွှတ်တော်များတွင် ဘတ်ဂျက်ကိုစိစစ်နိုင်ရန်အတွက် ခန့်မှန်းခြေကော်မတီ (Estimate Committee)ကို ဖွဲ့စည်းထားလေ့ရှိပါသည်။ ပြည်သူ့ကိုယ်စားလှယ် များကို အထောက်အကူဖြစ်စေရန် အမေရိကန်နိုင်ငံ ကွန်ဂရက်တွင် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် Congressional Budget Office(CBO)ကဲ့သို့ အဖွဲ့အစည်းမျိုးကို အင်္ဂလန်ပါလီမန်စနစ်ကျင့်သုံး သည့် နိုင်ငံများတွင်လည်း ဖွဲ့စည်းဆောင်ရွက် လာကြပါသည်။ Parliamentary Budget Office (PBO)ဟု ခေါ်ပါသည်။

အရှုံးပေါ်နေသော နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများကို စိစစ်ခြင်း

၁၇။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများအနက် စွမ်းအင် ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ အရှုံးပေါ်နေသော စက်ရုံများနှင့် စက်မှုဝန်ကြီးဌာနအောက်ရှိ အရှုံးပေါ်နေသောစက်ရုံများကို ဆက်လက်ဆောင်ရွက်ရန် သင့်၊ မသင့် စိစစ်သုံးသပ်၍ ပြည်သူ့လွှတ်တော်သို့ တင်ပြနိုင်ရေးအတွက် ပြည်သူ့ငွေစာရင်းကော်မတီသည် အောက်ပါ စက်ရုံများနှင့်ပတ်သက်၍ တာဝန်ရှိသူများအား ခေါ်ယူမေးမြန်းကြားနာမှုကို လွှတ်တော်ဝင်းအတွင်းရှိ အိုင်-၃ အဆောင်အပေါ်ထပ် အစည်းအဝေးခန်းမတွင် ၂-၈-၂၀၁၃ ရက်နေ့ (၁၀၃၀)အချိန်မှ (၁၂၃၀) အချိန်ထိ ပြုလုပ်ခဲ့ပါသည်။ -

(က) မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

- (၁) အမှတ်(၂) ဓာတ်မြေဩဇာစက်ရုံ(ကျွန်းချောင်း)
- (၂) အမှတ်(၃) ဓာတ်မြေဩဇာစက်ရုံ(ကျော်စွာ)
- (၃) မက်သနောစက်ရုံ (ဆိပ်သာ)

(ခ) စက္ကူနှင့်အိမ်သုံးပစ္စည်းလုပ်ငန်း

- (၁) စက္ကူစက်ရုံ(ရေနီ)
- (၂) ဟိုက်ဒရိုလျင်ပါအောက်ဆိုင်စက်ရုံ(ချောက်)
- (၃) အပ်ချုပ်စက် စက်ရုံ(ကျောက်ဆည်)

(ဂ) အမှတ်(၃)အကြီးစား စက်မှုလုပ်ငန်း

- (၁) အမှတ်(၃၆)အကြီးစားစက်ရုံ(ကျောက်ဆည်)
 - (ကက) မှန်စက်ရုံ (ပုသိမ်)၊ Sheet Glass Factory
 - (ခခ) မှန်စက်ရုံ (ကျောက်ဆည်)၊ Float Glass Factory

၁၈။ အထက်ပါစက်ရုံများနှင့်ပတ်သက်၍ တွေ့ရှိသုံးသပ်ချက်နှင့် ပြည်သူ့ငွေစာရင်းကော်မတီ၏ သဘောထားမှတ်ချက်ကို ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ထံ တင်ပြခဲ့ပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်ခြင်း

၁၉။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၁၁(ည)တွင် မိမိဆောင်ရွက်ချက်ကို နိုင်ငံတော် သမ္မတမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြခြင်းဟု ဖော်ပြထားသဖြင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၁၁(က)၊ ပုဒ်မ ၁၁(ည)တို့ကို ပြင်ဆင်၍ ပုဒ်မ ၁၁(ဌ)၏ နောက်တွင် (ချ)ကို ဖြည့်စွက်ရန် ပြည်သူ့ငွေစာရင်းကော်မတီကိုယ်စား အတွင်းရေးမှူးမှ ဥပဒေကြမ်းတင်သွင်းခဲ့ပါသည်။ ၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃ အဖြစ် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့ပါသည်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြည်သူ့ငွေစာရင်း ကော်မတီအနေဖြင့် ဒုတိယအကြိမ် ပြင်ဆင်ခဲ့ရာ ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၄၃ အဖြစ် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ ပါသည်။

၂၀။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်ပြီးသည့်နောက်ပိုင်းမှစ၍ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ တစ်နှစ်လျှင်(၂)ကြိမ်တင်သွင်းသည့် (၆)လပတ်အစီရင်ခံစာနှင့် တစ်နှစ်လျှင် (၁)ကြိမ် တင်သွင်းသည့် နှစ်ပတ်လည်အစီရင်ခံစာများကို ပြည်ထောင်စုလွှတ်တော်သို့သာ ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့် ပေးပို့ခဲ့ပါသည်။ အစီရင်ခံစာများအပေါ် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီကသာ ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၇၂ (က)နှင့်အညီ ပြည်သူ့ငွေစာရင်းကော်မတီဝင်အားလုံး သို့တည်း မဟုတ် ပြည်သူ့ငွေစာရင်းကော်မတီ (၁၅)ဦးအနက် (၇)ဦးသည်လည်းကောင်း၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ တာဝန်ပေးချက်အရ တာဝန်ထမ်းဆောင်ကြရ ပါသည်။

ကော်မတီဖွဲ့စည်းခြင်း

၂၁။ ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီကို ၂၀၁၁ ခုနှစ် မတ်လ ၃ ရက်နေ့တွင် အောက်ပါကိုယ်စားလှယ် (၁၅)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ (*)ပြထားသော လွှတ်တော် ကိုယ်စားလှယ် (၁၁)ဦးသည် စတင်ဖွဲ့စည်းသည်မှ သက်တမ်းကုန်ဆုံးချိန်ထိ ကော်မတီတွင် တာဝန် ထမ်းဆောင်ခဲ့ ကြပါသည်။ -

(က)	ဦးသူရိန်ဇော်(*)	ကော့ကရိတ်မဲဆန္ဒနယ်	ဥက္ကဋ္ဌ
		ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ	
(ခ)	ဦးစိုင်းသီဟကျော်(*)	မိုင်းရယ်မဲဆန္ဒနယ်	အဖွဲ့ဝင်
		ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ	

(ဂ)	ဦးမန်းမောင်မောင်ဉာဏ်	ပန်းတနော်မဲဆန္ဒနယ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ	အဖွဲ့ဝင်
(ဃ)	ဒေါ်တင်နွယ်ဦး(*)	ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ	အဖွဲ့ဝင်
(င)	ဦးခွန်မောင်သောင်း(*)	ပင်လောင်း မဲဆန္ဒနယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ	အဖွဲ့ဝင်
(စ)	ဦးခွန်လိန်း (*)	ဖလမ်းမဲဆန္ဒနယ် ချင်းတိုးတက်ရေးပါတီ	အဖွဲ့ဝင်
(ဆ)	ဦးစိုးမြင့် (*)	ဒိုက်ဦးမဲဆန္ဒနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ	အဖွဲ့ဝင်
(ဇ)	ဦးကြည်သာ	ဝှမဲဆန္ဒနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ	အဖွဲ့ဝင်
(ဈ)	ဦးအောင်မြသန်း	ညောင်တုန်းမဲဆန္ဒနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ	အဖွဲ့ဝင်
(ည)	ဦးဟောက်ခန့်မန်	တွန်းဇံမဲဆန္ဒနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ	အဖွဲ့ဝင်
(ဋ)	ဦးအောင်လင်းလှိုင်(*)	ဘုတ်ပြင်းမဲဆန္ဒနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ	အဖွဲ့ဝင်
(ဌ)	ဒေါက်တာဝင်းမြင့်(*)	လှိုင်မဲဆန္ဒနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ	အဖွဲ့ဝင်
(ဍ)	ဒေါ်မိယဉ်ချမ်း(*)	ကျိုက်မရောမဲဆန္ဒနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ	အဖွဲ့ဝင်

- (ဗ) ဦးမိုးဇော်ဟိန်း(*) ကသာမဲဆန္ဒနယ် အဖွဲ့ဝင်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
- (ဏ) ဦးမောင်တိုး(*) မင်းလှမဲဆန္ဒနယ် အတွင်းရေးမှူး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

၂၂။ ပြည်သူ့ငွေစာရင်းကော်မတီအဖွဲ့ဝင်များသည် အောက်ပါအတိုင်း ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပါသည် -

- (က) ပြည်သူ့လွှတ်တော်၏ ၅-၉-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၀/၂၀၁၁ ဖြင့် ဦးကြည်သာ (ဝှဲမဲဆန္ဒနယ်)နှင့် ဦးအောင်မြသန်း(ညောင်တုန်းမဲဆန္ဒနယ်)တို့ အစား ဦးသန့်ဇင်(ကြို့ပင်ကောက်မဲဆန္ဒနယ်)နှင့် ဦးညီညီမြင့်(အုတ်တွင်း မဲဆန္ဒနယ်) တို့ဖြင့်ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။
- (ခ) ပြည်သူ့လွှတ်တော်၏ ၁၅-၂-၂၀၁၁ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၄/၂၀၁၁ ဖြင့် အဖွဲ့ဝင် ဦးသန့်ဇင် (ကြို့ပင်ကောက်မဲဆန္ဒနယ်)အစား တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးမြင့်ကိုကိုနှင့် အစားထိုးဖွဲ့စည်းခဲ့ပါသည်။
- (ဂ) ပြည်သူ့လွှတ်တော်၏ ၂၁-၈-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၆/၂၀၁၂ ဖြင့် အဖွဲ့ဝင် ဦးဟောက်ခန့်မန်(တွန်းဇံမဲဆန္ဒနယ်)အစား ဦးအောင်စိုးမြင့် (တောင်ငူ မဲဆန္ဒနယ်) ကို အစားထိုးထည့်သွင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
- (ဃ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ ၁၄-၂၀၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၈/၂၀၁၃ ဖြင့် ဦးမန်းမောင်မောင်ညာဏ် (ပန်းတနော် မဲဆန္ဒနယ်)အား ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးအပ် ခဲ့ပါသည်။
- (င) ပြည်သူ့လွှတ်တော်၏ ၂၂-၃-၂၀၁၃ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၆/၂၀၁၃ ဖြင့် လစ်လပ်နေသော အဖွဲ့ဝင်နေရာတွင် ဦးမင်းဆွေ (ဒိုက်ဦးမဲဆန္ဒနယ်)ကို ဖြည့်စွက် ဖွဲ့စည်းခဲ့ပါသည်။
- (စ) ပြည်သူ့လွှတ်တော်၏ ၂၈-၈-၂၀၁၃ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၂၂/၂၀၁၃ ဖြင့် အဖွဲ့ဝင် ဦးအောင်စိုးမြင့် (တောင်ငူမဲဆန္ဒနယ်)အား သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီသို့ ပြောင်းရွှေ့ပြီး၊ ယင်းကော်မတီမှ

ဦးဝင်းထိန် (မိတ္ထီလာမဲဆန္ဒနယ်)အား ပြည်သူ့ငွေစာရင်းကော်မတီသို့ ပြောင်းရွှေ့
တာဝန်ပေးအပ်ခဲ့ပါသည်။

(ဆ) ပြည်သူ့လွှတ်တော်၏ ၁၉-၁၁-၂၀၁၅ ရက်စွဲပါအမိန့်ကြော်ငြာ စာအမှတ်
(၁၀၃/၂၀၁၅) ဖြင့် ပြည်သူ့ငွေစာရင်းကော်မတီ၏ လစ်လပ်နေသောအဖွဲ့ဝင်နေရာ၌
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးခင်မောင်ထွန်းကို
ထည့်သွင်းဖွဲ့စည်းခဲ့ပါသည်။

၂၃။ ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ၏ပထမအကြိမ်သက်တမ်း နောက်ဆုံးကာလ
တွင် တာဝန်ထမ်းဆောင်ခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၅) ဦးမှာ အောက်ပါအတိုင်း
ဖြစ်ပါသည်-

(က)	ဦးသူရိန်ဇော်	ကော့ကရိတ်မဲဆန္ဒနယ်	ဥက္ကဋ္ဌ
		ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ	
(ခ)	ဦးစိုင်းသီဟကျော်	မိုင်းရယ်မဲဆန္ဒနယ်	အဖွဲ့ဝင်
		ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ	
(ဂ)	ဦးမင်းဆွေ	ဒိုက်ဦးမဲဆန္ဒနယ်	အဖွဲ့ဝင်
		ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ	
(ဃ)	ဒေါ်တင်နွယ်ဦး	ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်	အဖွဲ့ဝင်
		အမျိုးသားဒီမိုကရေစီအင်အားစုပါတီ	
(င)	ဦးခွန်မောင်သောင်း	ပင်လောင်း မဲဆန္ဒနယ်	အဖွဲ့ဝင်
		ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ	
(စ)	ဦးခွန်လိန်း	ဖလမ်းမဲဆန္ဒနယ်	အဖွဲ့ဝင်
		ချင်းတိုးတက်ရေးပါတီ	
(ဆ)	ဦးညီညီမြင့်	အုတ်တွင်းမဲဆန္ဒနယ်	အဖွဲ့ဝင်
		ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ	

(ဇ)	ဦးစိုးမြင့်	ဒိုက်ဦးမဲဆန္ဒနယ်	အဖွဲ့ဝင်
		ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ	
(ဈ)	ဗိုလ်မှူးကြီးခင်မောင်ထွန်း	တပ်မတော်သားကိုယ်စားလှယ်	အဖွဲ့ဝင်
(ည)	ဦးဝင်းထိန်	မိတ္ထီလာမဲဆန္ဒနယ်	အဖွဲ့ဝင်
		အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ	
(ဋ)	ဦးအောင်လင်းလှိုင်	ဘုတ်ပြင်းမဲဆန္ဒနယ်	အဖွဲ့ဝင်
		ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ	
(ဌ)	ဒေါက်တာဝင်းမြင့်	လှိုင်မဲဆန္ဒနယ်	အဖွဲ့ဝင်
		ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ	
(ဍ)	ဒေါ်မိယဉ်ချမ်း	ကျိုက်မရောမဲဆန္ဒနယ်	အဖွဲ့ဝင်
		ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ	
(ဎ)	ဦးမိုးဇော်ဟိန်း	ကသာမဲဆန္ဒနယ်	အဖွဲ့ဝင်
		ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ	
(ဏ)	ဦးမောင်တိုး	မင်းလှမဲဆန္ဒနယ်	အတွင်းရေးမှူး
		ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ	

မှတ်ချက်။ ဦးစိုင်းသီဟကျော် သည် ပါတီပြောင်းသွားသောကြောင့် ဖြစ်ပါသည်။

ပညာရှင်များ တွဲဖက်ခြင်း

၂၄။ ပြည်သူ့လွှတ်တော်ရုံး၊ အစည်းအဝေးနှင့် ကော်မတီဌာနကြီး၏ ၁၅-၇-၂၀၁၃ ရက်စွဲပါ စာအမှတ်၊ ၀၅/ပသ(ကမတ)/၂၀၁၃-၁၄၃ဖြင့် ပြည်သူ့လွှတ်တော်ကော်မတီများက ဥပဒေရေးရာ ကိစ္စများဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရေးအတွက် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်မှ ဒေါက်တာတင်လတ်နှင့် ဒေါ်ညိုညိုလှ တို့အား ပြည်သူ့ငွေစာရင်း ကော်မတီသို့ တွဲဖက်ပေးထားပါသည်။

တပ်မတော်သားကိုယ်စားလှယ် လေ့လာသူများ

၂၅။ ပြည်သူ့လွှတ်တော်ရုံး၏ ၅-၂-၂၀၁၅ ရက်စွဲဖြင့်ထုတ်ပြန်သော အမိန့်အမှတ် (၁/၂၀၁၅)ဖြင့် အောက်ဖော်ပြပါတပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ပြည်သူ့ငွေစာရင်း ကော်မတီ လေ့လာသူများအဖြစ် တာဝန်ပေးအပ်ထားပါသည်-

- | | | |
|-----|-------------|-----------------------------|
| (က) | ကြည်း ၂၁၆၈၀ | ဒုတိယဗိုလ်မှူးကြီးသိမ်းထွဋ် |
| (ခ) | ကြည်း ၂၂၆၄၈ | ဒုတိယဗိုလ်မှူးကြီးမိုးကျော် |
| (ဂ) | ကြည်း ၂၈၇၇၉ | ဗိုလ်မှူးအောင်ပိုင်ဦး |
| (ဃ) | ရေ ၃၇၉၇ | ဗိုလ်မှူးတင့်လွင်စိုး |
| (င) | လေ ၂၄၆၄ | ဗိုလ်မှူးရဲမြင့်လွင် |

ကော်မတီ၏တာဝန်များ

၂၆။ (နည်းဥပဒေ -၆၈) ကော်မတီသည်-

- (က) ပြည်ထောင်စုအစိုးရ၏ အသုံးစာရင်းနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာတို့ကိုစိစစ်ရမည်။ ယင်းသို့ စိစစ်ရာတွင်ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုသောငွေကို သတ်မှတ်ထားသည့်ကိစ္စအတွက်သာလျှင် သုံးစွဲခြင်း ရှိ/မရှိ၊ စည်းမျဉ်းစည်းကမ်းနှင့်အညီသုံးစွဲခြင်းရှိ/မရှိနှင့်ခွင့်ပြုသည့်ရည်ရွယ်ချက်အတိုင်း ထိရောက်မှန်ကန်စွာ သုံးစွဲခြင်း ရှိ/မရှိတို့ကို စိစစ်ရမည်။
- (ခ) ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုထားသောငွေကို ထိရောက်မှန်ကန်စွာသုံးစွဲ ခဲ့ခြင်း ရှိ/မရှိ စိစစ်နိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းဌာနများသို့ သွားရောက် စစ်ဆေးနိုင်သည်။
- (ဂ) အောက်ပါကိစ္စများနှင့် စပ်လျဉ်း၍ လွှတ်တော်သို့တင်ပြရမည်-
 - (၁) ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုအစိုးရ၏ တောင်းဆိုချက်အရ ကိစ္စရပ်တစ်ခုအတွက် ခွင့်ပြုထားသော သုံးငွေတစ်ရပ်ရပ်ကို အခြား ကိစ္စရပ်အတွက် ခေါင်းစဉ်ပြောင်း၍ သုံးသည့်ကိစ္စများ။
 - (၂) ခွင့်ပြုထားသည့် သုံးငွေတစ်ရပ်အတွင်း ခေါင်းစဉ်ပြောင်း၍ သုံးစွဲရာ၌ ဘဏ္ဍာရေး နှင့်အခွန်ဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်းများနှင့် ညီညွတ်မှုမရှိသည့်ကိစ္စများ။

(၃) သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းသို့ လမ်းညွှန်သင့်သော ဘဏ္ဍာငွေ သုံးစွဲပုံနည်းလမ်းအားနည်းချက်များ။

(၄) ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပေးရန် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ကတောင်းဆိုသော အသုံးစရိတ်များနှင့်စပ်လျဉ်းသည့်ကိစ္စများ။

၂၇။ (နည်းဥပဒေ ၆၉) ကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ စီးပွားရေးဆိုင်ရာလုပ်ငန်း များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏အမိန့်အရပြုလုပ်သည့်စာရင်းများနှင့်ယင်းစာရင်းများအပေါ် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာတို့ကို စိစစ်ရမည်။

၂၈။ (နည်းဥပဒေ ၇၀) ကော်မတီသည် နိုင်ငံတော်သမ္မတ၏ အမိန့်အရ ရငွေတစ်ရပ်ရပ်ကို စစ်ဆေးသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာကိုလည်းကောင်း၊ သို့လျှော့သိမ်းဆည်း ထားသော ကုန်ပစ္စည်းများနှင့် စပ်လျဉ်းသည့် စာရင်းများ၊ ကုန်ပစ္စည်းများကို စစ်ဆေးသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာကိုလည်းကောင်း စိစစ်ရမည်။

၂၉။ (နည်းဥပဒေ ၇၁) ကော်မတီက စိစစ်ပေးရန်လိုအပ်သော ကိစ္စနှင့်စပ်လျဉ်း၍ ကော်မတီ သည်-

- (က) ပြည်ထောင်စုလွှတ်တော်၏ အကြောင်းကြားချက်အရ ဥက္ကဋ္ဌက တာဝန်ပေးအပ်ခြင်း ဖြစ်လျှင် လိုအပ်သလိုစိစစ်၍ ကော်မတီ၏ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် တို့ကို လွှတ်တော်မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်တင်ပြရမည်။
- (ခ) လွှတ်တော်၏ ဆုံးဖြတ်ချက်အရ ဥက္ကဋ္ဌက တာဝန်ပေးအပ်ခြင်းဖြစ်လျှင် လိုအပ်သလို စိစစ်၍ မိမိ၏တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်တို့ကို ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော်သို့ ပြန်လည်တင်ပြရမည်။
- (ဂ) လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ တင်ပြချက်အရ စိစစ်ရန်လိုအပ်သည်ဟု လွှတ်တော်က ဆုံးဖြတ်၍ ဥက္ကဋ္ဌကတာဝန်ပေးအပ်ခြင်းဖြစ်လျှင် လိုအပ်သလို စိစစ်ပြီး မိမိ၏တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်တို့ကို ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော်သို့ ပြန်လည်တင်ပြရမည်။

ကော်မတီ၏အစီရင်ခံစာတင်ပြခြင်း

၃၀။ (နည်းဥပဒေ ၇၆) ကော်မတီ၏ အစီရင်ခံစာ တင်ပြခြင်းနှင့်စပ်လျဉ်း၍-

- (က) ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးသည် အစီရင်ခံစာကိုလက်မှတ်ရေးထိုး၍ ဥက္ကဋ္ဌထံတင်ပြရမည်။
- (ခ) ကော်မတီဝင်များသည် ကော်မတီ၏အစီရင်ခံစာကိုသဘောတူကြောင်း လက်မှတ်ရေးထိုးရမည်။ သို့ရာတွင် သဘောကွဲလွဲချက်များရှိပါက ထိုသဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ်ရေးထိုးပြီးအစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်။
- (ဂ) အစီရင်ခံစာကို တင်ပြပြီးနောက် ဥက္ကဋ္ဌက သတ်မှတ်သည့် ၄ ရက်ထက်မစော ၁၀ ရက်ထက် နောက်မကျသော နေ့တစ်နေ့တွင် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီကတာဝန်ပေးအပ်ထားသော ကော်မတီဝင်တစ်ဦးသည် အစီရင်ခံစာကို ဆွေးနွေးရန်လွှတ်တော်သို့အဆိုတင်သွင်းရမည်။
- (ဃ) အစီရင်ခံစာကိုလွှတ်တော်ကိုယ်စားလှယ်များကပြင်ဆင်ချက်များပြုလုပ်ခွင့်မရှိ။
- (င) အစီရင်ခံစာကို ဆွေးနွေးပြီးသောအခါ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်ထားသော ကော်မတီဝင်တစ်ဦးသည် အစီရင်ခံစာကို လွှတ်တော်ကသဘောတူလက်ခံရန်အဆိုတင်သွင်းရမည်။

၃၁။ (နည်းဥပဒေ ၇၇) ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သောကိစ္စကိုသော်လည်းကောင်း၊ ကော်မတီတွင်ဆွေးနွေးသော ဆွေးနွေးချက်များကိုသော်လည်းကောင်း ပြင်ပသို့ပေါက်ကြားခြင်းမရှိစေရ။ ကော်မတီအစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို အသေးစိတ်မှတ်တမ်းတင်၍ ကော်မတီကအတည်ပြုထားရမည်။ ယင်းအစည်းအဝေးမှတ်တမ်းများကိုဖြန့်ဝေခြင်းမပြုရ။ လွှတ်တော်သို့ပေးပို့သော အစီရင်ခံစာမိတ္တူကို အစည်းအဝေးမှတ်တမ်းများနှင့်အတူ ပူးတွဲ၍ အမှုတွဲအဖြစ်တပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် ပြည်သူ့လွှတ်တော်ရုံးသို့ ပေးပို့ရမည်။

ကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

၃၂။ ကော်မတီတွင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအနေဖြင့် ၂၀၁၁ခုနှစ်အတွင်း(၄)ကြိမ်၊ ၂၀၁၂ ခုနှစ်အတွင်း (၅)ကြိမ်၊ ၂၀၁၃ ခုနှစ်အတွင်း (၅)ကြိမ် နှင့် ၂၀၁၄ ခုနှစ်အတွင်း (၁၀) ကြိမ်၊ ၂၀၁၅ ခုနှစ်အတွင်း (၁)ကြိမ်၊ စုစုပေါင်း (၂၅)ကြိမ် ပြုလုပ်ခဲ့ပါသည်။

မူကြမ်း

ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့်ခေါ်ယူတွေ့ဆုံမေးမြန်းခြင်း

၃၃။ ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ ပြဌာန်းချက်ပါ ကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များအရ နိုင်ငံတော်ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများကို ဖိတ်ကြား၍ မေးမြန်းဆွေးနွေးမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) ၂၀၁၁ ခုနှစ်

- (၁) ၁၆-၈-၂၀၁၁ ရက်နေ့၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန။
- (၂) ၁၇-၈-၂၀၁၁ ရက်နေ့၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး။
- (၃) ၂၄-၁၁-၂၀၁၁ ရက်နေ့၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန။

(ခ) ၂၀၁၂ ခုနှစ်

- (၁) ၁၉-၂-၂၀၁၂ ရက်နေ့၊ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန။
- (၂) ၁၃-၈-၂၀၁၂ ရက်နေ့၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်။
- (၃) ၂၀-၈-၂၀၁၂ ရက်နေ့၊ မြန်မာ့စီးပွားရေးဘဏ်။

(ဂ) ၂၀၁၃ ခုနှစ်

- (၁) ၂၁-၁-၂၀၁၃ ရက်နေ့၊ နိုင်ငံတော်သမ္မတရုံး။
- (၂) ၂၂-၁-၂၀၁၃ ရက်နေ့၊ နေပြည်တော်ကောင်စီ။
- (၃) ၂၄-၁-၂၀၁၃ ရက်နေ့၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး။
- (၄) ၂၅-၁-၂၀၁၃ ရက်နေ့၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့။
- (၅) ၆-၂-၂၀၁၃ ရက်နေ့၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန။
- (၆) ၅-၈-၂၀၁၃ရက်နေ့၊ဘဏ္ဍာရေးဝန်ကြီးဌာန၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန။
- (၇) ၁၆-၈-၂၀၁၃ ရက်နေ့၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန။

(စ) ၃၀-၁၀-၂၀၁၃ရက်နေ့ နေပြည်တော်ကောင်စီ

(ဃ) ၂၀၁၄ ခုနှစ်

(၁) ၂၈-၁-၂၀၁၄ ရက်နေ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော် ကောင်စီ။

(၂) ၁၇-၂-၂၀၁၄ ရက်နေ့ နေပြည်တော်ကောင်စီ။

(၃) ၁၀-၆-၂၀၁၄ရက်နေ့ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန။

(၄) ၂၁-၁၀-၂၀၁၄ရက်နေ့ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊နေပြည်တော်ကောင်စီ။

(၅) ၂၂-၁၀-၂၀၁၄ ရက်နေ့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ။

(င) ၂၀၁၅ ခုနှစ်

(၁) ၂၂-၇-၂၀၁၅ ရက်နေ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ငွေတိုက်ဦးစီးဌာန။

(၂) ၁၇-၈-၂၀၁၅ရက်နေ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန။

(၃) ၅-၁၀-၂၀၁၅ရက်နေ့ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန။

ပြည်ပအဖွဲ့အစည်းများနှင့်တွေ့ဆုံခြင်း

၃၄။ ပြည်သူ့ငွေစာရင်းကော်မတီအနေဖြင့်ပြည်ပအဖွဲ့အစည်းများနှင့်လက်ခံတွေ့ဆုံဆွေးနွေးမှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) ၂၀၁၁ ခုနှစ်၊ မရှိပါ။

(ခ) ၂၀၁၂ ခုနှစ်

(၁) ၂၅-၅-၂၀၁၂ ရက်နေ့တွင် IMF Deputy managing Director Mr. Naoyuki Shimoara ဦးစီးအဖွဲ့နှင့်တွေ့ဆုံခဲ့ပါသည်။

(၂) ၂၉-၅-၂၀၁၂ ရက်နေ့တွင် World Banks Public Expenditure and FinancialAccountabilit (PEFA) Mission အဖွဲ့နှင့်လည်းကောင်း Deputy managing Director Mr. Naoyuki Shimoaraအဖွဲ့နှင့် လည်းကောင်း တွေ့ဆုံခဲ့ပါသည်။

- (၃) ၃၀-၅-၂၀၁၂ ရက်နေ့တွင် UK's Department for International Development's (DFID) မှ Director General Ms.Joy Hutcheon ဦးစီးအဖွဲ့နှင့်တွေ့ဆုံခဲ့ပါသည်။
- (၄) ၂၄-၇-၂၀၁၂ ရက်နေ့တွင် Westminster Foundation for Democracy အဖွဲ့နှင့်တွေ့ဆုံခဲ့သည်။

(ဝ) ၂၀၁၃ ခုနှစ်

- (၁) ၂၁-၁၁-၂၀၁၃ ရက်နေ့တွင် UK parliament's International Development committee အဖွဲ့နှင့်တွေ့ဆုံသည်။
- (၂) ၂၂-၁၁-၂၀၁၃ ရက်နေ့တွင် The Embassy of Finland မှ Dr. Kimmo Kiljunen နှင့်လည်းကောင်း၊ Mr.Trevor Thomas, Minister Counsellor (Treasury) အဖွဲ့နှင့်လည်းကောင်းတွေ့ဆုံခဲ့ပါသည်။
- (၃) ၂၉-၁၁-၂၀၁၃ ရက်နေ့တွင် The World Bank's public financial Management (PFM) မှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။

(ဃ) ၂၀၁၄ ခုနှစ်

- (၁) ၆-၁-၂၀၁၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး Ms. Jennifer Lynn Flower ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်တွေ့ဆုံခဲ့သည်။
- (၂) ၅-၂-၂၀၁၄ ရက်နေ့တွင် UNDP မှ Edin Eigaether, Programme Specialist Warren Cahill ဦးစီးအဖွဲ့နှင့်တွေ့ဆုံခဲ့ပါသည်။
- (၃) ၁၃-၆-၂၀၁၄ ရက်နေ့တွင် IMF မှ Member of 2014 IMF Article IV consultation Missions နှင့်တွေ့ဆုံခဲ့ပါသည်။
- (၄) ၁၆-၇-၂၀၁၄ ရက်နေ့တွင် မြန်မာနိုင်ငံ EITI ညှိနှိုင်းဖော်ဆောင်ရေးရုံး (MEITI) နှင့် စီးပွားရေးနှင့်လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MDRI-CESD) တို့နှင့်တွေ့ဆုံခဲ့ပါသည်။
- (၅) ၂၉-၉-၂၀၁၄ ရက်နေ့တွင် National Democratic Institute (NDI) မှ Ms. Elizabeth Wier ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံခဲ့ပါသည်။

(င) ၂၀၁၅ ခုနှစ်

- (၁) ၂၆-၂-၂၀၁၅ ရက်နေ့တွင် World Bank မှ Mr. Abebe Adungna ဦးဆောင်သော Development Policy Financing Operation (DPF) အဖွဲ့နှင့်တွေ့ဆုံခဲ့သည်။
- (၂) ၁၈-၃-၂၀၁၅ ရက်နေ့တွင် ကနေဒါနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာကောင်စစ်ဝင် Honorable Bryon Wilfert ဦးဆောင်သော IDEA အဖွဲ့နှင့် တွေ့ဆုံခဲ့ပါသည်။
- (၃) ၂၈-၄-၂၀၁၅ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ National Security & War Course 2014/2015 (NSWG) သင်တန်းသားများနှင့် တွေ့ဆုံခဲ့ပါသည်။
- (၄) ၂၆-၆-၂၀၁၅ရက်နေ့တွင်2015IMF Article IVConsultation Missionsမှ Mr. Yongzheng Yang (YY) ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံခဲ့ပါသည်။
- (၅) ၁၇-၇-၂၀၁၅ ရက်နေ့တွင် ကနေဒါနိုင်ငံ (DFATD) မှတည်ငြိမ်ရေး ပြန်လည် တည်ဆောက်ရေး စီမံကိန်းကြီးကြပ်ရေးမှူး MR.GricKendrick ဦးဆောင် သော IDEA အဖွဲ့နှင့် တွေ့ဆုံခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲများ

၃၅။ ပြည်သူ့ငွေစာရင်းကော်မတီအနေဖြင့် ပြည်ပအဖွဲ့အစည်းများနှင့်ပြုလုပ်သော အလုပ်ရုံ ဆွေးနွေးပွဲများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) ၁၁-၂-၂၀၁၄ ရက်နေ့မှ ၁၄-၂-၂၀၁၄ ရက်နေ့ထိ လွတ်တော်ရုံးနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနရုံးအမှတ်(၂၆)တို့တွင် ပြုလုပ်သော ကမ္ဘာ့ဘဏ်၏ Public Financial Manacement (PFM) Modernization Project appraisal and negotiations အလုပ်ရုံဆွေးနွေးပွဲ။
- (ခ) ၂၂-၂-၂၀၁၄ မှ ၂၃-၂-၂၀၁၄ ထိ Royal Kumudra Hotelတွင်United Nations Democratic, Human Rights, labor မှတည်ပုံပိုး၍ Spectrum Sustainable Development Knowledge Network မှစီစဉ်ဆောင်ရွက်သော အလုပ်ရုံ ဆွေးနွေးပွဲ။

- (ဂ) ၆-၃-၂၀၁၄ မှ ၇-၃-၂၀၁၄ ရက်နေ့ထိ သင်္ဃာတိုက်တယ်တွင်ပြုလုပ်သော ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မည့် 2 Day Workshop on State Economic Enterprises အလုပ်ရုံဆွေးနွေးပွဲ။
- (ဃ) ၉-၂-၂၀၁၅ မှ ၁၀-၂-၂၀၁၅ ထိ Grand Amara Hotel တွင်ပြုလုပ်သော Unicef အစီအစဉ်ဖြင့် ဆောင်ရွက်သည့် Workshop on Public Finance for Children အလုပ်ရုံဆွေးနွေးပွဲ။
- (င) ၂၀-၂-၂၀၁၅ မှ ၂၁-၂-၂၀၁၅ ထိ လွှတ်တော်ရုံးအမှတ်(၂၀) တွင်နော်ဝေနိုင်ငံ အခြေစိုက်သဘာဝအရင်းအမြစ်များ၊ စီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့အစည်း (Natural Resource Governance institute) မှစီစဉ်ဆောင်ရွက်သောအလုပ်ရုံ ဆွေးနွေးပွဲ။
- (စ) ၁၀-၃-၂၀၁၅ ရက်နေ့ Hotel Max တွင် Inter-Parliamentary Union (IPU) and the Geneva Centre for the Democratic Control of Armed Forces (DCAF) မှ စီစဉ်ဆောင်ရွက်သောအလုပ်ရုံဆွေးနွေးပွဲ။
- (ဆ) ၁၄-၃-၂၀၁၅ ရက်နေ့ သင်္ဃာတိုက်တယ်တွင် Friedrich Ebert Stiftung (FES) က စီစဉ်ဆောင်ရွက်သော Social Protection Strategy အလုပ်ရုံ ဆွေးနွေးပွဲ။
- (ဇ) ၂၇-၄-၂၀၁၅ ရက်နေ့အမရာတိုက်တယ်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် UN Woman တို့ ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်သော Workshop on UN Security Council Resolution 1325 on Woman, Peace and Security and Related Resolutions အလုပ်ရုံဆွေးနွေးပွဲ။
- (ဈ) ၂၃-၅-၂၀၁၅ ရက်နေ့ Grand Amara Hotel တွင် UNICEF အစီအစဉ်ဖြင့် ပြုလုပ်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်နှင့် ကလေး သူငယ်များအတွက် ရပ်တည်ဆောင်ရွက်မည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍများပတ်သက်သော အလုပ်ရုံ ဆွေးနွေးပွဲ။
- (ည) ၃၁-၅-၂၀၁၅ ရက်နေ့ ရွှေနန်းတော်တိုက်တယ်တွင် International IDEA Myanmar မှ စီစဉ်ဆောင်ရွက်သော အလုပ်ရုံဆွေးနွေးပွဲ။

- (င) ၄-၇-၂၀၁၅ ရက်နေ့ Hotel Royal ACE တွင် UNICEF မှ စီစဉ်ဆောင်ရွက် သည့်ငွေကြေးကိစ္စနှင့်ပတ်သက်ပြီး စာရင်းရေးဆွဲခြင်း၊ မြန်မာနိုင်ငံ၏ နှစ်အလိုက် ဘတ်ဂျက်လျာထားမှု Database File နှင့်ပတ်သက်သော အလုပ်ရုံ ဆွေးနွေးပွဲ။

အစီရင်ခံစာများတင်သွင်းခြင်း

၃၆။ ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ၏ ၃-၃-၂၀၁၁ ရက်နေ့မှ ၂၀-၈-၂၀၁၁ ရက်နေ့ အထိဆောင်ရွက်ချက်အစီရင်ခံစာအမှတ်စဉ် (၁/၂၀၁၁)ကို ၂၀-၈-၂၀၁၁ ရက်နေ့တွင် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသို့ တင်သွင်းခဲ့သည်။ လယ်ယာ စိုက်ပျိုးရေးနှင့်ဝန်ကြီးဌာန၊ ရေအရင်းအမြစ်အသုံးချရေး ဦးစီးဌာနက တည်ဆောက်ပြီးစီးသော မြစ်ရေတင်စီမံကိန်းများနှင့်ပတ်သက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာအပေါ် သုံးသပ် အကြံပြုချက်အစီရင်ခံစာ အမှတ်စဉ် (၁/၂၀၁၂)နှင့် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနက တည်ဆောက်ပြီးစီးသည့် ရေလှောင်တံခံများ၊ ရေလွှဲဆည်များနှင့်ပတ်သက်၍ ပြည်ထောင်စု စာရင်းစစ်ချုပ်၏ အစီရင်ခံစာအပေါ် သုံးသပ်အကြံပြုချက် အစီရင်ခံစာအမှတ်စဉ် (၂/၂၀၁၂)တို့ကို ၂၆-၁-၂၀၁၂ ရက်နေ့တွင် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးသို့ တင်သွင်း ခဲ့သည်။

၃၇။ ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီသည် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးပြီးဆုံးသည့် ၂-၅-၂၀၁၂ ရက်နေ့မှ ၃-၇-၂၀၁၂ ရက်နေ့အထိ ကာလ အတွင်း ကော်မတီ၏ဆောင်ရွက်ချက်အစီရင်ခံစာ အမှတ်စဉ် (၄/၂၀၁၂)ကို ၄-၇-၂၀၁၂ ရက်နေ့တွင် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးသို့ တင်သွင်းခဲ့သည်။

၃၈။ ဒေါ်တင်နွယ်ဦး ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ နယ်စပ်ကုန်သွယ်ရေးစခန်းများ၌ သွင်းကုန်တင်သွင်းသူများအပေါ် ကြိုတင်ဝင်ငွေခွန်(သို့မဟုတ်) အမြတ်ခွန်ကောက်ခံသော်လည်း တစ်ဦးချင်းထံမှ အခွန်ရရှိမှုကို ပုံမှန်အခွန်စည်းကြပ်ရသည့် ကုမ္ပဏီ များဆိုင်ရာအခွန်ရုံး(သို့မဟုတ်) မြို့နယ်အခွန်ဦးစီးရုံးအသီးသီးသို့ သတင်းပို့အကြောင်းကြားခြင်း မရှိသော ကိစ္စရပ်များအတွက် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် စစ်ဆေးရေးယူရန်အစီအစဉ်များ ရှိမရှိနှင့် ရှိလျှင် မည်သည့်ကာလအတွင်းစိစစ်ဆောင်ရွက်ပြီး ပြည်သူ့သို့ အသိပေးပါမည်နည်းဟူသော ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ပြည်သူ့ငွေစာရင်းကော်မတီ၏ စိစစ်တွေ့ရှိချက်အစီရင်ခံစာကို ပြည်သူ့ ငွေစာရင်းကော်မတီ၏ ၁၆-၈-၂၀၁၃ ရက်စွဲပါစာအမှတ်၊ ၀၃၊ ပသ/ (ကမတ) ၂/ ၂၀၁၃-၇၁ ဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ထံတင်သွင်းခဲ့ပါသည်။

ကော်မတီဝင်များ၏ နိုင်ငံခြားခရီးစဉ်များ

၃၉။ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော်၏ ခရီးစဉ်များ

- (က) ၄-၅-၂၀၁၁ မှ ၆-၅-၂၀၁၁ ထိ စင်ကာပူနိုင်ငံသို့ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲခြင်း။
- (ခ) ၁၉-၄-၂၀၁၃ မှ ၂၈-၄-၂၀၁၃ ထိ ကနေဒါနိုင်ငံပါလီမန် လေ့လာရေးခရီးစဉ်။

၄၀။ ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုး၏ ခရီးစဉ်များ

- (က) ၂၅-၆-၂၀၁၁ မှ ၁-၇-၂၀၁၁ ထိ ရုရှားနိုင်ငံသို့ လေ့လာရေးခရီးစဉ်။
- (ခ) ၁၁-၁၂-၂၀၁၁ မှ ၁၈-၁၂-၂၀၁၁ ထိ အိန္ဒိယနိုင်ငံပါလီမန်လေ့လာရေးခရီးစဉ်။
- (ဂ) ၃၀-၆-၂၀၁၂ မှ ၁၀-၇-၂၀၁၂ ထိ အိန္ဒိယနိုင်ငံသို့ လွှတ်တော်ဆိုင်ရာသင်တန်း တက်ရောက်ခြင်း။
- (ဃ) ၈-၉-၂၀၁၂ မှ ၁၆-၉-၂၀၁၂ ထိ အမေရိကန်နိုင်ငံသို့ လေ့လာရေးခရီးစဉ်။
- (င) ၂၁-၄-၂၀၁၃ မှ ၂၆-၄-၂၀၁၃ ထိ အင်္ဂလန်နိုင်ငံသို့ လေ့လာရေးခရီးစဉ်။
- (စ) ၉-၉-၂၀၁၃ မှ ၁၃-၉-၂၀၁၃ ထိ အင်ဒိုနီးရှားနိုင်ငံသို့ ဘတ်ဂျက်ဆိုင်ရာ သင်တန်း တက်ရောက်ခြင်း။
- (ဆ) ၇-၁၀-၂၀၁၃ မှ ၁၃-၁၀-၂၀၁၃ ထိ ဆွစ်ဇာလန်နိုင်ငံသို့ IPU အစည်းအဝေး တက်ရောက်ခြင်း။
- (ဇ) ၁၆-၁၂-၂၀၁၃ မှ ၂၂-၁၂-၂၀၁၃ ထိ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ လေ့လာရေးခရီးစဉ်။
- (ဈ) ၁၆-၂-၂၀၁၄ မှ ၂၀-၃-၂၀၁၄ ထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့သို့ (၁၃၀) ကြိမ် မြောက် IPU အစည်းအဝေးတက်ရောက်ခြင်း။
- (ည) ၁၀-၁၀-၂၀၁၄ မှ ၁၆-၁၀-၂၀၁၄ ထိ ဆွစ်ဇာလန်နိုင်ငံသို့ (၁၃၁) ကြိမ်မြောက် IPU အစည်းအဝေးတက်ရောက်ခြင်း။
- (ဋ) ၂၈-၃-၂၀၁၅ မှ ၁-၄-၂၀၁၅ ထိ ဗီယက်နမ်နိုင်ငံသို့ (၁၃၂) ကြိမ်မြောက် IPU အစည်းအဝေးတက်ရောက်ခြင်း။

၄၁။ ကော်မတီအဖွဲ့ဝင် ဦးစိုင်းသီဟကျော်၏ ခရီးစဉ်များ

- (က) ၂၇-၁-၂၀၁၂ မှ ၂၂-၂၀၁၂ ထိ အိန္ဒိယနိုင်ငံသို့ဆွေးနွေးပွဲများတက်ရောက်ခြင်း။
- (ခ) ၂၆-၅-၂၀၁၂ မှ ၂၆-၂၀၁၂ ထိ ကမ္ဘောဒီးယားနိုင်ငံသို့ လေ့လာရေးခရီးစဉ်။
- (ဂ) ၂၆-၂၀၁၃ မှ ၉-၆-၂၀၁၃ ထိ ဂျာမနီနိုင်ငံသို့ လေ့လာရေးခရီးစဉ်။

၄၂။ ကော်မတီဝင် ဦးခွန်မောင်သောင်း၏ ခရီးစဉ်များ

- (က) ၁၇-၁၂-၂၀၁၂ မှ ၂၃-၁၂-၂၀၁၃ ထိ အင်ဒိုနီးရှားနိုင်ငံသို့ လေ့လာရေးခရီးစဉ်။
- (ခ) ၁၀-၁၂-၂၀၁၃ မှ ၁၄-၁၂-၂၀၁၃ ထိ အင်္ဂလန်နိုင်ငံသို့ လေ့လာရေးခရီးစဉ်။

၄၃။ ကော်မတီအဖွဲ့ဝင်ဦးစိုးမြင့် သည် ၂၀၁၂ ခုနှစ်၊ ဩဂုတ်လအတွင်း တရုတ်နိုင်ငံသို့ လေ့လာရေးခရီးစဉ် သွားရောက်ခဲ့ပါသည်။

၄၄။ ကော်မတီအဖွဲ့ဝင် ဦးခွန်လိန်း၏ ခရီးစဉ်

- (က) ၁၆-၈-၂၀၁၁ မှ ၂၄-၈-၂၀၁၁ ထိ ကမ္ဘောဒီးယားနိုင်ငံသို့ AIPA အသင်းဝင်ရန်နှင့် ASEAN အစည်းအဝေးတက်ရောက်ရန်။
- (ခ) ၁၆-၄-၂၀၁၃ မှ ၂၈-၄-၂၀၁၃ ထိ ကနေဒါနိုင်ငံသို့ ပါလီမန်လေ့လာရေးခရီးစဉ်။

၄၅။ ကော်မတီအဖွဲ့ဝင် ဒေါ်တင်နွယ်ဦးသည် ၂၆-၂၀၁၂ မှ ၁၅-၆-၂၀၁၂ ထိ ဆွီဒင်နိုင်ငံ အစိုးရအစီအစဉ်ဖြင့်ဆွီဒင်နိုင်ငံသို့ လွှတ်တော်လေ့လာရေးခရီးစဉ် သွားရောက်ခဲ့ပါသည်။

၄၆။ ကော်မတီအဖွဲ့ဝင် ဦးမိုးဇော်ဟိန်း၏ ခရီးစဉ်များ

- (က) ၈-၆-၂၀၁၂ မှ ၂၀-၆-၂၀၁၂ ထိ ဆွီဒင်၊ နော်ဝေ၊ ဒိန်းမတ်နိုင်ငံများသို့ လေ့လာရေးခရီးစဉ်။
- (ခ) ၁၀-၁၂-၂၀၁၃ မှ ၁၄-၁၂-၂၀၁၃ ထိ အင်္ဂလန်နိုင်ငံသို့ လေ့လာရေးခရီးစဉ်။

၄၇။ ကော်မတီအဖွဲ့ဝင် ဒေါက်တာဝင်းမြင့်၏ ခရီးစဉ်များ

- (က) ၂၅-၆-၂၀၁၁ မှ ၂၇-၇-၂၀၁၁ ထိ ရုရှားနိုင်ငံသို့ လေ့လာရေးခရီးစဉ်။
- (ခ) ၁၁-၁၂-၂၀၁၁ မှ ၁၈-၁၂-၂၀၁၁ ထိ အိန္ဒိယနိုင်ငံသို့ လေ့လာရေးခရီးစဉ်။
- (ဂ) ၁၂-၁-၂၀၁၂ မှ ၁၆-၁-၂၀၁၂ ထိ စင်္ကာပူနိုင်ငံသို့ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခြင်း။

- (ဃ) ၂၃-၃-၂၀၁၃ မှ ၂၄-၂၀၁၃ ထိ နယူးဇီလန်နိုင်ငံသို့ လေ့လာရေးခရီးစဉ်။
- (င) ၈-၆-၂၀၁၃ မှ ၁၈-၆-၂၀၁၃ ထိ အမေရိကန်နိုင်ငံသို့ လေ့လာရေးခရီးစဉ်။
- (စ) ၂၇-၁၁-၂၀၁၃ မှ ၃-၁၂-၂၀၁၃ ထိ ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးစဉ်။
- (ဆ) ၃-၄-၂၀၁၄ မှ ၁၄-၄-၂၀၁၄ ထိ ဟောင်ကောင်၊ တရုတ်၊ မွန်ဂိုလီးယား နိုင်ငံသို့ ချစ်ကြည်ရေးသွားရောက်ခြင်း။
- (ဇ) ၂၉-၄-၂၀၁၅ မှ ၇-၅-၂၀၁၅ ထိ အမေရိကန်နိုင်ငံသို့ ချစ်ကြည်ရေးသွားရောက်ခြင်း။
- (ဈ) ၂၆-၅-၂၀၁၅ မှ ၂၈-၅-၂၀၁၅ ထိ စင်္ကာပူနိုင်ငံသို့ ချစ်ကြည်ရေးသွားရောက်ခြင်း။

၄၈။ ကော်မတီအဖွဲ့ဝင် ဦးမင်းဆွေ၏ ခရီးစဉ်များ

- (က) ၁၅-၈-၂၀၁၂ မှ ၂၅-၈-၂၀၁၂ ထိ တရုတ်နိုင်ငံသို့ လေ့လာရေးခရီးစဉ်။
- (ခ) ၂၀-၄-၂၀၁၃ မှ ၂၇-၄-၂၀၁၃ ထိ အင်္ဂလန်နိုင်ငံသို့ လေ့လာရေးခရီးစဉ်။

၄၉။ ကော်မတီအဖွဲ့ဝင် ဦးညီညီမြင့်၏ ခရီးစဉ်များ

- (က) ၂၂-၅-၂၀၁၂ မှ ၂၉-၅-၂၀၁၂ ထိ တရုတ်နိုင်ငံသို့ လေ့လာရေးခရီးစဉ်။
- (ခ) ၂၀-၄-၂၀၁၃ မှ ၂၆-၄-၂၀၁၃ ထိ အင်္ဂလန်နိုင်ငံသို့ လေ့လာရေးခရီးစဉ်။

၅၀။ ကော်မတီအဖွဲ့ဝင် ဦးအောင်လင်းလှိုင်၏ ခရီးစဉ်များ

- (က) ၁၂-၁၀-၂၀၁၂ မှ ၂၂-၁၀-၂၀၁၂ ထိ အိန္ဒိယနိုင်ငံသို့ လွှတ်တော်ဆိုင်ရာ သင်တန်းတက်ရောက်ခြင်း။
- (ခ) ၂၆-၃-၂၀၁၅ မှ ၂၇-၃-၂၀၁၅ ထိ ဖိလစ်ပိုင်နိုင်ငံသို့ အာရှပစိဖိတ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခြင်း။

၅၁။ ကော်မတီအဖွဲ့ဝင် ဦးဝင်းထိန် သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံသို့ လေ့လာရေးခရီးစဉ်သွားရောက်ခဲ့ပါသည်။

၅၂။ ကော်မတီအဖွဲ့ဝင် ဒေါ်မိသျှင်ချမ်း၏ ခရီးစဉ်များ

- (က) ၁၈-၄-၂၀၁၂ မှ ၂၂-၄-၂၀၁၂ ထိ ထိုင်းနိုင်ငံသို့ HIV အစည်းအဝေးတက်ရောက်ခြင်း။

(ခ) ၁၈-၁၀-၂၀၁၂ မှ ၂၆-၁၀-၂၀၁၂ ထိ ကနေဒါနိုင်ငံသို့ IPU အစည်းအဝေး တက်ရောက်ခြင်း။

(ဂ) ၆-၉-၂၀၁၅ မှ ၁၂-၉-၂၀၁၅ ထိ မလေးရှားနိုင်ငံသို့ AIPA အစည်းအဝေး တက်ရောက်ခြင်း။

ကော်မတီမှ တာဝန်ယူဆောင်ရွက်သောဥပဒေများနှင့် မေးခွန်းများမေးမြန်းခြင်း

၅၃။ ပြည်သူ့ငွေစာရင်းကော်မတီမှ ပထမအကြိမ် ပြည်သူ့လွှတ်တော်ကာလအတွင်း တာဝန်ယူ ဆောင်ရွက်ခဲ့သော ဥပဒေများစာရင်းကို နောက်ဆက်တွဲ(က)ဖြင့်လည်းကောင်း၊ ကိုယ်စားလှယ်များ၏ မေးခွန်းများမေးမြန်းမှုအခြေအနေကို နောက်ဆက်တွဲ(ခ)ဖြင့်လည်းကောင်း ပူးတွဲတင်ပြအပ်ပါသည်။

တွေ့ရှိသုံးသပ်ချက်နှင့် အကြံပြုတင်ပြချက်

၅၄။ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘတ်ဂျက်ကို ထိရောက်စွာ စိစစ်နိုင်ရန်အတွက် အခွန်ဆိုင်ရာ ပညာရှင်များ၊ ဘတ်ဂျက်ဆိုင်ရာပညာရှင်များ၊ မေခရို စီးပွားရေးဆိုင်ရာပညာရှင်များ၊ ပါဝင်သော Parliamentary Budget Office (PBO)ကို ဖွဲ့စည်းထားရှိ အကြံဉာဏ် ရယူသင့်ပါသည်။

၅၅။ ပြည်သူ့လွှတ်တော်၏ ပြည်သူ့ငွေစာရင်းကော်မတီအနေဖြင့် နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်း များအား စိစစ်ခြင်းကို ဦးစားပေးဆောင်ရွက်သင့်ပါသည်။

၅၆။ ပြည်သူ့လွှတ်တော်၏ ပြည်သူ့ငွေစာရင်းကော်မတီအနေဖြင့် ဝန်ကြီးဌာနများ၏ ဝယ်ယူရေး (Procurement)ကို ဦးစားပေးစစ်ဆေးသင့်ပါသည်။

၅၇။ PAC တစ်ခုတည်း Oversight လုပ်ရန် မလုံလောက်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန အလိုက် ကော်မတီများ (Departmental Related Committees)ကို တိတိကျကျဖွဲ့စည်း၍ ဘတ်ဂျက်အစမှ ဝယ်ယူခြင်းအလယ်၊ စာရင်းစစ်ကန့်ကွက်ချက် အဆုံးအထိ Oversight ကို ထိရောက်စွာ ဆောင်ရွက်စေသင့်ပါသည်။

၅၈။ ပြည်သူ့ငွေစာရင်းကော်မတီ၏ သဘောထားမှတ်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရေးယူဆောင်ရွက်ခြင်း၊ ဖြေရှင်းပြန်ကြားခြင်း(Follow up)ကို ပီပြင်စွာ ဆောင်ရွက်စေသင့်ပါသည်။

၅၉။ ပြည်သူ့ငွေစာရင်းကော်မတီသည် ကော်မတီအစည်းအဝေးများကိုလည်းကောင်း ဝန်ကြီးဌာန များအား Oversight လုပ်သည့် ကြားနာမှုများ(Hearing)ကိုလည်းကောင်း ပုံမှန်ဆောင်ရွက်သင့်ပါ သည်။

၆၀။ ပြည်သူ့ငွေစာရင်းကော်မတီ ပုံမှန်အစည်းအဝေးများ လုပ်ဆောင်နိုင်ရန်အတွက် ကော်မတီများ လုပ်ငန်းဆောင်ရွက်ရမည့်ရက်ကို ပြည်သူ့လွှတ်တော်မှ တိတိကျကျ သတ်မှတ်ပေးထားသင့်ပါသည်။

၆၁။ ပြည်သူ့ငွေစာရင်းကော်မတီအပါအဝင် ကော်မတီများ၏ ဝန်ကြီးဌာနများအား ကြားနာမှု ပြုလုပ်ခြင်းများကို စိတ်ပါဝင်စားသော လွှတ်တော်ကိုယ်စားလှယ်များမှ တက်ရောက်ပါဝင်ဆွေးနွေးမေးမြန်းနိုင်ရန်အတွက် ကော်မတီများ၏ကြားနာမှုများ ပြုလုပ်မည့်ရက်များကို လွှတ်တော်ကိုယ်စားလှယ်အားလုံးအား ကြော်ငြာသင်ပုန်း(Notice Board)တွင် ဖော်ပြအသိပေးထားသင့်ပါသည်။

၆၂။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအား Value-for-Money ကဲ့သို့ ဝန်ကြီးဌာနစီမံကိန်းများ၏ စွမ်းဆောင်နိုင်မှုအပေါ် စစ်ဆေးခြင်း(Performance Audit)၊ စစ်ဆေးရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၁၁(၃)အရ တာဝန်ပေးစစ်ဆေး အစီရင်ခံစေသင့်ပါသည်။

နိဂုံး

၆၃။ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီသည် Website www.pacpyithu.hluttaw.gov.mm ဖြင့် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့မှစတင်၍ လွှင့်တင်ခဲ့ပြီး အစီရင်ခံစာများ၊ အစည်းအဝေးများ ပြုလုပ်ခြင်းနှင့် မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံခြားအဖွဲ့အစည်းများနှင့်တွေ့ဆုံခြင်းများကို ၎င်း Website တွင် အချိန်နှင့်တပြေးညီ ထည့်သွင်းဖော်ပြလျက်ရှိပါသည်။

၆၄။ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ပထမအကြိမ် သက်တမ်းကာလအတွင်း ကော်မတီဖွဲ့စည်းမှု၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုနားလည်သိရှိခြင်းဖြင့် နောက်လာမည့် သက်တမ်းကာလများအတွက် ကော်မတီတာဝန်များကို ထမ်းဆောင်ရာတွင် အတိုင်းအတာတစ်ရပ်အထိ အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း

ဒုတိယဥက္ကဋ္ဌ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များရှိပါက ၈-၁၂-၂၀၁၅ ရက်နေ့နောက်ဆုံးထား၍ အမည်စာရင်းပေးပို့ရန်ဖြစ်ကြောင်း အသိပေးကြေညာပါတယ်။

မူကြမ်း

ပြည်သူ့လွှတ်တော် ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ အစီရင်ခံစာ တင်ပြခြင်း

ဒုတိယဥက္ကဋ္ဌ။ ။ အစီအစဉ် ၇ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပြည်သူ့လွှတ်တော် ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကော်မတီက အစီရင်ခံစာကို တင်ပြ ရန်ဖြစ်၍ အစီရင်ခံစာတင်ပြဖို့ ဖိတ်ခေါ်ပါတယ်။

ဦးသန်းဝင်း(အဖွဲ့ဝင်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကော်မတီ)။ ။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဧည့်သည်တော်များအားလုံး မင်္ဂလာပါလို့ ဂရုပြုနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ တောင်တွင်းကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်း ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကော်မတီ အဖွဲ့ဝင် ဖြစ်ပါတယ်။ ကော်မတီရဲ့ တာဝန်ပေးအပ်ချက်အရ လုပ်ငန်းအစီရင်ခံစာကို တင်ပြသွားမှာ ဖြစ်ပါ တယ်။ ကျွန်တော်တို့ကော်မတီမှာ လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားပြီးဖြစ်တဲ့အတိုင်း အပိုင်း ၃ ပိုင်းတွေရှိရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းထားရှိမှုကော်မတီရဲ့ တာဝန်ဆောင်ရွက်ချက်များကို တင်ပြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကော်မတီကို ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေနှင့်အညီ တောင်သာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း ဥက္ကဋ္ဌအဖြစ်ပါဝင်သောအဖွဲ့ဝင် ၁၅ ဦးနှင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ကျွန်တော်တို့ တပ်မတော်သား ကိုယ်စားလှယ် ၄ ဦးနှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ၂ ဦးတို့ကိုလည်း လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက်အား ဖြည့်ဆောင်ရွက်ပေးခဲ့ကြောင်း တင်ပြအပ်ပါတယ်။ ကော်မတီရဲ့လုပ်ငန်းတာဝန် အပိုင်းနှင့်ပတ်သက် ပြီးတော့ တင်ပြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကော်မတီရဲ့ အဓိကတာဝန်များက ဘဏ်များနှင့်ငွေကြေး ဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ မိမိတို့ ကော်မတီနဲ့ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိတဲ့ ဥပဒေများကို လေ့လာပြီးတော့ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန် ရှိတဲ့ကိစ္စရပ်များကို လွှတ်တော်ကို တင်ပြရမှာ ဖြစ်ပါတယ်။ တည်ဆဲ ဥပဒေများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက အခါအားလျော်စွာ ထုတ်ပြန်တဲ့အမိန့်ညွှန်ကြားချက် များသည် လက်ရှိအခြေအနေနဲ့ ညီညွတ်ဆီလျော်မှု အမိန့်ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်

လုပ်ကိုင်ရာတွင် စောင့်ကြည့်ထိန်းညှိပြီးတော့ ကူညီပေးရမှာပဲ ဖြစ်ပါတယ်။ မိမိတို့ကော်မတီနဲ့ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိတဲ့ ဌာနဆိုင်ရာများရဲ့တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များကိုကြားနာစိစစ်ပြီး လွှတ်တော်ကို တင်ပြရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ကော်မတီအနေနဲ့ တိုင်ကြားစာ ဒီ ၄ နှစ်အတွင်းမှာ ၁ ခုပဲရှိကြောင်းနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ ပြီးကြောင်း ပူးတွဲတစ်ပေါင်းတည်း တင်ပြရပါတယ်။ ကော်မတီရဲ့ ဆောင်ရွက်ချက်များကို ဆက်လက် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီနေ့အချိန်ထိ ကျွန်တော်တို့ကော်မတီဟာ ၄ နှစ်တာကာလ ၂၀၁၁-၂၀၁၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်းမှာ (၄) နှစ်တာကာလအတွင်းမှာ ကော်မတီအစည်းအဝေးများကို (၅၃) ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြပြီးဖြစ်ပါတယ်။ ပြည်တွင်း ပြည်ပနိုင်ငံခြားတွေ့ဆုံမှု စုစုပေါင်း (၃၁) ကြိမ် ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကော်မတီက ပေးအပ်ထားတဲ့ ဥပဒေနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးတဲ့အစည်းအဝေးများ ရသုံးမှန်းခြေဘတ်ဂျက် အစည်းအဝေးများနဲ့ ပြည်တွင်းပြည်ပတွေ့ဆုံရာမှာလည်း UMFCCI၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ ပြည်တွင်းဘဏ်များနှင့် ပြည်ပနိုင်ငံများတွေ့ဆုံရာမှာလည်း IMF, World Bank, GIZ, နိုင်ငံခြား ဘဏ်များ၊ ချက်ပြည်သူ့သမ္မတနိုင်ငံမှ PPF Group တို့နှင့် တွေ့ဆုံနိုင်ခဲ့ကြောင်း တင်ပြအပ်ပါတယ်။ မိမိတို့ကော်မတီနှင့် ဂျာမန်ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) တို့ ပူးပေါင်းဆောင်ရွက်ပြီးတော့ မြန်မာနိုင်ငံ၏ဘဏ်နှင့်ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ၊ နောက် GIZ တို့နဲ့ ပူးပေါင်းပြီးတော့ Capital Market အလုပ်ရုံဆွေးနွေးပွဲကို (၂) ကြိမ် အမရာဟိုယ်တယ်မှာ ကျင်းပနိုင်ခဲ့ကြောင်း တင်ပြအပ်ပါတယ်။

ဒီနေရာမှာလည်း ပြည်တွင်းပုဂ္ဂလိကဘဏ်များနှင့် မြန်မာနိုင်ငံဘဏ်များအသင်းတို့နဲ့ဆက်စပ် လျက်ရှိသော ကော်မတီများနှင့် ဝန်ကြီးဌာနများကို တက်ရောက်နိုင်ခဲ့ကြောင်း တင်ပြအပ်ပါတယ်။ အထူးတင်ပြလိုသည်မှာ ပြည်သူ့လွှတ်တော်နဲ့ ဂျာမန်နိုင်ငံဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်မှု GIZ တို့ ပူးပေါင်းပြီးတော့ ဘဏ္ဍာရေးဆိုင်ရာဥပဒေများ အထောက်အကူပြုရေး နားလည်မှုစာချွန်လွှာကို MOU လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၁-၁၁-၂၀၁၄ ရက်နေ့ ပြည်သူ့လွှတ်တော် C-ဆောင် အပေါ်ထပ် အစည်းအဝေးခန်းမမှာ ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်း တင်ပြအပ်ပါတယ်။ အဓိက ကျွန်တော်တို့ ကော်မတီရဲ့ ဥပဒေပိုင်းနှင့်ပတ်သက်ပြီးတော့ ပြည်သူ့လွှတ်တော်မှ တာဝန်ပေးအပ်ထားတဲ့ ဥပဒေ ၁၈ ခုရှိပါတယ်။ ဒီ ၁၈ ခုမှာ ကျွန်တော်တို့ အသစ်ရေးဆွဲရမည့် ပြဌာန်းရမယ့်ဥပဒေ ၈ ခုရှိပါတယ်။ ဒီ ၈ ခု ကလည်းပဲ လက်ရှိအနေအထားအရ အသစ်ပြန်လည်ရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်က မူကြမ်း

အတည်ပြုပြဋ္ဌာန်းပေးလိုက်တဲ့ ဥပဒေက ၅ ခု ပြီးမြောက်သွားပြီးတော့ လွှတ်တော်ကိုရောက်ရှိဆဲ မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ၊ ငွေစုဘဏ်လုပ်ငန်းဥပဒေနဲ့ အာမခံလုပ်ငန်း ဥပဒေဟာ ဆွေးနွေးဆဲရောက်ရှိနေပြီဖြစ်ပါတယ်။ ဖျက်သိမ်းရမည့်ဥပဒေ ၄ ခုရှိပါတယ်။ မူလ အတိုင်းထားရှိသင့်တဲ့ ဥပဒေက ၆ ခုရှိပါတယ်။ ဆိုလိုသည်မှာ ကျွန်တော်တို့ ဥပဒေ ၁၈ ခုအနက် တကယ်တမ်း ကျွန်တော်တို့ အသစ်ပြန်လည်ရေးဆွဲပြဋ္ဌာန်းရမယ့် ၈ ခုသည် ဒီကာလအတွင်းမှာ ကျွန်တော်တို့ကော်မတီက အားလုံးပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ လုပ်ငန်းများ ဆောင်ရွက်ရာမှာ နိုင်ငံခြားတိုင်းပြည်များကို ပြည်ပလေ့လာရေးခရီးစဉ် (၂) ကြိမ်သွား ရောက်နိုင်ခဲ့ပါတယ်။ အတွင်းရေးမှူး ဦးဝင်းမြင့်ခေါင်းဆောင်တဲ့ လေ့လာရေးအဖွဲ့ဝင် ၆ ဦးနဲ့ တရုတ်နိုင်ငံခရီးစဉ်၊ ဥက္ကဋ္ဌဦးအောင်သောင်းပါဝင်တဲ့အဖွဲ့ဝင် ၇ ဦးနဲ့ ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (GIZ) ရဲ့ အကူအညီနဲ့ ဂျာမနီနိုင်ငံတို့ကို သွားရောက်လေ့လာနိုင် ခဲ့ကြောင်း တင်ပြအပ်ပါတယ်။ ကော်မတီအနေဖြင့် ပြည်သူ့လွှတ်တော်မှ ဖွဲ့စည်းပေးထားတဲ့ကော်မတီ၊ ကော်မရှင်များနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပုဂ္ဂလိကဘဏ်များနဲ့ စီးပွားရေး၊ ဥပဒေရေးရာကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းပြီးတော့ငွေရေး ကြေးရေးကဏ္ဍနှင့် ဘဏ်လုပ်ငန်းကဏ္ဍများဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်းတင်ပြ အပ်ပါတယ်။ နိုင်ငံတော်ရဲ့ ရသုံးမှန်းခြေငွေစာရင်း၊ ပြည်တွင်းအခွန်အကောက် မှန်မှန်ကန်ကန်ရရှိရေး နှင့် အပြည့်အဝရရှိရေးတို့ နည်းလမ်းသစ်များ ကြံဆဆောင်ရွက်ခြင်း အရင်းအနှီးဈေးကွက် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကဏ္ဍများအတွက် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီးတော့ ညှိနှိုင်း ဆောင်ရွက်ခြင်းများကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ ငွေကြေးမူဝါဒ၊ နိုင်ငံခြားငွေလဲ လှယ်နှုန်း၊ ငွေကြေးဈေးကွက် တည်ငြိမ်ရေးနှင့် ငွေရေးကြေးရေးစနစ်တည်ငြိမ်ခိုင်မာမှုကို ထိန်းသိမ်း နိုင်ရန် ကော်မတီဝင်များက ကြယ်ပွင့်/ကြယ်ပွင့်မပြ မေးခွန်းများမေးခြင်း၊ အဆိုများတင်သွင်းခြင်း များကို ဆောင်ရွက်ခဲ့တဲ့အတွက် ဗဟိုဘဏ်နှင့် အပြန်အလှန်ညှိနှိုင်းပြီးတော့ ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း တင်ပြအပ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များသည် ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာလုပ်ငန်းများဟာ ပညာရပ်ဆိုင်ရာ လုပ်ငန်း များဖြစ်တဲ့အတွက် အကျွမ်းဝင်မှုနှင့် အတွေ့အကြုံအားနည်းခဲ့ပါတယ်။ သို့သော်လည်း အားနည်းနေ သော်လည်းပဲ ပြည်သူလူထုရဲ့အကျိုးစီးပွားအတွက် ပြည်သူ့လွှတ်တော်ရဲ့ ဂုဏ်သိက္ခာမြင့်မားစေရန်၊

Capacity Building သင်တန်းများကိုတက်ရောက်ခြင်း၊ ပညာရပ်ဆိုင်ရာစာပေများကို လေ့လာဖတ်ရှုခြင်း၊ လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကော်မတီအနေဖြင့် လွှတ်တော်များရဲ့ တာဝန်များဖြစ်တဲ့ အပြန်အလှန်စောင့်ကြည့်ထိန်းညှိခြင်း၊ ကောင်းမွန်သင့်တော်၍ ပြည်သူလူထုအတွက် လက်တွေ့အကျိုးရှိမည့် ဥပဒေများပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းနှင့် အသစ်ပြဋ္ဌာန်းရန် များကိုကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ ပြည်သူများရဲ့ တင်ပြချက်၊ တိုင်ကြားစာနှင့် အသနားခံစာများကိုလည်းပဲ ကြားနာစိစစ်ဆောင်ရွက်ခြင်းနဲ့ လေးလေးစားစား နားထောင်ပေးခြင်း ဆက်လက်ပြီးတော့ အဆင့်ဆင့်တို့ကို တင်ပြဆောင်ရွက်ခြင်းလုပ်ငန်းများကိုလည်း လွှတ်တော်သက်တမ်းတစ်လျှောက်လုံးမှာ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ သို့ဖြစ်ပါ၍ ကျွန်တော်တို့ ကော်မတီနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဝေဖန်အကြံပြုချက်များကို ကြိုဆိုလျက်ရှိပါကြောင်း လေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျား။

[အစီရင်ခံစာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။]

**ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ပထမအကြိမ်၊
ပြည်သူ့လွှတ်တော် လုပ်ငန်းအစီရင်ခံစာ
နိဒါန်း**

၁။ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၄၊ ပုဒ်မ၂၇ နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးဆုံးဖြတ်ချက်တို့အရဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၅)ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပါသည်။

၂။ မူလဖွဲ့စည်းစဉ်ကသာကေတမဲဆန္ဒနယ်မှ ဦးမောင်မောင်စိုးအားအတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့ ပြည်သူ့လွှတ်တော် အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၁၂ ဖြင့် ဦးဝင်းမြင့် မြင်းခြံမဲဆန္ဒနယ်အား အတွင်းရေးမှူးအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

၃။ ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက် ပြည်သူ့လွှတ်တော်၏အမိန့်ကြော်ငြာစာအမှတ် ၂၁/ ၂၀၁၂ ဖြင့် ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီကိုပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးဖြင့်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ယခုလက်ရှိကော်မတီဝင်များမှာ

(က)	ဦးအောင်သောင်း	တောင်သာမဲဆန္ဒနယ်	ဥက္ကဋ္ဌ
(ခ)	ဦးဘဌေး	လေးမျက်နှာမဲဆန္ဒနယ်	အဖွဲ့ဝင်
(ဂ)	ဦးသန်းဝင်း	တောင်တွင်းကြီးမဲဆန္ဒနယ်	အဖွဲ့ဝင်
(ဃ)	ဦးအုန်းငွေ	မြောင်မဲဆန္ဒနယ်	အဖွဲ့ဝင်
(င)	ဦးတင်ဝင်း	ဒေးဒရဲမဲဆန္ဒနယ်	အဖွဲ့ဝင်
(စ)	ဦးဖြိုးမင်းသိန်း	လှည်းကူးမဲဆန္ဒနယ်	အဖွဲ့ဝင်
(ဆ)	ဦးဘထီး	ရမ်းဗြဲမဲဆန္ဒနယ်	အဖွဲ့ဝင်
(ဇ)	ဦးအေးသူ	မင်းဘူးမဲဆန္ဒနယ်	အဖွဲ့ဝင်
(ဈ)	ဦးအေး	ဟုမ္မလင်းမဲဆန္ဒနယ်	အဖွဲ့ဝင်
(ည)	ဦးကျင်ဝမ်း	ဟိုပန်မဲဆန္ဒနယ်	အဖွဲ့ဝင်
(ဋ)	ဦးကျော်ခိုင်ဝင်း	မယ်စဲ့မဲဆန္ဒနယ်	အဖွဲ့ဝင်
(ဌ)	ဒေါ်ခင်စန်းလှိုင်	ပုလဲမဲဆန္ဒနယ်	အဖွဲ့ဝင်
(ဍ)	ဦးထွန်းအောင်ခိုင်	ပေါက်တောမဲဆန္ဒနယ်	အဖွဲ့ဝင်
(ဎ)	ဦးသန့်ဇင်	ကြို့ပင်ကောက်မဲဆန္ဒနယ်	အဖွဲ့ဝင်
(ဏ)	ဦးဝင်းမြင့်	မြင်းခြံမဲဆန္ဒနယ်	အတွင်းရေးမှူး

၄။ ၉-၇-၂၀၁၃ရက်နေ့ ပြည်သူ့လွှတ်တော်၊ အမိန့်အမှတ် ၁/၂၀၁၃အရ ဤကော်မတီသို့ အောက်ပါတပ်မတော်သားကိုယ်စားလှယ်အားလေ့လာသူအဖြစ်ဖွဲ့စည်းပေးခဲ့ပါသည်-

- (က) ဗိုလ်မှူးကြီးကျော်ရွှေ
- (ခ) ဒုတိယဗိုလ်မှူးကြီးလှစိုး
- (ဂ) ဒုတိယဗိုလ်မှူးကြီးမြင့်ဇော်
- (ဃ) ဗိုလ်မှူးတင်ထွန်း

၅။ ၉-၆-၂၀၁၄ရက်နေ့ ပြည်သူ့လွှတ်တော်၊ အမိန့်အမှတ် ၁/၂၀၁၄ တပ်မတော်သား ကိုယ်စားလှယ်အားဗိုလ်မှူးကြီးကျော်ရွှေ အစားဗိုလ်မှူးချုပ်တင်စိုး၊ ဗိုလ်မှူးတင်ထွန်းအစား ဗိုလ်မှူးမျိုးကိုကိုအား အစားထိုးခဲ့ပါသည်။

၆။ ကယား၊ ရှမ်း၊ မွန်၊ ရခိုင်၊ ဗမာတိုင်းရင်းသားကိုယ်စားလှယ်များပါဝင်သလိုပြည်ခိုင်ဖြိုးပါတီနှင့် အခြားပါတီများမှ ကိုယ်စားလှယ်များပါဝင်ပါသည်။

၇။ ကော်မတီ၏သက်တမ်းမှာတစ်နှစ်ဖြစ်ပြီးတစ်နှစ်တစ်ကြိမ်သက်တမ်းတိုးပါသည်။

ကော်မတီတာဝန်များ

- ၈။ (က) ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကူညီဆောင်ရွက်ပေးရမည်။
- (ခ) သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိဌာနအဖွဲ့အစည်းများကကျင့်သုံးလျက်ရှိသည့် ဥပဒေများကိုလေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန် အသစ်ပြဋ္ဌာန်းရန်များတွေ့ရှိက လွှတ်တော်သို့ တင်ပြရမည်။
- (ဂ) တည်ဆဲဥပဒေများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန် သည့် အမိန့်ညွှန်ကြားချက်များသည် လက်ရှိအခြေအနေနှင့် ညီညွတ်ဆီလျော်ပါက အမိန့်ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရာတွင် စောင့်ကြည့်ထိန်းညှိ ကူညီရ မည်။
- (ဃ) သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိဌာန အဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များကိုကြားနာစိစစ်၍ လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံရမည်။

ကော်မတီ၏ဆောင်ရွက်ချက်များ

၉။ ဤကော်မတီဖွဲ့စည်းချိန်မှ ယနေ့ထိဆောင်ရွက်သောလုပ်ငန်းများမှာ-

- (က) ၂၀၁၁-၁၂ ခုနှစ်တွင် အစည်းအဝေး(၁၄) ကြိမ်
- (ခ) ၂၀၁၃ ခုနှစ်တွင် အစည်းအဝေး (၂၀) ကြိမ်

- (ဂ) ၂၀၁၄ ခုနှစ်တွင် အစည်းအဝေး (၁၄) ကြိမ်
- (ဃ) ၂၀၁၅ ခုနှစ်တွင် အစည်းအဝေး (၅) ကြိမ်
- (င) ပြည်တွင်းပြည်ပနိုင်ငံခြားတွေ့ဆုံမှု (၃၁) ကြိမ်
- (စ) ကော်မတီမှ ဆောင်ရွက်ရသည့် ဥပဒေ (၁၈) ခု
- (ဆ) နိုင်ငံခြားခရီးသွားမှတ်တမ်း (၂) ခု
- (ဇ) ကြယ်ပွင့်ပြမေးခွန်းများ၊ ကြယ်ပွင့်မပြမေးခွန်းများမေးမြန်းခြင်းတို့ ဖြစ်ပါသည်။

၁၀။ အစည်းအဝေးပြုလုပ်ရာတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ၊ ကော်မတီအားပေးအပ်ထားသည့် ဥပဒေနှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးသည့်အစည်းအဝေးများ၊ ရသုံးမှန်းခြေငွေစာရင်း (ဘတ်ဂျက်) အစည်းအဝေးများ၊ ပြည်တွင်းပြည်ပတွေ့ဆုံရာတွင် ပြည်တွင်းမှ UMFCCI၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ ပြည်တွင်းဘဏ်များ၊ ပြည်ပနိုင်ငံခြားတွေ့ဆုံမှုတွင် IMF, World Bank, GIZ, နိုင်ငံခြားဘဏ်များ၊ ချက်ပြည်သူ့သမ္မတနိုင်ငံမှ PPF Group စသည်တို့နှင့် တွေ့ဆုံခဲ့ပါသည်။

၁၁။ မိမိတို့ကော်မတီနှင့် ဂျာမနီဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(GIZ) တို့ ပူးပေါင်းကျင်းပသော မြန်မာနိုင်ငံ၏ ဘဏ်နှင့်ငွေရေးကြေးရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် နေပြည်တော်ရှိအမရာဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များမှ ကော်မတီဝင်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပုဂ္ဂလိကဘဏ်များ၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံကုန်သည်ကြီးများအသင်းတို့မှ တာဝန်ရှိသူများတက်ရောက်ဆွေးနွေးကြပါသည်။

၁၂။ မိမိတို့ကော်မတီနှင့် ဂျာမနီဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(GIZ)တို့ ပူးပေါင်းကျင်းပသော Capital Marketအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၄ရက်နှင့် ၂၅ ရက်နေ့တွင် နေပြည်တော်ရှိအမရာဟိုတယ်၌ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

၁၃။ မိမိတို့ကော်မတီမှ ရသုံးမှန်းခြေငွေစာရင်းဘတ်ဂျက်ကို ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့အားစိစစ်ရပါသည်။

၁၄။ ပြည်သူ့လွှတ်တော်မှ မိမိတို့ကော်မတီအားတာဝန်ပေးထားသည့် ဥပဒေ (၁၈) ခုဖြစ်ပါသည်။ ယင်းဥပဒေ ၁၈ ခု၏ အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

မူကြမ်း

(က) လွှတ်တော်သို့ ရောက်ရှိနေသည့်ဥပဒေကြမ်း(၃)ခု

- ၁။ မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ(၁၆/၁၉၉၀)
- ၂။ ငွေစုဘဏ်လုပ်ငန်းဥပဒေ(၅/၁၉၉၂)
- ၃။ အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ(၆/၁၉၉၆)

(ခ) ဖျက်သိမ်းရမည့်ဥပဒေ (၄) ခု

- ၁။ The Pensions Act (India Act 23, 1871, Vol.I)
- ၂။ The Money Lenders Act, 1945
(Myanmar Act 27, 1945, Vol X)
- ၃။ ဗိုလ်ချုပ်ရန်ပုံငွေအက်ဥပဒေ
(ဥပဒေအမှတ် ၅၇၊ ၁၉၄၈ ခုနှစ်၊ အတွဲ-၉)
- ၄။ The Government securities Act (India Act 10, 1920. Vol. III)

(ဂ) အသစ်ပြန်လည်ရေးဆွဲပြီးပြင်ဆင်စုလွှတ်တော်ကအတည်ပြုပြဋ္ဌာန်းသည့် ဥပဒေ(၅)ခု

- ၁။ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးလိုအပ်သောအသုံးစရိတ် ဆိုင်ရာ
အထူးရန်ပုံငွေဥပဒေ(၁၀/၂၀၁၁)
- ၂။ အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေ(၁၃/၂၀၁၁)
- ၃။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲရေးဥပဒေ(၁၂/၂၀၁၂)
- ၄။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ (၁၆/၂၀၁၃)
- ၅။ ငွေကြေးသက်သေခံလက်မှတ်ဥပဒေ (၂၀/၂၀၁၃)

(ဃ) မူလအတိုင်းထားရမည့်ဥပဒေ (၆) ခု

- ၁။ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ဘဏ်အဖွဲ့ (International Monetary Fund and Bank)အက်ဥပဒေ (ဥပဒေအမှတ်၃၇၊ ၁၉၅၁ခုနှစ်၊ အတွဲ - ၃)

- ၂။ ၁၉၅၆ ခုနှစ်အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်းသဘောတူစာချုပ်
အက်ဥပဒေ (ဥပဒေအမှတ် ၂၃၊ ၁၉၅၆ခုနှစ်)
- ၃။ အပြည်ပြည်ဆိုင်ရာကြီးပွားရေးအဖွဲ့ဥပဒေ
(ဥပဒေအမှတ် ၃၁၊ ၁၉၆၂ခုနှစ်)
- ၄။ ၁၉၇၃ခုနှစ်အာရှဖွံ့ဖြိုးရေးဘဏ်အက်ဥပဒေ (ဥပဒေအမှတ်၃၊ ၁၉၇၃ခုနှစ်)
- ၅။ မြန်မာ့အာမခံဥပဒေ(၁၀/၁၉၉၃)
- ၆။ မြန်မာ့စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်ဥပဒေ(၃/၁၉၉၇)

၁၅။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်-မြန်မာချစ်ကြည်ရေးအသင်း၏ ဖိတ်ကြားချက်အရ
ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များဖြစ်သော
ဦးဖြိုးမင်းသိန်း(အဖွဲ့ဝင်)၊ ဦးကျင်ဝမ်း(အဖွဲ့ဝင်)၊ ဦးသန်းဝင်း(အဖွဲ့ဝင်)၊ ဦးကျော်ခိုင်ဝင်း(အဖွဲ့ဝင်)၊
ဦးသန့်ဇင်(အဖွဲ့ဝင်) တို့သည် ၂၀-၄-၂၀၁၄ ရက်နေ့မှ ၂၈-၄-၂၀၁၄ ရက်နေ့ထိသွားရောက်ခဲ့ပါသည်။

၁၆။ ပြည်သူ့လွှတ်တော်နှင့် ဂျာမနီနိုင်ငံ၊ ဂျာမန်ဖွံ့ဖြိုးမှုပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) တို့
အကြားဘဏ္ဍာရေးဆိုင်ရာဥပဒေများအား အထောက်အကူပြုရေးနားလည်မှုစာချွန်လွှာ (MoU)
လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၁-၁၁-၂၀၁၄ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ (C) ဆောင်၊
အပေါ်ထပ် အစည်းအဝေးခန်းမဆောင်တွင် ပြုလုပ်နိုင်ခဲ့ပါသည်။

၁၇။ ဂျာမနီနိုင်ငံ၊ ဂျာမန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (GIZ) ၏
ဖိတ်ကြားချက်အရ ကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်းခေါင်းဆောင်ပြီး ဦးဝင်းမြင့် (အတွင်းရေးမှူး)၊
ဦးဖြိုးမင်းသိန်း(အဖွဲ့ဝင်)၊ ဒေါ်ခင်စန်းလှိုင်(အဖွဲ့ဝင်)၊ ဦးကျင်ဝမ်း(အဖွဲ့ဝင်)၊ ဦးကျော်ခိုင်ဝင်း(အဖွဲ့ဝင်)၊
ဦးထွန်းအောင်ခိုင်(အဖွဲ့ဝင်) ကိုယ်စားလှယ်အဖွဲ့သည် ၁၉-၄-၂၀၁၅ ရက်နေ့မှ၃၀-၄-၂၀၁၅ ရက်နေ့
ထိသွားရောက်ခဲ့ပါသည်။

သုံးသပ်ချက်

- ၁၈။ (က) ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ
အနေဖြင့် ပြည်သူ့လွှတ်တော်မှ ဖွဲ့စည်းပေးထားသောကော်မတီ၊ ကော်မရှင်များနှင့်
ပူးပေါင်းဆောင်ရွက်ခြင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊
မူကြမ်း

ပုဂ္ဂလိကဘဏ်များ၊ စီးပွားရေးနှင့် ဥပဒေရေးရာကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်း၍ ငွေရေးကြေးရေးကဏ္ဍနှင့် ဘဏ်လုပ်ငန်းကဏ္ဍများဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်း ဆောင်ရွက်ခဲ့ပါသည်။

- (ခ) ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီအနေဖြင့် နိုင်ငံတော်၏ ရသုံးမှန်းခြေငွေစာရင်း(ဘတ်ဂျက်)၊ ပြည်တွင်းအခွန်အကောက်၊ အရင်း အနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးစသည့် လုပ်ငန်းကဏ္ဍများအတွက် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် အပြန်အလှန်ထိန်းညှိဆောင်ရွက်မှုများကြိုးပမ်းခဲ့ပါသည်။
- (ဂ) ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီအနေဖြင့် နိုင်ငံတော်၏ ငွေကြေးမူဝါဒ၊ နိုင်ငံခြားငွေလဲလှယ်နှုန်း၊ ငွေကြေးဈေးကွက် တည်ငြိမ် ရေးနှင့် ငွေရေးကြေးရေးစနစ်တည်ငြိမ်ခိုင်မာမှုကိုထိန်းသိမ်းနိုင်ရန် ဗဟိုဘဏ်နှင့် အပြန်အလှန်ထိန်းညှိဆောင်ရွက်မှုများကြိုးပမ်းခဲ့ပါသည်။

နိဂုံး

၁၉။ ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များသည် ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာဘာသာရပ်များကို အလှမ်းဝေးအားနည်းသော်ငြားလည်း ပြည်သူ လူထုအကျိုးစီးပွားနှင့် ပြည်သူ့လွှတ်တော်၏ ဂုဏ်သိက္ခာမြင့်မားစေရန်၊ Capacity Building သင်တန်းများတက်ရောက်၍ဖြစ်စေ၊ ပညာရပ်ဆိုင်ရာစာပေများလေ့လာဖတ်ရှု၍ဖြစ်စေ၊ တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်ခဲ့ပါသည်။ ကော်မတီအနေဖြင့် လွှတ်တော်များ၏ တာဝန်ဖြစ်သော အပြန်အလှန် စောင့်ကြည့်ထိန်းညှိခြင်း၊ ကောင်းမွန်သင့်တော်၍ ပြည်သူ့အတွက် လက်တွေ့အကျိုးရှိစေမည့် ဥပဒေများဖြစ်စေရန် ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းနှင့် အသစ်ပြဋ္ဌာန်းခြင်းများကို ဆောင်ရွက်ခြင်း၊ ပြည်သူများ၏ တင်ပြချက်၊ တိုင်ကြားစာနှင့်အသနားခံစာများကို ကြားနာစိစစ်ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းတာဝန်များကို လွှတ်တော်သက်တမ်းတစ်လျှောက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ဝေဖန် အကြံပြုချက်များကိုကြိုဆိုလျှက်ရှိပါကြောင်းလေးစားစွာတင်ပြအပ်ပါသည်။

ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

ဒုတိယဥက္ကဋ္ဌ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ အစီရင်ခံစာကို ဆွေးနွေးလိုတဲ့ လွှတ်တော် ကိုယ်စားလှယ်များရှိပါက ၈-၁၁-၂၀၁၅ ရက်နေ့ နောက်ဆုံးထား၍ အမည်စာရင်းပေးပို့ရန် ဖြစ်ကြောင်း အသိပေးကြေညာပါတယ်။

အစည်းအဝေး ဒသမနေ့တွင် တင်ပြခဲ့သော ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဦးခမိုင်မုန်ကွမ်၊ ဆွမ်ပရာဘွမ် မဲဆန္ဒနယ်က ဆွေးနွေးခြင်း

ဒုတိယဥက္ကဋ္ဌ။ ။ အစီအစဉ် ၉ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့တွင် တင်ပြခဲ့တဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီရဲ့ အစီရင်ခံစာနှင့် စပ်လျဉ်းပြီး ဆွေးနွေးလိုကြောင်း ဆွမ်ပရာဘွမ်မဲဆန္ဒနယ်မှ ဦးခမိုင်မုန်ကွမ်က အမည်စာရင်းတင်သွင်းထားပါ တယ်။ ဒါကြောင့် ဆွမ်ပရာဘွမ်မဲဆန္ဒနယ်မှ ဦးခမိုင်မုန်ကွမ်အား ဆွေးနွေးရန်ဖိတ်ခေါ်ပါတယ်။

ဦးခမိုင်မုန်ကွမ်(ဆွမ်ပရာဘွမ်မဲဆန္ဒနယ်)။ ။ အားလုံး မင်္ဂလာပါ။ လေးစားအပ်ပါသော ဒုတိယဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကြွရောက်လာသော အထူးဧည့်သည်တော်ကြီးများ အားလုံးမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း ရှေ့ဦးစွာဂုဏ်ပြု နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မဲဆန္ဒနယ်မှ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခမိုင်မုန်ကွမ် (ခေါ်) ဒူဝါခမိုင်တန် ဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော် တင်ပြထောက်ခံဆွေးနွေးလိုသော ကဏ္ဍများမှာ သယံဇာတတူးဖော်ထုတ်လုပ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများမှာ ဆက်စပ်နေသောကဏ္ဍများဖြစ်သလို သယံဇာတတူးဖော်ထုတ်လုပ်ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် တာဝန်ယူ၊ တာဝန်ခံ စီမံခန့်ခွဲ ထိန်းသိမ်းမှုမရှိပါက ဒေသခံတိုင်းရင်းသားပြည်သူများရဲ့ ဥယျာဉ်၊ ခြံ၊ ပစ္စည်းဥစ္စာနှင့် သဘာဝပတ်ဝန်းကျင် ပျက်ပြားမှုများမှာ များပြားပြီး ဒေသခံတိုင်းရင်းသားပြည်သူများ

အနေဖြင့် နစ်နာဆုံးရှုံးသောကြောင့် မိသားစု၏ ရှင်သန်တိုးတက်လာစေရေးအတွက် ဘဝမျှော်လင့်ချက်ပန်းတိုင်များကို ဆုံးရှုံးလျက်ရှိပါတယ်ခင်ဗျား။

လေးစားအပ်ပါသော လွှတ်တော်ဒုတိယဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား။ သယံဇာတတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းရှင်များအနေဖြင့် စည်းကမ်းမဲ့ဆောင်ရွက်ခြင်းမှာ သယံဇာတထွက်ရှိသော နယ်မြေဒေသများတွင် ဖြစ်ပေါ်လျက်ရှိပြီး အထူးသဖြင့် ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်း ဒေသများတွင် ဖြစ်ပေါ်၊ ဖြစ်ဆဲ၊ ဖြစ်လျက်ရှိသည်ကို တွေ့ရှိရပါတယ်ခင်ဗျား။ လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်ကို လိမ်လည်၍ ဒေသခံပြည်သူများ၏ ဥယျာဉ်ခြံမြေများကို မြေလွတ်၊ မြေရိုင်းဖြစ်သည်ဟု လိမ်လည်ဖော်ပြ၍ အကျိုးတူလုပ်ကွက် အဖြစ်လျှောက်ယူ အနိုင်ကျင့်သောကဏ္ဍများမှာလည်း အများအပြားရှိသည်ကို ကြုံတွေ့လျက်ရှိပြီး စက်ယန္တရားများမှာလည်း ကြီးမားသော စက်ယန္တရားများ မြေသယ်ကားကြီးများအသုံးပြုပြီး အနီးအနားပတ်ဝန်းကျင်တွင် မြေစာများကို စုပုံမှုကြောင့် မြင့်မားသော မြေစာပုံကြီးများဖြစ်လာတဲ့ အတွက် မြေစာပုံကြီးပြိုကျ၍ ဒေသခံပြည်သူများ အသက်ဆုံးရှုံးသလို ရေလမ်းပိတ်ဆို့မှုကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ဥယျာဉ်ခြံမြေ ဧကရာချိ၍ နစ်မြုပ်ဆုံးရှုံးသလို ဖားကန့်မြို့မှာလည်း ရေကြီးမှုကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများ နေ့စဉ်အသက်အန္တရာယ်နဲ့ ကြုံတွေ့လျက်ရှိသည်ကို တွေ့ရှိရပါတယ်ခင်ဗျား။

လေးစားအပ်ပါသော ဒုတိယဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများနဲ့ ဤလွှတ်တော်မှတစ်ဆင့် နိုင်ငံတော်အစိုးရကို တိုင်းရင်းသားပြည်သူများကိုယ်စား တင်ပြတောင်းခံလိုသော ကဏ္ဍများမှာ (က) ကျောက်စိမ်းတူးဖော်သော ကုမ္ပဏီများ၊ လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်အစိုးရကို လိမ်လည်၍ ဒေသခံပြည်သူများ၏ ဥယျာဉ်ခြံမြေများကို မြေလွတ်၊ မြေရိုင်းဖြစ်သည်ဟု လိမ်လည်၍ လျှောက်ထားရယူထားသော လုပ်ကွက်များကို နိုင်ငံတော်အစိုးရအနေဖြင့် ဥယျာဉ်ခြံရှင်များနဲ့ လုပ်ကွက်ကျကုမ္ပဏီများ ပဋိပက္ခမဖြစ်စေရေးအတွက် ပြန်လည်စိစစ်၍ ဥယျာဉ်ခြံမြေများအတွင်းကျရောက်သော လုပ်ကွက်များကို ပြန်လည်ရုပ်သိမ်းပေးရန်၊ (ခ) ကြီးမားသော စက်ယန္တရားများ အသုံးပြုသောကုမ္ပဏီများကို မြေစာစွန့်ပစ်နိုင်ရန်အတွက် ကျောက်စိမ်းထွက်ရှိမှုနည်းပါး၍ ဒေသခံများအသုံးမပြုသော မြေဧရိယာများကို သတ်မှတ်ပေး၍ စနစ်တကျစွန့်ပစ်မြေစာများ စွန့်ပစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန်၊ (ဂ) ဒေသခံတိုင်းရင်းသားပြည်သူများ လုပ်ငန်းအလုပ်အကိုင်ရရှိရေးအတွက် မှော်သစ်ပေါ်ထွန်းလာစေရေးအတွက် ဖော်ထုတ်လုပ်ကွက်များလျှောက်၍

မူကြမ်း

လုပ်ကိုင်ခွင့်ရရှိရေးအတွက် ဆောင်ရွက်ပေးရန်၊ (ဃ) ချောင်းပင်ထက်က မြေစာပုံများကို ဖယ်ရှားနိုင်ရေးအတွက် သက်ဆိုင်သောဌာနဆိုင်ရာများပူးပေါင်းညှိနှိုင်း၍ လုပ်ကွက်ချ၍ဖြစ်စေ၊ အခြားနည်းလမ်းများ ရှာဖွေ၍ဖြစ်စေ ရေနစ်မြုပ်မှုမရှိစေရေးအတွက် ဒေသခံတိုင်းရင်းသားပြည်သူများကို ဝိုင်းဝန်းကူညီပေးပါရန် ဤလွှတ်တော်မှတစ်ဆင့် နိုင်ငံတော်အစိုးရကို ပြည်သူများကိုယ်စား လေးနက်စွာဖြင့် တင်ပြတောင်းခံရင်း ပြည်သူ့လွှတ်တော်၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီမှ အစီရင်ခံစာအား လေးစားစွာဖြင့် ထောက်ခံရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက် ရယူခြင်း

ဒုတိယဥက္ကဋ္ဌ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီရဲ့ အစီရင်ခံစာအပေါ် လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်းနှင့် အတည်ပြုချက်ရယူခြင်းများကို ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါကြောင့် အဆို တင်သွင်းဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ဦးမင်းသူ(အဖွဲ့ဝင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ အစည်းအဝေး ဒေသမနေ့တွင် တင်ပြခဲ့သော ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို လက်ခံသဘောတူပေးပါရန် ကော်မတီ၏ကိုယ်စား ကော်မတီအဖွဲ့ဝင် ကျွန်တော် ဦးမင်းသူ ဥက္ကဋ္ဌရသီရိ မဲဆန္ဒနယ်က လေးစားစွာဖြင့် အဆိုတင်သွင်းအပ်ပါတယ်ခင်ဗျား။

ဒုတိယဥက္ကဋ္ဌ။ ။ အဆိုကို အတည်ပြုနိုင်ဖို့ လွှတ်တော်ရဲ့ သဘောထားရယူပါမယ်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီရဲ့ အစီရင်ခံစာကို အတည်ပြုမှတ်တမ်းတင်ရန် လွှတ်တော်က သဘောတူပါသလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင် မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

ဒုတိယဥက္ကဋ္ဌ။ ။ လွှတ်တော်က သဘောတူတဲ့အတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါတယ်။ (ဩဘာသံများ)

အစည်းအဝေး ဒသမနေ့တွင် တင်ပြခဲ့သော ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက်ရယူခြင်း

ဒုတိယဥက္ကဋ္ဌ။ ။ အစီအစဉ် ၁၁ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့တွင် တင်ပြခဲ့သော စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်းနှင့် အတည်ပြုချက်ရယူခြင်းများ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါကြောင့် အဆိုတင်သွင်းဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ဦးတင်ဝင်း(အဖွဲ့ဝင်၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ)။ ။ အားလုံးပဲ မင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ မိုင်းယန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဦးတင်ဝင်းဖြစ်ပြီးတော့ ကျွန်တော့်အနေနဲ့ ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့တွင် တင်ပြခဲ့သော ပြည်သူ့ လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ အစီရင်ခံစာကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းအပ်ပါတယ်ခင်ဗျား။

ဒုတိယဥက္ကဋ္ဌ။ ။ အဆိုကို အတည်ပြုနိုင်ဖို့ လွှတ်တော်ရဲ့ သဘောထားရယူပါမယ်။ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ အစီရင်ခံစာကို အတည်ပြုမှတ်တမ်း တင်ရန် လွှတ်တော်က သဘောတူပါသလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင် မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

ဒုတိယဥက္ကဋ္ဌ။ ။ လွှတ်တော်က သဘောတူတဲ့အတွက် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ အစီရင်ခံစာကို လွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါတယ်။ (ဩဘာသံများ)

ဘဏ္ဍာရေးဝန်ကြီးဌာနက တင်သွင်းသော ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်ဖြင့် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ဒုတိယဥက္ကဋ္ဌ။ ။ အစီအစဉ် ၁၂ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဘဏ္ဍာရေးဝန်ကြီးဌာနက တင်သွင်းသော ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမနေ့ဖြစ်တဲ့ ၁-၁၂-၂၀၁၅ ရက်နေ့တွင် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း ပြုလုပ်ခဲ့ပါတယ်။ ဒီဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် မိမိတို့ ပြင်ဆင်လိုတဲ့အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာ၊ အချက်အလက်များကို တိကျစွာရေးသားဖော်ပြ၍ ၃-၁၂-၂၀၁၅ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်းပေးသွင်းရန် တောင်းခံခဲ့ပြီးလည်း ဖြစ်ပါတယ်။ ယနေ့အထိ ပြင်ဆင်ချက်အဆို တင်သွင်းလာတဲ့ကိုယ်စားလှယ် တစ်ဦးမျှမရှိပါ။ ဒါကြောင့် ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ဥပဒေကြမ်းကော်မတီ ရဲ့ အစီရင်ခံစာတင်ပြချက်အတိုင်း ပြင်ဆင်ချက်ဖြင့်အတည်ပြုရန် လွှတ်တော်က သဘောတူပါသလား ခင်ဗျား။

[သုံးကြိမ်တိုင်တိုင် မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

ဒုတိယဥက္ကဋ္ဌ။ ။ သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ သဘောမတူသူမရှိတဲ့အတွက် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ တင်ပြချက်အတိုင်း ပြင်ဆင်ချက်ဖြင့် အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြေညာပါတယ်။ (ဩဘာသံများ)

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့လာသော အပင်မျိုးသစ် အကာအကွယ်ပေးရေးဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြခြင်းနှင့် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်း

ဒုတိယဥက္ကဋ္ဌ။ ။ အစီအစဉ် ၁၃ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အမျိုးသားလွှတ်တော်တွင် စတင် တင်သွင်းပြီး ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော အပင် မျိုးသစ် အကာအကွယ်ပေးရေးဥပဒေကြမ်းကို ၂၃-၁၁-၂၀၁၅ ရက်နေ့တွင် လက်ခံရရှိခဲ့ပါတယ်။ ကိုယ်စားလှယ်များလေ့လာနိုင်ရန် ဥပဒေကြမ်းမိတ္တူကိုလည်း ဖြန့်ဝေပေးထားပြီးဖြစ်ပါတယ်။ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်သွင်းဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အစီရင်ခံစာတင်သွင်းရန် ဥပဒေကြမ်းကော်မတီအား ဖိတ်ခေါ်ပါတယ်။

ဦးစတီဖန်(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော် များ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ကျိုင်းတုံမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးစတီဖန်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အပင်မျိုးသစ်အကာ အကွယ်ပေးရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီရဲ့ လေ့လာ တွေ့ရှိချက်အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီရဲ့ဥက္ကဋ္ဌ၏ တာဝန်ပေးချက်အရ ဖတ်ကြားတင်ပြမှာ ဖြစ်ပါတယ်ခင်ဗျား။

၁။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ပေးပို့လာသော အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေ ကြမ်းကို အမျိုးသားလွှတ်တော်၌ ၁၇-၁၁-၂၀၁၅ ရက်နေ့တွင် စတင်တင်သွင်းခဲ့ပြီး ၂၀-၁၁-၂၀၁၅ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပြင်ဆင်ချက်များဖြင့် အတည်ပြုပြီး ပြည်သူ့ လွှတ်တော်၌ ဆွေးနွေးနိုင်ရန် ပေးပို့လာပါသည်။

၂။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အပင်မျိုးသစ်အကာအကွယ်ပေးရေး ဥပဒေကြမ်းကို အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ရေးဆွဲတင်ပြလာခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိ ရပါသည် -

- (က) အပင်မျိုးသစ်မွေးမြူသူများ၏ ရပိုင်ခွင့်အခွင့်အရေးကို အကာအကွယ်ပေးရန်၊
- (ခ) အပင်မျိုးသစ်မွေးမြူခြင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊

မူကြမ်း

- (ဂ) အပင်မျိုးသစ်မွေးမြူခြင်းလုပ်ငန်းတွင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ပိုမို တိုးတက်လာစေရန်၊
- (ဃ) အပင်မျိုးသစ်မွေးမြူရရှိလာခြင်းဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်။

၃။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ၂-၁၂-၂၀၁၅ ရက်နေ့တွင် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီး ယင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၅၉ ပါ အခြေခံရမည့်မူ ၁၂ ချက်နှင့်အညီ လေ့လာစိစစ်ခဲ့ရာ ဤဥပဒေကြမ်းတွင် အခန်းပေါင်း (၁၀)ခန်းနှင့် အပိုဒ်ပေါင်း (၄၄)ခုပါရှိပြီး၊ ယင်းဥပဒေကြမ်းကို ပြဋ္ဌာန်းပြီးပါက အပင်မျိုးသစ်အကာအကွယ်ပေးရေးစနစ်ကျင့်သုံးလာနိုင်လျှင် ပြည်တွင်းမျိုးမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းကို မြှင့်တင်ပေးနိုင်ခြင်း၊ ပြည်ပနိုင်ငံများမှ မျိုးသစ်များဝင်ရောက်လာခြင်း၊ နိုင်ငံခြားပို့ကုန်များ တိုးတက်ထုတ်လုပ်နိုင်ခြင်း၊ ပြည်သူများ အပင်မျိုးသစ်များ အသုံးပြုလာနိုင်ခြင်းနှင့် အပင်မျိုးသစ်အကာအကွယ်ပေးရေးစနစ်နှင့် နှီးနွယ်၍ နိုင်ငံရေးအရ အရေးပါလာနိုင်ခြင်းစသည့် အကျိုးအမြတ်များ ရရှိလာနိုင်မည်ဖြစ်သည့်အတွက် အမျိုးသားလွှတ်တော်၏ ပြင်ဆင်အတည်ပြုချက်များအတိုင်း ပြင်ဆင်ချက်မရှိ အတည်ပြုရန် သဘောတူခဲ့ပါသည်။

၄။ သို့ဖြစ်ပါ၍ အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေကြမ်းကို လွှတ်တော်ကအတည်ပြုပေးနိုင်ပါရန် ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၁ အရ စိစစ်ခဲ့ကြပြီး နည်းဥပဒေ ၆၃ နှင့် လွှတ်တော်သို့ အစီရင်ခံစာတင်ပြအပ်ပါသည်။ ဥပဒေကြမ်းကော်မတီ၊ အားလုံးကို ကျေးဇူးတင်ပါတယ်။

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့လာသော အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက် အဆိုတင်သွင်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

ဒုတိယဥက္ကဋ္ဌ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသူများသည် ပြင်ဆင်လိုသည့် ဥပဒေကြမ်း၏ အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာတို့ကို တိတိကျကျ ဖော်ပြ၍ ၉-၁၂-၂၀၁၅ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်းတင်သွင်းရန်ဖြစ်ကြောင်း အသိပေးကြေညာပါတယ်။

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ပိုးသတ်ဆေး ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ .အသိပေးတင်ပြခြင်းနှင့် ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်း

ဒုတိယဥက္ကဋ္ဌ ။ ။ အစီအစဉ် ၁၄ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အမျိုးသားလွှတ်တော်တွင် စတင်တင်သွင်းပြီး ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့လာသော ပိုးသတ်ဆေးဥပဒေကြမ်းကို ၂၃-၁၁-၂၀၁၅ ရက်နေ့တွင် လက်ခံရရှိခဲ့ပါတယ်။ ကိုယ်စားလှယ်များ လေ့လာနိုင်ရန် ဥပဒေကြမ်းမိတ္တူကိုလည်း ဖြန့်ဝေပေးထားပြီးလည်းဖြစ်ပါတယ်။ ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်သွင်းဖို့ဖြစ်ပါတယ်။ ဒါကြောင့် အစီရင်ခံစာတင်သွင်းရန် ဥပဒေကြမ်းကော်မတီအား ဖိတ်ခေါ်ပါတယ်။

ဒေါ်ခင်ဌေးကြွယ်(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။ ။ အားလုံးပဲမင်္ဂလာပါ။ ကျွန်မက မွန်ပြည်နယ်၊ မော်လမြိုင်မဲဆန္ဒနယ်နဲ့ ဥပဒေကြမ်းအဖွဲ့ဝင် ဒေါ်ခင်ဌေးကြွယ် ဖြစ်ပါတယ်။ ကျွန်မမှာ ပိုးသတ်ဆေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာကို တင်ပြသွားမှာဖြစ်ပါတယ်။

၁။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ပေးပို့လာသော ပိုးသတ်ဆေးဥပဒေကြမ်းကို အမျိုးသား လွှတ်တော်၌ ၁၇-၁၁-၂၀၁၅ ရက်နေ့တွင် စတင်တင်သွင်းခဲ့ပြီး ၂၀-၁၁-၂၀၁၅ ရက်နေ့တွင် အမျိုးသား လွှတ်တော်အစည်းအဝေးတွင် ပြင်ဆင်ချက်များဖြင့် အတည်ပြုပြီး ပြည်သူ့လွှတ်တော်၌ ဆွေးနွေးနိုင်ရန် ပေးပို့လာပါသည်။

၂။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပိုးသတ်ဆေးဥပဒေကြမ်းကို စိုက်ပျိုးရေး လုပ်ငန်းများအတွက် အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ရေးဆွဲတင်ပြလာခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည် -

- (က) ပိုးသတ်ဆေးသုံးစွဲသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊
- (ခ) စားသုံးသူများနှင့် သဘာဝပတ်ဝန်းကျင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊
- (ဂ) ပိုးသတ်ဆေးအကျိုးအာနိသင် ထိရောက်မှုရှိစေရေး၊
- (ဃ) ထွက်ကုန်သီးနှံများတွင် ပါရှိလာမည့် ဓာတ်ကြွင်းအန္တရာယ်နှင့် ပြည်ပပို့ကုန်များတွင် ဓာတ်ကြွင်းပါဝင်မှု ပြဿနာများလျော့နည်းစေရေး။

၃။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ၄-၁၂-၂၀၁၅ ရက်နေ့တွင် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီး ယင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၅၉ အရ အခြေခံရမည့်မူ ၁၂ ချက်နှင့်အညီ လေ့လာစိစစ်ခဲ့ရာ ဤဥပဒေကြမ်းတွင် အခန်းပေါင်း (၁၆)ခန်းနှင့် အပိုဒ်ပေါင်း (၄၇)ခုပါရှိပြီး၊ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ပိုးသတ်ဆေးသုံးစွဲသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ၁၉၉၀ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပိုးသတ်ဆေးဥပဒေကို ခေတ်စနစ်နှင့် လိုက်လျောညီထွေမှုရှိစေရန် ပြင်ဆင်ထားသည့်အတွက် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များကို ပြင်ဆင်ချက်မရှိအတည်ပြုရန် သဘောတူလက်ခံခဲ့ပါသည်။

၄။ သို့ဖြစ်ပါ၍ ပိုးသတ်ဆေးဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၁ အရ စိစစ်ခဲ့ကြပြီး နည်းဥပဒေ ၆၃ နှင့်အညီ လွှတ်တော်သို့ အစီရင်ခံစာ တင်ပြအပ်ပါသည်။ ဥပဒေကြမ်းကော်မတီ။

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့လာသော ပိုးသတ်ဆေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

ဒုတိယဥက္ကဋ္ဌ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပိုးသတ်ဆေးဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ပြင်ဆင်ချက်အဆိုတင်သွင်းဆွေးနွေးလိုသူများသည် မိမိတို့ ပြင်ဆင်လိုတဲ့ ဥပဒေကြမ်း၏ အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာတို့ကို တိတိကျကျဖော်ပြ၍ ၉-၁၂-၂၀၁၅ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်းတင်သွင်းရန်ဖြစ်ကြောင်း အသိပေးကြေညာပါတယ်။

ဒုတိယဥက္ကဋ္ဌ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ယနေ့ မူလအစီအစဉ်များမှာ လျာထားတဲ့ အစီအစဉ် ၁၅ နှင့် အစီအစဉ် ၁၆ ကို ယနေ့ ဆွေးနွေးခြင်းမပြုပါကြောင်း အသိပေးကြေညာအပ်ပါတယ်။

အမျိုးသားလွှတ်တော်က အတည်ပြုဆောင်ရွက်ခြင်းမပြုဘဲ ပြန်လည်ပေးပို့သော စက်မှုလုပ်ငန်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်သို့အသိပေးတင်ပြခြင်း၊ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်ပြခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ဒုတိယဥက္ကဋ္ဌ ။ အစီအစဉ် ၁၇ ကိုဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပြည်သူ့လွှတ်တော်မှာစတင်ဆွေးနွေးပြီး ပြင်ဆင်ချက်ဖြင့် အတည်ပြုခဲ့တဲ့ စက်မှုလုပ်ငန်းဥပဒေကြမ်းကို အမျိုးသားလွှတ်တော်သို့ပေးပို့ခဲ့ပါတယ်။ အမျိုးသားလွှတ်တော်၏ မူကြမ်း

၂၃-၁၁-၂၀၁၅ ရက်နေ့ အစည်းအဝေးတွင် ဒီဥပဒေကြမ်းကို လတ်တလောအတည်ပြုဆောင်ရွက်ခြင်းမပြုသင့်ကြောင်း ဆုံးဖြတ်၍ ပြည်သူ့လွှတ်တော်သို့ပြန်လည်ပေးပို့လာပါတယ်။ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်ပြမှာဖြစ်တဲ့အတွက် အစီရင်ခံစာတင်ပြဖို့ ဥပဒေကြမ်းကော်မတီအားဖိတ်ခေါ်ပါတယ်။

ဦးခင်မောင်ညို(အဖွဲ့ဝင်ဥပဒေကြမ်းကော်မတီဝင်)။ ။ ရိုသေလေးစားရပါသော ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဒုတိယဝန်ကြီးများလုံး မင်္ဂလာပါလို့ဦးစွာဂုဏ်ပြုနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ မကွေးတိုင်းဒေသကြီး ပေါက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးခင်မောင်ညိုဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဥပဒေကြမ်းကော်မတီကိုယ်စားကော်မတီဥက္ကဋ္ဌရဲ့ တာဝန်ပေးအပ်ချက်အရ စက်မှုလုပ်ငန်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ၏ ထပ်မံစိစစ်တွေ့ရှိချက်အစီရင်ခံစာအား ဖတ်ကြားသွားမှာဖြစ်ပါတယ်။

၁။ ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီက တင်သွင်းသော စက်မှုလုပ်ငန်းဥပဒေကြမ်းကို ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (၈၉)ရက်မြောက်နေ့ဖြစ်သည့် ၂၇-၈-၂၀၁၅ ရက်နေ့တွင် ပြင်ဆင်ချက်များဖြင့် အတည်ပြုပြီးနောက် အမျိုးသားလွှတ်တော်၌ ဆွေးနွေးနိုင်ရန် ပေးပို့ခဲ့ပါသည်။

၂။ စက်မှုလုပ်ငန်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်က အောက်ဖော်ပြပါအချက်များအရ လတ်တလောအတည်ပြုဆောင်ရွက်ခြင်းမပြုဘဲ ပြန်လည်စိစစ်ဆောင်ရွက်သင့်ပါကြောင်း ပြန်လည်ပေးပို့လာခဲ့ပါသည်-

- (က) အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါ ပြဌာန်းချက်များကို ဆန့်ကျင်ထိခိုက်ဖွယ်ရာရှိခြင်း၊
- (ခ) တည်ဆဲ ပုဂ္ဂလိက စက်မှုလုပ်ငန်းဥပဒေ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ တည်ဆဲအသေးစားစက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေတို့နှင့် ဝိရောဓိဖြစ်ခြင်း၊

- (ဂ) စက်မှုဇုန် တည်ထောင်ခြင်းကဏ္ဍအား နိုင်ငံတော်အကြီးအကဲ ဦးဆောင်သည့်အဖွဲ့ဖြင့် စီမံခန့်ခွဲသည့် စက်မှုဇုန်ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းခြင်းဖြင့် ဆောင်ရွက်သင့်ခြင်း၊
- (ဃ) အကြီးစားစက်မှုလုပ်ငန်းများကိုလည်း အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကဲ့သို့ ပံ့ပိုးကူညီပေးနိုင်ရန်အတွက် အကြီးစားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအမည်ဖြင့် ဥပဒေကြမ်းအသစ်တစ်ရပ်ကို သက်ဆိုင်ရာဝန်ကြီးဌာနအား ရေးဆွဲတင်ပြစေသင့်ခြင်း၊

၃။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ၄-၁၂-၂၀၁၅ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ ဥပဒေပြုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ ညှိနှိုင်းအစည်းအဝေးကျင်းပ၍ အမျိုးသားလွှတ်တော်က ပေးပို့ခဲ့သည့်အချက်များကို စိစစ်ခဲ့ရာ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်မှုမရှိခြင်း၊ တည်ဆဲဥပဒေများနှင့် ဝိရောဓိမဖြစ်ခြင်းတို့အပြင် စက်မှုလုပ်ငန်းဥပဒေကို ပြဋ္ဌာန်းနိုင်လျှင် စက်မှုဇုန်တည်ထောင်ခြင်းကဏ္ဍနှင့် အကြီးစားစက်မှုလုပ်ငန်းများပါ လွှမ်းခြုံချိတ်ဆက်၍ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အကြံပြုပိုင်းဝန်းဆွေးနွေးကြသဖြင့် စက်မှုလုပ်ငန်းဥပဒေကြမ်းကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း ဆုံးဖြတ်ခဲ့ကြပါသည်။

၄။ သို့ဖြစ်ပါ၍ စက်မှုလုပ်ငန်းဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၁ အရ စိစစ်ခဲ့ပြီး နည်းဥပဒေ ၆၃ နှင့်အညီ လွှတ်တော်သို့ အစီရင်ခံတင်ပြအပ်ပါသည်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဒုတိယဥက္ကဋ္ဌ။ ။ စက်မှုဝန်ကြီးဌာနရဲ့သဘောထားကိုပြောပါခင်ဗျား။

ဦးမျိုးအောင်(ဒုတိယဝန်ကြီး၊ စက်မှုဝန်ကြီးဌာန)။ ။ ကျွန်တော်တို့ ဒီဥပဒေကြမ်းကို ရေးဆွဲတဲ့အချိန်ကတည်းကိုက ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့်စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ကျွန်တော်တို့တွေပါဝင်ပြီးတော့ ရေးဆွဲထားတာဖြစ်ပါတယ်။ ကျွန်တော်တို့စက်မှုဝန်ကြီး

ဌာနအနေနဲ့ဒီဥပဒေကြမ်းမှာ ဆက်လက်တင်ပြီးတော့ အတည်ပြုချက်ရအောင် ဆက်လက်ဆောင်ရွက် စေလိုပါတယ်။ ကျေးဇူးတင်ပါ တယ်။

ဒုတိယဥက္ကဋ္ဌ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ စက်မှုလုပ်ငန်းဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး အမျိုးသားလွှတ်တော်၏ ဆုံးဖြတ်ချက်ကို သဘောမတူဘဲ ဆက်လက်ဆောင်ရွက်သင့်ပါ ကြောင်း ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်ပြခဲ့ပါတယ်။ ထို့အတူပဲ သက်ဆိုင်ရာစက်မှုဝန်ကြီး ဌာနအနေနဲ့လည်း ဆက်လက်ဆောင်ရွက်သင့်ပါကြောင်း အကြံပြုပြောဆိုအပ်ပါတယ်။ ဒါကြောင့် ဥပဒေကြမ်းကော်မတီရဲ့တင်ပြချက်အတိုင်း ယင်းဥပဒေကြမ်းကို ဆက်လက်ဆောင်ရွက်ရန် လွှတ်တော် ကသဘောတူပါသလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်ကသဘောတူပါသည်။]

ဒုတိယဥက္ကဋ္ဌ။ ။ သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ သဘောမတူသူမရှိတဲ့အတွက် စက်မှု လုပ်ငန်းဥပဒေကြမ်းကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အတည်ပြုကြေညာပါတယ်။ (ဩဘာသံများ)

အမျိုးသားလွှတ်တော်က အတည်ပြုဆောင်ရွက်ခြင်းမပြုဘဲ ပြန်လည်ပေးပို့သော စက်မှုလုပ်ငန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲမှုရှိပါက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြသင့်ကြောင်းကိုယ်စားလှယ်တစ်ဦးက အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ဒုတိယဥက္ကဋ္ဌ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အမျိုးသားလွှတ်တော်က ဆောင်ရွက်ခြင်းမပြုဘဲ ပြန်လည်ပေးပို့သော စက်မှုလုပ်ငန်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း လွှတ်တော်ကအတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ စက်မှုလုပ်ငန်းဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲခြင်းကို ပြည်ထောင်စုလွှတ်တော်သို့တင်ပြသင့်ကြောင်း အဆိုတင်သွင်းရန်ဖြစ်တဲ့အတွက် အဆိုတင်သွင်းဖို့ဖိတ်ခေါ်အပ်ပါတယ်။

ဦးခင်ဝင်း(ပန်းတောင်းမဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ဒုတိယဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အမျိုးသားလွှတ်တော်နဲ့သဘောထားကွဲလွဲတဲ့ စက်မှုလုပ်ငန်း

ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သင့်ပါကြောင်း ပန်းတောင်း မဲဆန္ဒနယ်မှ ကျွန်တော်ဦးခင်ဝင်းက အဆိုပြုတင်ပြအပ်ပါတယ်။

ဒုတိယဥက္ကဋ္ဌ။ ။ အဆိုကိုထောက်ခံမယ့်ကိုယ်စားလှယ်တစ်ဦးကိုဖိတ်ခေါ်ပါတယ်။

ဦးခင်မောင်ညို(ပေါက်မဲဆန္ဒနယ်)။ ။ အားလုံးပဲမင်္ဂလာပါခင်ဗျား။ အမျိုးသားလွှတ်တော်က အတည်မပြုဘဲ ပြန်လည်ပေးပို့လာတယ်။ ဒီလို လွှတ်တော်သို့ပြန်လည်ပေးပို့လာတဲ့စက်မှုလုပ်ငန်း ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး လွှတ်တော်နှစ်ရပ်သဘောထားကွဲလွဲမှုအပေါ် ပြည်ထောင်စုလွှတ်တော် တွင်ဆွေးနွေးဆုံးဖြတ်နိုင်ရန် ပန်းတောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်း၏ အဆိုအား မကွေးတိုင်းဒေသကြီး ပေါက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကျွန်တော် ဦးခင်မောင်ညိုက ထောက်ခံအပ်ပါတယ်ခင်ဗျား။

ဒုတိယဥက္ကဋ္ဌ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပြည်ထောင်စုလွှတ်တော်တွင် တင်ပြ သင့်ကြောင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ရဲ့သဘောထားကို ရယူပါမယ်။ ဒီအဆိုကို လွှတ်တော်က သဘောတူပါသလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်ကသဘောတူပါသည်။]

ဒုတိယဥက္ကဋ္ဌ။ ။ သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ သဘောမတူသူမရှိတဲ့အတွက် အမျိုးသားလွှတ်တော်က အတည်ပြုဆောင်ရွက်ခြင်းမပြုဘဲ ပြန်လည်ပေးပို့သော စက်မှုလုပ်ငန်းဥပဒေ ကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့တင်ပြရန် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၉၇ အရ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြေညာပါတယ်။ (ဩဘာသံများ)

အမျိုးသားလွှတ်တော်က အတည်ပြုဆောင်ရွက်ခြင်းမပြုဘဲ ပြန်လည်ပေးပို့သော အစိုးရ အောင်ဘာလေထီဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်သို့အသိပေးတင်ပြခြင်း၊ ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ တင်ပြခြင်းနှင့်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ဒုတိယဥက္ကဋ္ဌ။ ။ အစီအစဉ် ၁၉ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပြည်သူ့လွှတ်တော်မှာ စတင်ဆွေးနွေးပြီး ပြင်ဆင်ချက်ဖြင့်အတည်ပြုခဲ့တဲ့ အစိုးရအောင်ဘာလေထီ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့ပါတယ်။ အမျိုးသားလွှတ်တော်၏ ၃၀-၁၁-၂၀၁၅

ရက်နေ့ အစည်းအဝေးတွင် ဒီဥပဒေကြမ်းကို လတ်တလောဆောင်ရွက်ခြင်းမပြုဘဲ ပြန်လည်ပေးပို့ရန် ဆုံးဖြတ်၍ ပြည်သူ့လွှတ်တော်သို့ ပြန်လည်ပေးပို့လာပါတယ်။ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်ပြဖို့ဖြစ်တဲ့အတွက် အစီရင်ခံစာတင်ပြရန် ဥပဒေကြမ်းကော်မတီအား ဖိတ်ခေါ်ပါတယ်။

ဦးခင်မောင်ရွှေ(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကြီးနှင့် ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နှင့်ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမဲဆန္ဒနယ်မှ ဥပဒေကြမ်းကော်မတီဝင် ဦးခင်မောင်ရွှေ ဖြစ်ပါတယ်။ ကျွန်တော့်အနေဖြင့် အစိုးရအောင်ဘာလေထီ ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ၏ ထပ်မံစိစစ်ချက်အစီရင်ခံစာအား လွှတ်တော်သို့ဖတ်ကြားရှင်းလင်းသွားမှာ ဖြစ်ပါတယ်။

၁။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပေးပို့လာသော အစိုးရအောင်ဘာလေထီဥပဒေကြမ်းကို ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၃၂) ရက်မြောက်နေ့ဖြစ်သည့် ၂၄-၃-၂၀၁၅ ရက်နေ့တွင် ဆွေးနွေး၍ ပြင်ဆင်ချက်များဖြင့် အတည်ပြုပြီးနောက် အမျိုးသား လွှတ်တော်တွင် ဆွေးနွေးနိုင်ပါရန် ပေးပို့ခဲ့ပါသည်။

၂။ အစိုးရအောင်ဘာလေထီဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်က အောက်ဖော်ပြပါအချက်များအရ လတ်တလောအတည်ပြုဆောင်ရွက်ခြင်းမပြုဘဲ ပြန်လည်စိစစ်ဆောင်ရွက်သင့်ပါကြောင်းကို ပေးပို့လာပါသည်-

- (က) အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်အဖြစ် ဖွဲ့စည်း ပုံအခြေခံဥပဒေပုဒ်မ ၁၀၀၊ ပုဒ်မခွဲ(ခ)နှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့သာ တင်သွင်းဆုံးဖြတ်ရမည့် ဥပဒေ ဖြစ်နေခြင်း၊
- (ခ) တည်ဆဲရာဇသတ်ကြီးနှင့် လောင်းကစားဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့် ဝိရောဓိ ဖြစ်နေခြင်း၊
- (ဂ) ထိလက်မှတ်ဈေးနှုန်းကို ကန့်သတ်ခြင်းသည် ဝယ်လိုအားနှင့် ရောင်းလိုအားအပေါ် အခြေခံသည့် ဈေးကွက်စီးပွားရေးစနစ်မူဝါဒကို ဖောက်ဖျက်ရာရောက်နိုင်ခြင်း၊

(ဃ) ထိလက်ပွေ့ရောင်းချသူ အခြေခံလူတန်းစားများအပေါ် ထိခိုက်နစ်နာမှုများဖြစ်ပေါ်စေ နိုင်ခြင်း၊ အီလက်ထရောနစ်လုပ်ငန်းကို ပြည်တွင်း၊ ပြည်ပြုကုမ္ပဏီ သို့မဟုတ် ပုဂ္ဂလိက အား အစုအစပ်လုပ်ငန်းဖြင့် အကျိုးတူပူးပေါင်း၍ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုထားရာ နိုင်ငံတော်ကသာ ဆောင်ရွက်သင့်သည့် အခွန်ဘဏ္ဍာငွေဖြစ်သဖြင့် လက်ရှိအခြေအနေ တွင် ဆောင်ရွက်ရန်မသင့်ခြင်းလို့ ဖော်ပြပါရှိပါတယ်။

၃။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ၄-၁၂-၂၀၁၅ ရက်နေ့တွင် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ ဥပဒေပြုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ညှိနှိုင်း အစည်းအဝေးကျင်းပ၍ အမျိုးသားလွှတ်တော်က ပေးပို့ခဲ့သည့်အချက်များကို စိစစ်ခဲ့ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၀၀ ပုဒ်မခွဲ(ခ)အရ ပြည်ထောင်စုလွှတ်တော်သို့သာ တင်သွင်းရမည့် အခွန် အကောက်ဆိုင်ရာဥပဒေမဟုတ်ခြင်း၊ တည်ဆဲရာဇသတ်ကြီးနှင့် ၁၉၈၆ ခုနှစ်၊ လောင်းကစားဥပဒေတို့ ပါ ပြဌာန်းချက်များနှင့် ဝိရောဓိမဖြစ်ခြင်း၊ ထိရောင်းချခြင်းလုပ်ငန်း သဘာဝအရ အဆင့်ဆင့်ရောင်းချ ပေးသူများကို အကျိုးအမြတ်ခွဲဝေခံစားခွင့်ပေးနိုင်ခြင်း၊ ဈေးကွက်စီးပွားရေးစနစ်၏အခြေခံမူများကို ဖျောက်ဖျက်မှုမရှိခြင်းတို့အပြင် အစိုးရအောင်ဘာလေထီဥပဒေကို ပြဌာန်းနိုင်လျှင် နိုင်ငံတော်၏ ဘဏ္ဍာငွေတိုးပွားလာမည်ဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးစီးပွားဖြစ်ထွန်းမည် ဖြစ်ကြောင်း အကြံပြုဆွေးနွေးကြသဖြင့် အစိုးရအောင်ဘာလေထီ ဥပဒေကြမ်းကို ဆက်လက်ဆောင် ရွက်မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြပါသည်။

၄။ သို့ဖြစ်ပါ၍ အစိုးရအောင်ဘာလေထီဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်နိုင် ရေးအတွက် လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၁ အရ စိစစ်ခဲ့ပြီး နည်းဥပဒေ ၆၃ နှင့်အညီ လွှတ်တော်သို့ အစီရင်ခံတင်ပြအပ်ပါသည်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဒုတိယဥက္ကဋ္ဌ။

။ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ သဘောထားပြောပါ။

ဒေါက်တာလင်းအောင်(ဒုတိယဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးဌာန)။ ။ လေးစားအပ်ပါသော ဒုတိယဥက္ကဋ္ဌကြီးခင်ဗျား။ ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီရဲ့ တင်ပြမှုကို သဘောတူပါ တယ်ခင်ဗျား။ ဆက်လက်ဆောင်ရွက်သွားရန်တင်ပြပါတယ်။

ဒုတိယဥက္ကဋ္ဌ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အစိုးရအောင်ဘာလေထီဥပဒေ ကြမ်းနှင့်စပ်လျဉ်းပြီး အမျိုးသားလွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို သဘောမတူဘဲ ဆက်လက်ဆောင်ရွက် သင့်ပါကြောင်း ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်ပြခဲ့ပါတယ်။ ထို့အတူ ဘဏ္ဍာရေးဝန်ကြီး ဌာနအနေနဲ့လည်း ဆက်လက်ဆောင်ရွက်သင့်ကြောင်း အကြံပေးတင်ပြချက်ရရှိပါတယ်။ ဒါကြောင့် ဥပဒေကြမ်းကော်မတီရဲ့တင်ပြချက်အတိုင်း ယင်းဥပဒေကြမ်းကို ဆက်လက်ဆောင်ရွက်ရန် လွှတ်တော် က သဘောတူပါသလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်၊ လွှတ်တော်က သဘောတူပါသည်။]

ဒုတိယဥက္ကဋ္ဌ။ ။ သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ သဘောမတူသူမရှိတဲ့အတွက် အစိုးရအောင်ဘာလေထီဥပဒေကြမ်းကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အတည်ပြု ကြေညာပါတယ်။ (ဩဘာသံများ)

အမျိုးသားလွှတ်တော်က အတည်ပြုဆောင်ရွက်ခြင်းမပြုဘဲ ပြန်လည်ပေးပို့သော အစိုးရ အောင်ဘာလေထီ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲမှုရှိပါက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြသင့်ကြောင်း ကိုယ်စားလှယ်တစ်ဦးက အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ဒုတိယဥက္ကဋ္ဌ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အမျိုးသားလွှတ်တော်က အတည်ပြုဆောင်ရွက်ခြင်းမပြုဘဲ ပြန်လည်ပေးပို့သော အစိုးရအောင်ဘာလေထီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း လွှတ်တော်က အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ အစိုးရအောင်ဘာလေထီဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲခြင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသင့်ကြောင်းအဆိုတင်သွင်းရန်ဖြစ်တဲ့အတွက် အဆိုတင်သွင်းဖို့ ဖိတ်ခေါ်ပါတယ်။

ဦးစိုးစိုး(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အမျိုးသားလွှတ်တော်က အတည်ပြု ဆောင်ရွက်ခြင်းမပြုဘဲ ပြန်လည်ပေးပို့လာတဲ့ အစိုးရအောင်ဘာလေထီဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲမှုရှိပါသဖြင့် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သင့်ပါကြောင်း စစ်ကိုင်တိုင်းဒေသကြီး၊ ထီးချိုင့်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကျွန်တော် ဦးစိုးစိုးက အဆိုတင်သွင်းအပ်ပါတယ်။

ဒုတိယဥက္ကဋ္ဌ။ ။ အဆိုကိုထောက်ခံမယ့်ကိုယ်စားလှယ်ကို ဖိတ်ခေါ်ပါတယ်။

ဦးတင်လှိုင်(ကလေးမဲဆန္ဒနယ်)။ ။ လေးစားရပါသော ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကြီးခင်ဗျား။ အစိုးရအောင်ဘာလေထီဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး လွှတ်တော်နှစ်ရပ်သဘောကွဲလွဲမှုကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ရန်အဆိုကို ဦးစိုးစိုး၊ ထီးချိုင့်မဲဆန္ဒနယ်က တင်ပြသွားပါတယ်။ အဲဒီအဆိုကို ကျွန်တော် ဦးတင်လှိုင်၊ ကလေးမဲဆန္ဒနယ်က ထောက်ခံပါကြောင်း တင်ပြအပ်ပါတယ်။

ဒုတိယဥက္ကဋ္ဌ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပြည်ထောင်စုလွှတ်တော်တွင် တင်ပြသင့်ကြောင်း အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ရဲ့သဘောထားကို ရယူပါမယ်။ ဒီအဆိုကို လွှတ်တော်က သဘောတူပါသလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

ဒုတိယဥက္ကဋ္ဌ။ ။ သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ သဘောမတူသူမရှိတဲ့အတွက် အမျိုးသားလွှတ်တော်က အတည်ပြုဆောင်ရွက်ခြင်းမပြုဘဲ ပြန်လည်ပေးပို့သော အစိုးရအောင်ဘာလေထီဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၉၇ အရ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြေညာပါတယ်။ (ဩဘာသံများ)

အမျိုးသားလွှတ်တော်က အတည်ပြုဆောင်ရွက်ခြင်းမပြုဘဲ ပြန်လည်ပေးပို့သော ရေနံလက်
ယက်တွင်းဆိုင်ရာဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ အသိပေးတင်ပြခြင်း၊ ဥပဒေကြမ်း
ကော်မတီက အစီရင်ခံစာတင်ပြခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဒုတိယဥက္ကဋ္ဌ။ ။ အစီအစဉ် ၂၁ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။
ပြည်သူ့လွှတ်တော်မှ စတင်ဆွေးနွေးပြီး ပြင်ဆင်ချက်ဖြင့် အတည်ပြုခဲ့တဲ့ ရေနံလက်ယက်တွင်းဆိုင်ရာ
ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့ပါတယ်။ ဒီဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၏
၃၀-၁၁-၂၀၁၅ ရက်နေ့ အစည်းအဝေးတွင် လတ်တလောအတည်ပြု ဆောင်ရွက်ခြင်းမပြုဘဲ ပြန်လည်
ပေးပို့ရန် ဆုံးဖြတ်၍ ပြည်သူ့လွှတ်တော်သို့ ပြန်လည်ပေးပို့လာပါတယ်။ ဒီဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်ပြရန်ဖြစ်တဲ့အတွက် အစီရင်ခံစာ
တင်ပြဖို့ ဥပဒေကြမ်းကော်မတီအား ဖိတ်ခေါ်ပါတယ်။

ဦးစိုးရယ်(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။ ။ အားလုံးပဲ မင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့
ကယားပြည်နယ်၊ ဒီမောဆိုမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဥပဒေကြမ်း ကော်မတီ
အဖွဲ့ဝင် ဦးစိုးရယ် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဥပဒေကြမ်းကော်မတီရဲ့ကိုယ်စား ရေနံလက်ယက်
တွင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီရဲ့ ထပ်မံစိစစ်ချက်
အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြသွားမှာဖြစ်ပါတယ်။

၁။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ပေးပို့လာသော ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေကြမ်းကို
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၇၃)ရက်မြောက်နေ့ဖြစ်သည့်
၁၀-၇-၂၀၁၅ ရက်နေ့တွင် ဆွေးနွေး၍ ပြင်ဆင်ချက်များဖြင့် အတည်ပြုပြီးနောက် အမျိုးသား
လွှတ်တော်၌ ဆွေးနွေးနိုင်ရန် ပြည်သူ့လွှတ်တော်ရုံး၏ ၁၀-၇-၂၀၁၅ ရက်စွဲပါစာအမှတ်၊ ၀၅/ပသ
(ကမတ)၁/၂၀၁၅-၄၅၁ ဖြင့် ပေးပို့ခဲ့ပါသည်။

၂။ ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်က ဖွဲ့စည်းပုံ
အခြေခံဥပဒေနှင့်အညီ ပြင်ဆင်ရေးဆွဲရန် လိုအပ်သဖြင့် လတ်တလောအတည်ပြု ဆောင်ရွက်ခြင်း
မပြုဘဲ ပြန်လည်စိစစ်ဆောင်ရွက်သင့်ပါကြောင်းကို အမျိုးသားလွှတ်တော်ရုံး၏ ၃၀-၁၁-၂၀၁၅
ရက်စွဲပါစာအမှတ် ၁/အမ(ကော်မတီ-၁)၁/၂၀၁၅-၆၃၃ ဖြင့် ပြန်လည်ပေးပို့ခဲ့ ပါသည်။

၃။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ၄-၁၂-၂၀၁၅ ရက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ ဥပဒေပြုရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့်အတူ ညှိနှိုင်းအစည်းအဝေးကျင်းပ၍ အမျိုးသားလွှတ်တော်က ပေးပို့ခဲ့သည့်အချက်များကို စိစစ်ခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ၂၂-၇-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၅/၂၀၁၅ ဖြင့် ထုတ်ပြန်ပြဋ္ဌာန်း ခဲ့သဖြင့် စွမ်းအင်ဝန်ကြီးဌာနက ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေကြမ်းကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေနှင့်အညီဖြစ်စေရန်အတွက် ထပ်မံပြင်ဆင်ရေးဆွဲရန် လိုအပ်ကြောင်းတင်ပြခဲ့သဖြင့် ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေကြမ်းကို ရုပ်သိမ်းသင့်ကြောင်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

၄။ သို့ဖြစ်ပါ၍ ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရုပ်သိမ်းနိုင်ရေးအတွက် လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၁ အရ စိစစ်ခဲ့ပြီး နည်းဥပဒေ ၆၃ နှင့်အညီ လွှတ်တော်သို့ အစီရင်ခံတင်ပြအပ်ပါသည်။ ဥပဒေကြမ်း ကော်မတီ၊ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဒုတိယဥက္ကဋ္ဌ။ ။ ကျွန်တော်တို့ ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်းနှင့်ပတ်သက် ပြီးတော့ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်မှာ ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၇၃)ရက်နေ့မှာ ဆွေးနွေးပြီးတော့ ပြင်ဆင်ချက်များဖြင့် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန် ကာလမှာပဲ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဇယားတွေကို ပြင်ဆင်နေတဲ့အချိန် ပြင်ဆင်ပြီးတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေများကိုလည်းပဲ ဖွဲ့စည်းပုံအခြေခံဥပဒေ မူလအတိုင်းရော၊ ပြင်ဆင်ပြီးသွားတဲ့ဇယားတွေအရရော ညီညွတ်အောင် ဆောင်ရွက်ခဲ့ကြတာဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ အခုလည်းပဲ ကျွန်တော်တို့ရဲ့ ဆောင်ရွက်ဆဲကာလ ကျွန်တော်တို့ရဲ့ လွှတ်တော် မှာရောက်နေပြီးဖြစ်တဲ့ ဥပဒေကြမ်းနှင့်ပတ်သက်ပြီး မူလကတည်းက ဒီဥပဒေကြမ်းဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ညီညွတ်အောင်ရေးဆွဲပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့က တင်ပြလာတာ ဖြစ်ပါတယ်။ ပြင်ဆင်လိုက်တဲ့အပိုင်းမှာ ဇယားမှာလည်း သိပ်ပြီးတော့များများစားစား ပြောင်းလဲသွား တာမရှိဘဲနဲ့ ဗဟိုချုပ်ကိုင်မှုစနစ်ကနေ လျှော့ချတဲ့အနေနဲ့ တိုင်းဒေသကြီး/ပြည်နယ်တွေကိုပါ ခွဲဝေ မူကြမ်း

ပြီးတော့ အာဏာတွေကို အပ်နှင်းခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့ အခု ဒီဆောင်ရွက်တဲ့နေရာမှာ လည်းပဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ဥပဒေနဲ့အညီ ထပ်မံပြင်ဆင်ရေးဆွဲရန် လိုအပ်ကြောင်း တင်ပြခဲ့တယ်ဆိုတဲ့အတွက် ဒီဟာနဲ့ပတ်သက်ပြီးတော့ အကုန်လုံးကြီးကိုပဲ အသစ်ကြီးပြန်ဖြစ်အောင် ရေးဆွဲမှာလား။ ဒါမှမဟုတ် ပြင်ဆင်လိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာပဲ ဇယားပေါ်မှာပဲ အနည်းအကျဉ်းပဲ ပြောင်းရမှာလားဆိုတဲ့ အနေအထားလေးသိလိုပါတယ်။ အကယ်၍ အစအဆုံး အသစ်ကြီးကိုပဲ နဂိုမူလအတိုင်းမဟုတ်တော့ဘဲနဲ့ ပြန်ပြင်ရတော့မယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ ဒါဟာ လတ်တလောဆောင်ရွက်ဖို့မသင့်ဘူး။ သို့သော်လည်းပဲ ဒါဟာ နဂိုမူလကတည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေကို မူတည်ပြီးရေးဆွဲခဲ့ပြီးသားဖြစ်တဲ့အတွက် ဒီပြင်ဆင်လိုက်တဲ့ ဇယားလေးပေါ်မှာပဲ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများကို အဓိက ကျွန်တော်တို့အနေနဲ့ ခွဲဝေပြီးတော့ ပေးတာဖြစ်တဲ့ ဒီဟာလေးပေါ်မှာပဲ ပြင်ဆင်နိုင်တယ်ဆိုရင်တော့ အများအတွက် ကျွန်တော်တို့ အချိန်မီ ဆောင်ရွက် ပေးနိုင်မည့် ဥပဒေတစ်ခုဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ကို ညီညွတ်မှုရှိအောင် စွမ်းအင်ဝန်ကြီးဌာနရဲ့သဘောထားလေးကို ကျွန်တော်တို့ ပြောပြပေးစေလိုပါ တယ်။

ဦးအောင်ထူး(ဒုတိယဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန)။ ။ အားလုံးမင်္ဂလာပါခင်ဗျား။ ကျွန်တော် ကတော့ စွမ်းအင်ဝန်ကြီးဌာနကိုယ်စား ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေကြမ်းနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ ကျွန်တော်နာမည်ကတော့ ဦးအောင်ထူးပါ။ ဒုတိယဝန်ကြီးဖြစ်ပါ တယ်။ စွမ်းအင်ဝန်ကြီးဌာနရဲ့ ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေကြမ်းကို ရေးဆွဲပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့ကနေ အတည်ပြုချက်နဲ့ ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ခဲ့တာဖြစ်ပါ တယ်။ ပြည်ထောင်စုလွှတ်တော်ကလည်းပဲ ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်သို့ လွှဲပြောင်းပေးအပ် တဲ့အတွက် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီမှာ စွမ်းအင်ဝန်ကြီးဌာနမှ ကျွန်တော်အပါအဝင် အဖွဲ့အစည်းများနှင့် သွားရောက်ဆွေးနွေးခဲ့ပြီး ဒီဥပဒေကြမ်းကို ပြင်ဆင်ပြီး ဒီပြည်သူ့လွှတ်တော်ကနေ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့မှာ အမျိုးသားလွှတ်တော်ကို ဆက်လက်ပေးပို့ခဲ့တဲ့အခါမှာ ကျွန်တော်တို့ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီနဲ့လည်းပဲ စွမ်းအင်ဝန်ကြီးဌာနတို့ ညှိနှိုင်း ဆွေးနွေးခဲ့ပါတယ်။ ဒါကိုဆောင်ရွက်နေတဲ့ အချိန်မှာ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်-(၄၅/၂၀၁၅)နဲ့ ပြဋ္ဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် သည့်ဥပဒေမှာ အဲဒီမှာ ဇယား ၂ နှင့် ဇယား ၅ တို့မှာ ပြင်ဆင်ချက်များဟာ မိမိတို့ထုတ်လုပ်တဲ့

သယံဇာတတွေကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ အမျိုးစားခွဲဝေသတ်မှတ်ပေးရေးနှင့် ဒီ အခွန်အကောက်များကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များကို သတ်မှတ်ပေးဖို့ပဲ ပြဋ္ဌာန်းထားတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ မူလဆွေးနွေးနေတဲ့ ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေကြမ်းကို ဒီပြဋ္ဌာန်း ချက်နှင့်အညီ လိုက်လျောညီထွေစွာ ကျွန်တော်တို့ပြန်ပြီးတော့ ပြင်ဆင်ရေးဆွဲရမှာဖြစ်ပါတယ်။ ဒီလို ပြင်ဆင်ရေးဆွဲတဲ့နေရာမှာ ဒုတိယဥက္ကဋ္ဌကြီး ညွှန်ကြားသလို ကျွန်တော်တို့လည်း ဒါကိုနည်းနည်းလေး အနည်းငယ်ပဲပြင်ဆင်ရမလားဆိုတဲ့ဟာလေး ပြန်ကြည့်တဲ့အခါမှာ ကျွန်တော်တို့ နည်းနည်းလေး၊ ပြင်ဆင်ရမယ့်အပိုင်းက နည်းနည်းလေးများတဲ့အတွက် ကျွန်တော်တို့ ဒီဟာကို ရုပ်သိမ်းပြီးတော့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ကတော့ ဒါကိုပြင်ဆင်ပြီးလို့ရှိရင် ဒီဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရ အဖွဲ့မှတစ်ဆင့် ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်ကို ပြန်လည်တင်ပြမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

ဒုတိယဥက္ကဋ္ဌ ။ ဥပဒေကြမ်းကော်မတီအနေနဲ့ ထပ်မံဆွေးနွေးတင်ပြနိုင်တာ တင်ပြပေးဖို့ ဖိတ်ခေါ်ပါတယ်။

ဦးတိခွန်မြတ်(ဥက္ကဋ္ဌ၊ ဥပဒေကြမ်းကော်မတီ)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌခင်ဗျား။ စွမ်းအင်ဝန်ကြီးဌာနရဲ့တင်ပြချက်အပေါ်မှာ အများကြီးမူတည်ပါတယ်။ ဘာလို့ လည်းဆိုလို့ရှိရင် ဒီဥပဒေဟာ ပြင်ဆင်ရေးသားတဲ့ ဥပဒေမဟုတ်ပါဘူး။ စွမ်းအင်ဝန်ကြီးဌာနကိုယ်တိုင် စီမံခန့်ခွဲရမည့် ဥပဒေဖြစ်တဲ့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ အစောတုန်းက တင်ပြသွားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်ဥပဒေနဲ့ လိုက်လျောညီထွေအောင် ပြင်ဆင်ရေးသားဖို့ လိုအပ် ပါတယ်။ စီမံခန့်ခွဲတဲ့ ဝန်ကြီးဌာနကိုယ်တိုင်က ပြင်ဆင်မှသာလျှင် ပိုမိုပြီးကောင်းမွန်တဲ့ဥပဒေ ရရှိလာ မယ်လို့ ယူဆတဲ့အတွက် စွမ်းအင်ဝန်ကြီးဌာနက တင်ပြချက်ကို ထောက်ခံပါကြောင်း တင်ပြအပ်ပါ တယ်။

ဒုတိယဥက္ကဋ္ဌ ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်းနဲ့စပ်လျဉ်းပြီး စွမ်းအင်ဝန်ကြီးဌာနနဲ့ ဥပဒေကြမ်းကော်မတီက ဥပဒေကြမ်းကို ၂၂-၇- ၂၀၁၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်-(၄၅/၂၀၁၅)ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်ဥပဒေနှင့်အညီ ပြန်လည်ရေးဆွဲရန်လိုအပ်တဲ့အတွက် ရုပ်သိမ်းသင့်ကြောင်း တင်ပြခဲ့ပါတယ်။ အမျိုးသားလွှတ်တော်က

ဒီဥပဒေကြမ်းကို လတ်တလော အတည်ပြုဆောင်ရွက်ခြင်းမပြုသင့်ကြောင်း ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ပေးပို့လာတာဖြစ်ပါတယ်။ စွမ်းအင်ဝန်ကြီးဌာနနဲ့ ဥပဒေကြမ်းကော်မတီရဲ့တင်ပြချက်အရ လည်း ဒီ ဥပဒေကြမ်းကို အတည်ပြုဆောင်ရွက်ခြင်းမပြုသင့်ကြောင်းကို တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ဒီဥပဒေကြမ်းကို လတ်တလော အတည်ပြုဆောင်ရွက်ခြင်းမပြုကြောင်း အမျိုးသား လွှတ်တော်၏ ဆုံးဖြတ်ချက်ကို အတည်ပြုရန် လွှတ်တော်က သဘောတူပါသလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

ဒုတိယဥက္ကဋ္ဌ ။ ။ သဘောမတူတဲ့သူ ရှိပါသလားခင်ဗျား။ သဘောမတူသူ မရှိတဲ့အတွက် ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေကြမ်းကို လတ်တလော အတည်ပြုဆောင်ရွက်ခြင်းမပြုကြောင်း အမျိုးသားလွှတ်တော်၏ ဆုံးဖြတ်ချက်ကို အတည်ပြုကြောင်း ကြေညာပါတယ်။ (ဩဘာသံများ)

ဒုတိယဥက္ကဋ္ဌ ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး လွှတ်တော်နှစ်ရပ်လုံးက လတ်တလောအတည်ပြုဆောင်ရွက်ခြင်း မပြုကြောင်းသဘောတူညီခြင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းကြေညာပါတယ်။

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး(၁၄)ရက်မြောက်နေ့ ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း

ဒုတိယဥက္ကဋ္ဌ ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက် မြောက်နေ့ကို ရပ်နားပါမယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက် (အင်္ဂါနေ့) နံနက် ၁၀:၀၀ နာရီအချိန်မှာ ဆက်လက်ကျင်းပမှာဖြစ်ကြောင်းနှင့် ယနေ့အစည်းအဝေးအောင်မြင်စွာပြီးမြောက်ကြောင်း ကြေညာပါတယ်။ (ဩဘာသံများ)

အချိန် ၁၁:၃၅။

အခမ်းအနားမှူး။ ။ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ပြန်လည်ထွက်ခွာပါပြီခင်ဗျား။

အခမ်းအနားမှူး။ ။ အားလုံးထွက်ခွာနိုင်ပါပြီခင်ဗျား။

[ပထမအကြိမ်ပြည်သူ့လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့
ကို ၁၁:၃၅ နာရီအချိန်တွင် ရပ်နားပါသည်။]